

Resettlement and Ethnic Group Development Plan (Myanmar Language Translation)

March 2018

MYA: Power Network Development Project— Transmission Component

Prepared by AF-Consult Switzerland Ltd. for the Department of Power Transmission and System Control and the Asian Development Bank.

This resettlement and ethnic group development plan is a document of the borrower. The views expressed herein do not necessarily represent those of ADB's Board of Directors, Management, or staff, and may be preliminary in nature.

In preparing any country program or strategy, financing any project, or by making any designation of or reference to a particular territory or geographic area in this document, the Asian Development Bank does not intend to make any judgments as to the legal or other status of any territory or area.



လုပ်ငန်းအပ်နှံသူ အာရှဖွံ့ဖြိုးရေးဘဏ်

စီမံကိန်း TA 9179-MYA: လျှပ်စစ်ဓါတ်အားကွန်ရက်
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း -
စီမံကိန်းအကြံပြုဆင်ဆင်ရေးနည်းပညာ
အထောက်အပံ့

စာရွက်စာတမ်း အမျိုးအစား ပြန်လည်နေရာချထားရေးနှင့်
တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ်
-ဓါတ်အားပို့လွှတ်ရေးအစိတ်အပိုင်း

စီမံကိန်းအမှတ် ၄.၂၇.၂

ဒီဇင်ဘာ ၂၀၁၇





လုပ်ငန်းအပ်နှံသူ
အာရှဖွံ့ဖြိုးရေးဘဏ်
အမှတ် ၆၊ အေဒီဘီရိပ်သာ
မန်ဒလူယောင်းမြို့တော် ၁၅၅၀၊
မက်ထရိုမနီလာ၊ ဖိလစ်ပိုင်နိုင်ငံ

အတိုင်ပင်ခံ
AF-Consult Switzerland Ltd
Täferstrasse 26
5405 Baden/Dättwil

စာတမ်းပါ အချက်အလက်များ

စီမံကိန်း	TA 9179-MYA: လျှပ်စစ်ဓါတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း - စီမံကိန်းအကြံပြုဆောင်ရွက်ရေးနည်းပညာအထောက်အပံ့
အဆိုပြုချက်	ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ် -ဓါတ်အားပို့လွှတ်ရေးအစိတ်အပိုင်း
အဆိုပြုချက်အမှတ်	၄.၂၇.၂
ဌာန	ဓါတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း
တာဝန်ရှိပုဂ္ဂိုလ်	Jürgen Brommundt
တယ်လီဖုန်း	+41 (0) 56 483 15 35
ဖက်စ်	+41 (0)56 483 17 99
အီးမေးလ်	Juergen.Brommundt@afconsult.com
အညွှန်း	BRJ
စာတမ်းအညွှန်းလမ်းကြောင်း	\\nccbd05t\t\4272_en\07_Technische_Unterlagen\Reformatting Raouls Reports 03.2018\2018-01-21_Report_Transmission_SocEconStudy_rev_14.03.2018_ST_revSCT.docx



အတိုကောက် စကားလုံးများ

ACC	ပိုင်ဆိုင်မှုများကို နစ်နာကြေးပေးလျော်ရေးကော်မတီ
ADB	အာရှဖွံ့ဖြိုးရေးဘဏ်
DMS	အသေးစိတ်တိုင်းတာစစ်တမ်းကောက်ယူမှု
DPTSC	လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန
FGD	သီးသန့်ရွေးချယ်သည့် အုပ်စုများနှင့်ဆွေးနွေးမှု
GAD	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
GOM	ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
GRC	အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီ
GRM	အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးစနစ်
IA	အကောင်အထည်ဖော်ဆောင်သည့် ဌာန
Km	ကီလိုမီတာ
kV	ကီလိုဗို့
LUC	မြေယာအသုံးပြုလက်မှတ်
MMK	မြန်မာကျပ်ငွေ
MOEE	လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
MONRE	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
PIB	အများပြည်သူအတွက် သတင်းအချက်အလက်များပါဝင်သည့် စာအုပ်ငယ်
PMU	စီမံကိန်းစီမံခန့်ခွဲမှုယူနစ်
PPTA	စီမံကိန်းအကြံပြုဆင်ရေး နည်းပညာအထောက်အပံ့
REGDP	ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေးအစီအစဉ်
ROW	ဓါတ်အားလိုင်းနယ်နိမိတ်
SPS	ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒ ထုတ်ပြန်ကြေညာချက်
TOR	အကိုးအကားအချက်အလက်များ
TL	ဓါတ်အားပို့လွှတ်သည့်လိုင်း
USD	အမေရိကန်ဒေါ်လာ



မာတိကာ

1	စီမံကိန်းအကြောင်းဖော်ပြချက်	၁၂
1.1	စီမံကိန်းဆိုင်ရာ နောက်ခံအကြောင်းအရာ	၁၂
၁.၂	ဓါတ်အားပို့လွှတ်ရေးလိုင်း အစိတ်အပိုင်း နှင့် မြေယာရယူသိမ်းဆည်းခြင်း အတိုင်းအတာ	၁၂
၁.၃	ပုဂ္ဂလိကပိုင်ဆိုင်မှုများအပေါ်ထိခိုက်မှုကို ရှောင်ရှားရန်နှင့် အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက်မှုများနှင့် အခြားရွေးချယ်ဖွယ်နည်းလမ်း	၁၉
၁.၄	REGDP ၏ ရည်ရွယ်ချက်	၂၀
၁.၅	စီမံကိန်းဆိုင်ရာဖော်ပြချက် နှင့် REGDP တွင် အချက်အလက်များထပ်မံဖြည့်စွက်ရန် အစီအမံအတွက် အခြေခံ	၂၀
၂	မြေယာရယူသိမ်းဆည်းခြင်းနှင့် ပြန်လည်နေရာချထားခြင်းအတိုင်းအတာ	၂၁
၂.၁	ထိခိုက်သွားသော မြေယာများနှင့် သီးနှံများ	၂၁
၂.၂	ထိခိုက်သွားသော မြေယာများအပေါ် ပိုင်ဆိုင်မှုအနေအထား	၂၁
၂.၃	ထိခိုက်ခံရသော အိမ်ထောင်စုများ	၂၃
၂.၄	ထိခိုက်မှုများ၏ အတိုင်းအတာ	၂၅
၂.၅	ထိခိုက်လွယ်သော အုပ်စုများ	၂၆
၂.၆	အခြားထိခိုက်သော ပိုင်ဆိုင်မှုများ	၂၆
၃	လူမှုစီးပွားဆိုင်ရာ အခြေအနေ	၂၇
၃.၁	စစ်တမ်းကောက်ယူသည့် နည်းစနစ်	၂၇
၃.၂	ဓါတ်အားပို့လွှတ်သည့်လိုင်းများဖြတ်သန်းသွားသည့်မြို့နယ်များရှိ လူဦးရေ ပမာဏ နှင့် လူဦးရေတိုးတက်မှုအခြေအနေ	၂၇
၃.၃	ထိခိုက်သော အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များ	၂၉
၃.၄	အိမ်ထောင်စုဝင်များ၏ ပညာရေး	၃၁
၃.၅	အိမ်ထောင်စုဝင်များ၏ အလုပ်အကိုင်	၃၂
၃.၆	အိမ်ထောင်စုဝင်ငွေ နှင့် အသုံးစရိတ်များ	၃၄
၃.၇	မြေယာပိုင်ဆိုင်မှု	၃၆
၃.၈	စိုက်ပျိုးမွေးမြူရေးလုပ်ဆောင်မှုများ	၃၇
၃.၉	ရေနှင့်မိလ္လာစနစ်	၃၉
၃.၁၀	ထိခိုက်လွယ်မှုနှင့် အဆိုးကြုံနိုင်ခြေဆိုင်ရာခွဲခြမ်းစိတ်ဖြာဆန်းစစ်ချက်	၄၀



၄	TLစကြိုအတွင်းရှိတိုင်းရင်းသားအုပ်စုများ	၄၁
၄.၁	တိုင်းရင်းသားအုပ်စုများအတွက် ထိခိုက်မှုဆန်းစစ်ခြင်း၏ ရည်ရွယ်ချက်.....	၄၁
၄.၂	အချက်အလက်ကောက်ယူသည့်နည်းစနစ်	၄၁
၄.၃	TL စကြိုအတွင်းရှိတိုင်းရင်းသားအုပ်စုများ၏ မူလဒေသနှင့် ယဉ်ကျေးမှုပုံစံ	၄၁
၄.၄	တိုင်းရင်းသားအုပ်စုများအပေါ် TL များ၏ သက်ရောက်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များ ...	၄၂

၅	အချက်အလက်ထုတ်ပြန်ကြေညာမှုနှင့်အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းများ	၄၄
---	---	----

၅.၁	အများပြည်သူပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ဆောင်မှုများ၏ ရည်ရွယ်ချက်	၄၄
၅.၂	သတင်းအချက်အလက်ဖြန့်ချိခြင်း	၄၄
၅.၃	အိမ်ထောင်စုဆိုင်ရာစစ်တမ်းကောက်ယူမှုများ၏ ရလဒ်	၄၄
၅.၄	တိုင်ပင်ဆွေးနွေးပွဲများ	၄၆
၅.၅	အချက်အလက်ထုတ်ပြန်ကြေညာခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းဆိုင်ရာ စီစဉ်ထားရှိမှုများ	၄၆

၆	အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးစနစ်	၅၁
၆.၁	ပိုင်ဆိုင်မှုများအပေါ် နစ်နာကြေးပေးလျော်ရေးကော်မတီနှင့် အဆင်မပြေမှုများ ဖြေရှင်းခြင်း	၅၁
၆.၂	အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ	၅၁

၇	မူဝါဒပိုင်းဆိုင်ရာနှင့်ဥပဒေရေးရာ မူဘောင်	၅၄
၇.၁	ADB ၏ မူဝါဒများနှင့် မြန်မာနိုင်ငံ၏ မူဝါဒများ စေ့စပ်ပေါင်းဆုံခြင်း.....	၅၄
၇.၂	REGDP ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ	၅၉

၈	ခံစားခွင့်	၆၂
---	------------------	----

၉	ပြန်လည်နေရာချထားရေးဘတ်ဂျက်နှင့် ဘဏ္ဍာရေးအစီအစဉ်.....	၆၅
၉.၁	ဘတ်ဂျက်နှင့် တန်ဖိုးသတ်မှတ်သည့်နည်းစနစ်	၆၅
၉.၂	ရံပုံငွေ အရင်းအမြစ်နှင့်စီးဆင်းမှု	၆၉
၉.၃	နစ်နာကြေးပေးလျော်သည့် နည်းလမ်း	၆၉

၁၀	အကောင်အထည်ဖော်ဆောင်ရွက်ရေးအချိန်ဇယား	၇၀
----	--	----

၁၁	ပြန်လည်နေရာချထားခြင်းအတွက် အင်စတီကျူးရှင်းဆိုင်ရာ မူဘောင်	၇၂
----	---	----



၁၂ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း.....၇၄

နောက်ဆက်တွဲများ

နောက်ဆက်တွဲ ၁ အိမ်ထောင်စုများအတွက် မေးခွန်းများ

နောက်ဆက်တွဲ ၂ အများပြည်သူအတွက် သတင်းအချက်များပါဝင်သည့် စာအုပ်ငယ်

ပူးတွဲပါ ၁ တိုင်ပင်ဆွေးနွေးပွဲများမှ မှတ်တမ်းများ



အနှစ်ချုပ်

စီမံကိန်းအကြောင်းဖော်ပြချက်

ဤပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများဖွံ့ဖြိုးရေးအစီအစဉ် (REGDP) သည်မြန်မာလျှပ်စစ်ဓါတ်အားကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးအစိတ်အပိုင်းဖြစ်သော ၂၃၀ ကီလိုဗို့. ဓါတ်အားပို့လွှတ်ရေးလိုင်း (TL) ၃ လိုင်းအတွက် ပြုစုထားခြင်းဖြစ်ပါသည်။ TL ၃ ခုမှာ အောက်ပါအတိုင်းဖြစ်သည် (၁) အလုံ-သီတာ (ကမ်းနားလမ်း - ၈.၂ ကီလိုမီတာ) (၂) အလုံ-သီတာ (ဒလ၊ ၁၈ ကီလိုမီတာ) နှင့် (၃) မော်လမြိုင်-ရေး-ထားဝယ် (၂၈၉ ကီလိုမီတာ) တို့ဖြစ်သည်။ ပထမ TL ၂ လိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမည်ဖြစ်ကာ မော်လမြိုင်-ရေး-ထားဝယ်လိုင်းမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင်ရှိသည်။ မော်လမြိုင်-ရေး-ထားဝယ် TL လိုင်းတွင် လက်ရှိ ဓါတ်အားခွဲရုံတစ်ရုံအပြင် နောက်ထပ် ဓါတ်အားခွဲရုံ ၂ ရုံလိုအပ်မည်။ အလုံ-သီတာ TL လိုင်း ၂ လိုင်းလုံးသည် လက်ရှိ ဓါတ်အားခွဲရုံ ၂ ရုံကို ဆက်သွယ်ထားသည်။ ဓါတ်အားပို့လွှတ်ရေးလိုင်း ၃ လိုင်းလုံးကို လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန (DPTSC) က အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

မြေယာရယူသိမ်းဆည်းခြင်းနှင့်ပြန်လည်နေရာချထားခြင်းအတိုင်းအတာ

တာဝါတိုင်များ၏အခြေတည်ဆောက်ရန်အတွက် ပုဂ္ဂလိကပိုင်မြေများကို ရယူရန်လိုအပ်ပါမည် - မော်လမြိုင်-ရေး-ထားဝယ် TL အတွက် ၀.၉၇ ဟက်တာ နှင့် အလုံ-သီတာ TL (ဒလ) အတွက် ၀.၈၇၅ ဟက်တာ လိုအပ်ပါမည်။ အလုံ-သီတာ (ကမ်းနားလမ်း) TL သည် အစိုးရပိုင်မြေပေါ်တွင် ဖြတ်သန်းသွားမည်ဖြစ်ကာ ယာယီဈေးဆိုင်ပေါင်း ၂၉၀ ကို ယာယီ ရွှေ့ပြောင်းရမည်ဖြစ်ပါသည်။ TL ၂ ခုတွင် တည်ဆောက်ရေးကာလအတွင်း ၄၆ မီတာကျယ်ဝန်းသောစင်္ကြံအတွင်းမှ သီးနှံများကို ယာယီဖယ်ရှားရမည်ဖြစ်ပါသည်။ မော်လမြိုင်-ရေး-ထားဝယ် TL အတွက် ဓါတ်အားခွဲရုံ ၂ ရုံတည်ဆောက်ရာတွင် အိမ် ၉ လုံးနှင့် ၀.၄၈ ဟက်တာရှိ ရာဘာစိုက်ခင်း ထိခိုက်မည်ဖြစ်သည်။ ၎င်းထိခိုက်ဆုံးရှုံးမှုများအားလုံးကို ADB ၏ လူမှုရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှုလိုအပ်ချက်များနှင့်အညီ ပြန်လည်အစားထိုးနိုင်သောတန်ဖိုးဖြင့် ပေးလျော်မည်ဖြစ်သည်။ တရားဥပဒေအရမြေပိုင်ဆိုင်မှုမည်သို့ပင်ဖြစ်စေ ပျက်စီးဆုံးရှုံးသွားသော ထုတ်လုပ်မှုများ နှင့်/သို့မဟုတ် မြေယာသိမ်းဆည်းရယူခြင်းကြောင့် ဝင်ငွေဆုံးရှုံးမှုများကို ပေးလျော်သွားမည်ဖြစ်သည်။ ထိခိုက်ခံရသော အိမ်ထောင်စုအရေအတွက်စုစုပေါင်းမှာ ၇၉၄ ဖြစ်ပါသည်။

လူမှုစီးပွားဆိုင်ရာအခြေအနေ

ကောက်ယူထားသော လူမှုစီးပွားဆိုင်ရာ စစ်တမ်းရလဒ်အရ အိမ်ထောင်စုတစ်စုတွင် လူဦးရေ ၄ ဦးမှ ၅ ဦးအထိရှိကာ အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည်။ ယေဘုယျအားဖြင့်အမျိုးသားအရေအတွက်သည် အမျိုးသမီးအရေအတွက်ထက် များပါသည်။ လူဦးရေစုစုပေါင်း၏ ၈၅% ခန့်သည် အနိမ့်ဆုံးအနေဖြင့် မူလတန်းပညာရေး တတ်မြောက်ကြပါသည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် အလုပ်လက်မဲ့နှုန်းမှာ ရာခိုင်နှုန်းအားဖြင့် ဆယ်ဂဏန်းဖြစ်ပါသည်။ အဓိကဝင်ငွေရရအလုပ်မှာ မော်လမြိုင်-ရေး-ထားဝယ် TL လိုင်းအပိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး အခြား မြို့ပြဒေသရှိ TL ၂ လိုင်းတွင်မူ နေ့စား၊ လခစားလုပ်ငန်းများဖြစ်ပါသည်။ ပျမ်းမျှ နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၀၀၀ ခန့်ဖြစ်သော်လည်း အိမ်ထောင်စုအများစုသည် အသုံးစရိတ်ကြီးမြင့်မှုကြောင့် လိုငွေပြုလျက်ရှိသည်။ ဝင်ငွေ-ထွက်ငွေ အကြားကွာဟချက်ကို ဖြည့်ဆည်းရန် ၎င်းတို့သည် အကြွေးရယူသုံးစွဲခြင်း၊ ဆွေမျိုးသားချင်းများနှင့်ရပ်ဆွေရပ်မျိုးများအကြားရှိ အပြန်အလှန်ကူညီပံ့ပိုးမှုများအပေါ် မှီခိုကြသည်။ အသုံးစရိတ်၏



ထက်ဝက်ခန့်ကို အစားအစာအတွက်အသုံးပြုနေရသည်။ မော်လမြိုင်-ရေး-ထားဝယ်အပိုင်းရှိ ပျမ်းမျှမြေပိုင်ဆိုင်မှုမှာ အိမ်ထောင်စုတစ်စုလျှင် ၃.၂ ဟက်တာဖြစ်ပြီး ရန်ကုန်ရှိ TL ၂ ခုတွင်မူ ယင်းပမာဏထက်များစွာနည်းသည်။ လူအများစုတွင် မြေအသုံးပြုလက်မှတ် (LUC) ရှိကြသည်။ ရာသီအလိုက်သီးနှံစိုက်ပျိုးသောလယ်သမားအများစုသည် မိုးရာသီတွင်သာ စိုက်ပျိုးကြသည်။ အားလုံးနီးပါးတွင် ကောင်းမွန်သောအိမ်သာများရှိကြသည်။ သို့သော် မော်လမြိုင်-ရေး-ထားဝယ် အပိုင်းတွင် သန့်ရှင်းသောရေအရင်းအမြစ်မရှိကြပေ။ အိမ်ထောင်စုများအားလုံး၏ လေးပုံတစ်ပုံခန့်သည် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများဖြစ်သည်။ ဝင်ငွေ တစ်နေ့လျှင် ၂ ဒေါ်လာအောက်သာရှိပြီး မသန်စွမ်းသောအိမ်ထောင်စုဝင်များပါဝင်သည့် အိမ်ထောင်စုများလည်းရှိသည်။

TL စကြာအတွင်းရှိ တိုင်းရင်းသားအုပ်စုများ

မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်သည် စစ်တမ်းတွင် တိုင်းရင်းသားအုပ်စုတစ်ခုပါဝင်ခဲ့သည့် တစ်ခုတည်းသောနေရာဖြစ်ပါသည်။ ၎င်းအုပ်စုမှာ အိမ်ထောင်စုများ၏ ၆၂% ခန့်ဖြစ်ပြီး မွန်လူမျိုးဖြစ်ပါသည်။ နိုင်ငံ၏ အဓိကလူများစုဖြစ်သော ဗမာလူမျိုးများသည် အခြား TL လုပ်ငန်းခွင်နေရာများတွင် အိမ်ထောင်စုများ၏ ၁၀၀% ဖြစ်ပါသည်။ လူအများစွာပြောင်းနေထိုင်မှု၊ ရာစုနှစ်ပေါင်းများစွာအပြန်အလှန်ထိတွေ့မှု၊ အတူတကွကိုလိုနီလက်အောက်ခံဖြစ်ခဲ့ခြင်းနှင့် လွတ်လပ်ရေးကာလအလွန် အစိုးရမူဝါဒများကြောင့် မွန်နှင့် ဗမာ ယဉ်ကျေးမှုများအကြားတွင် ရောနှောပေါင်းစပ်မှုကို ရာနှုန်းမြင့်မြင့်မားမားတွေ့ရသည်။ မော်လမြိုင်-ရေး-ထားဝယ် TL သည် မွန်အိမ်ထောင်စုများ အသုံးပြုနေသောမြေယာများကို တိုက်ရိုက်ထိခိုက်စေလိမ့်မည်။ သို့သော် ၎င်းသည် လူမှုရေး၊ ယဉ်ကျေးမှု သို့မဟုတ် ကိုးကွယ်ယုံကြည်မှုအရ အရေးကြီးသောနေရာများကို ဖြတ်သန်းသွားခြင်း သို့မဟုတ် အစဉ်အလာ၊ ကိုးကွယ်ယုံကြည်မှုများကို ထိခိုက်ခြင်းမရှိကြောင်း ကျေးရွာ ၁၀ ရွာမှ အုပ်ချုပ်ရေးမှူးများကသော်လည်းကောင်း၊ တိုင်ပင်ဆွေးနွေးပွဲများ၏ ရလဒ်များကသော်လည်းကောင်း အသေအချာပြဆိုပါသည်။ တိုင်းရင်းသားလူနည်းစုများ၊ အထူးသဖြင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး ယဉ်ကျေးမှု သို့မဟုတ် ကိုးကွယ်မှုဆိုင်ရာ အစဉ်အလာများ သို့မဟုတ် အရင်းအမြစ်များအပေါ် ဆိုးကျိုးကျရောက်မှုများကို စီမံကိန်းက ရှောင်ရှားမည်ဖြစ်ကြောင်း မွမ်းမံထားသော REGDP တွင် ဒေသဆိုင်ရာစီမံအုပ်ချုပ်ရေးဌာနက ထောက်ခံထားပါသည်။ ၎င်းထောက်ခံချက်ကို အဆိုပါဒေသအတွင်းရှိ တိုင်းရင်းသားအုပ်စု၏ အသိအမှတ်ပြုကိုယ်စားလှယ် နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဌာနတစ်ခုတို့က ထပ်မံလက်မှတ်ရေးထိုးထားမည်ဖြစ်ပါသည်။

အချက်အလက်များထုတ်ပြန်ကြေညာနှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းများ

၂၀၁၇ ခုနှစ် စက်တင်ဘာလ-အောက်တိုဘာလတွင် ကျင်းပခဲ့သော ဒေသအာဏာပိုင်များနှင့် တွေ့ဆုံပွဲများ၊ တိုင်ပင်ဆွေးနွေးပွဲများ နှင့် လူမှုစီးပွားစစ်တမ်းအတွက် အင်တာဗျူးများမှတစ်ဆင့်စီမံကိန်းဆိုင်ရာအချက်အလက်များကို ဖြန့်ဝေခဲ့ပါသည်။ စီမံကိန်းနှင့် ပတ်သက်၍ သိရှိမှုအတိုင်းအတာနည်းပါးကြောင်း စစ်တမ်းက ညွှန်ပြနေပါသည်။ သို့သော် ဖြေဆိုသူထက်ဝက်ကျော်က စီမံကိန်းတွင် ဆိုးကျိုးများမရှိကြောင်း သို့မဟုတ် ယခုအဆင့်တွင် ၎င်းတို့အနေဖြင့် မသိရှိသေးကြောင်း ဖြေကြားကြပါသည်။ ထိခိုက်မှုရှိသည်ဟု ရှုမြင်သူများက စိုက်ပျိုးမြေဆုံးရှုံးမှုနှင့်လျှပ်စစ်ကြောင့် ဖြစ်နိုင်သော အန္တရာယ်တို့ကို ပြောဆိုကြပါသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၂၀ ရက်နေ့အတွင်းတွင် ဆွေးနွေးတိုင်ပင်ပွဲပေါင်း ၁၀ ပွဲ ကျင်းပခဲ့ပါသည်။ တက်ရောက်ခဲ့သူ ၃၂၀ ဦးအနက်၂၀% တို့မှာ အမျိုးသမီးများဖြစ်ပြီး မော်လမြိုင်-ရေး-ထားဝယ် လုပ်ငန်းခွင်တွင် ၆၅% တို့မှာ တိုင်းရင်းသားအုပ်စုဝင်များဖြစ်ကြပါသည်။ ဆွေးနွေးပွဲများတွင် အဓိကပြောဆိုကြသောကိစ္စများမှာ ထိခိုက်မှုများအတွက် လျော်ကြေး နှင့် လျှပ်စစ်ဓါတ်အားရရှိသုံးစွဲမှုပိုမိုကောင်းမွန်စေရေးတို့ ဖြစ်ကြပါသည်။ REGDP ကို ပြန်လည်မွမ်းမံပြီးသည်နှင့်



မြန်မာဘဏ္ဍာနှင့် မွန်ဘဏ္ဍာသို့ ပြန်ဆိုမည်ဖြစ်ကာ အများပြည်သူအတွက် သတင်းအချက်အလက်များပါဝင်သည့် စာအုပ်ငယ် (PIB) နှင့်အတူ စီမံကိန်းကြောင့်ထိခိုက်ခံရသူများထံသို့ ဖြန့်ဝေမည်ဖြစ်ပါသည်။ REGDP ကို မွမ်းမံနေစဉ်နှင့် ADB ထံမှ စီမံကိန်းပြီးစီးမှုအစီရင်ခံစာ ထုတ်ပြန်မှုမပြုမချင်း တည်ဆောက်ရေး၊ လုပ်ငန်းလည်ပတ်မှုလုပ်ဆောင်နေစဉ်အဆင့်များတွင် အဆင့်များစွာပါဝင်သော တိုင်ပင်ဆွေးနွေးပွဲများကို ကာလအပိုင်းအခြားအလိုက် ကျင်းပသွားမည်ဖြစ်ပါသည်။

အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးစနစ် (GRM)

လျော်ကြေးနှုန်းထားများသတ်မှတ်ခြင်း၊ လျော်ကြေးပေးအပ်သည့်လုပ်ငန်းစဉ်ကိုစီမံခန့်ခွဲခြင်းနှင့် ထိခိုက်ခံရသော အိမ်ထောင်စုများသို့ လျော်ကြေးပေးအပ်ခြင်းတို့ကို လုပ်ဆောင်ရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရသည် ဌာနပေါင်းစုံပါဝင်သော ကော်မတီကိုဖွဲ့စည်းမည်ဖြစ်ပါသည်။ အဆင့် ၃ ဆင့် ပါဝင်သော အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးစနစ်သည် တိုင်ကြားမှုများကို လက်ခံ ဖြေရှင်းရာတွင် လွတ်လပ်၊ ပွင့်လင်းမြင်သာ၊ အချိန်သင့်၊ ကျေနပ်ဖွယ်ကောင်းသော အသွင်ဖြင့် လုပ်ဆောင်မည်ဖြစ်ပါသည်။ အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီ (GRC) သည် DPTSC PMU ၊ ခရိုင်ရုံးနှင့် နိုင်ငံတော်အဆင့် ရုံးချုပ် စသည့် အဆင့် ၃ ဆင့်တွင် လည်ပတ်လုပ်ဆောင်မည်ဖြစ်ပါသည်။ REGDP စတင်အကောင်အထည်ဖော်သည်နှင့် အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီ (GRC) သည် စတင်အသက်ဝင်မည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်သည့်ကာလတစ်လျှောက်လုံး လုပ်ငန်းလုပ်ဆောင်နေမည်ဖြစ်ပါသည်။ GRC သည် တိုင်ကြားမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းမည်ဖြစ်ကာ ဆုံးဖြတ်ဖြေရှင်းချက်များကို ပြီးစီးအကောင်အထည်ဖော်ရန် အချိန်ကာလသတ်မှတ်ချက်လည်း ထားရှိပါသည်။ အဆင့် ၃ ဆင့် ပါဝင်သော GRM တွင် အယူခံဝင်နိုင်ရန်အတွက်လည်းနေရာ ဖန်တီးထားပါသည်။ တိုင်ကြားသူသည် အောက်အဆင့်တစ်ဆင့်တွင် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက အထက်အဆင့်သို့တက်ရောက် တိုင်ကြားဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

မူဝါဒဆိုင်ရာ နှင့် ဥပဒေဆိုင်ရာ မူဘောင်

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နှစ်ခုလုံးတွင် မြေယာများအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်သည်ဟု ပြဆိုထားပါသည်။ သို့သော် အကယ်၍ နိုင်ငံတော်အနေဖြင့် ပိုင်ဆိုင်မှုကို ပြန်လည်ရယူသည့်အခါတွင် မြေယာပေါ်တွင် ထူထောင်ထားသော ပိုင်ဆိုင်မှုများအတွက် “သင့်လျော်သော လျော်ကြေး” ပေးအပ်ရမည်ဟု ၂၀၁၂ လယ်ယာမြေဥပဒေတွင် ပြဌာန်းထားပါသည်။ LUC မရှိသော မြေယာများအတွက် လျော်ကြေးပေးရမည်ဟု ယင်းဥပဒေတွင် ပြဌာန်းမထားသော်လည်း ပြန်လည်နေရာချထားရေး သို့မဟုတ် ဌာနေတိုင်းရင်းသားများအပေါ်သက်ရောက်မှုများ ပါဝင်သည့် စီမံကိန်းများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ ယင်းတို့မရှိခဲ့လျှင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ် နှင့် နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့၏ စံနှုန်းများအတိုင်း ညီညွတ်အောင်လုပ်ဆောင်ရမည်ဟု ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ပြဌာန်းထားပါသည်။ ယင်းပြဌာန်းချက်သည် မြန်မာနိုင်ငံ၏ဥပဒေများ နှင့် ADB ၏ ကာကွယ်စောင့်ရှောက်ခြင်း မူဝါဒဆိုင်ရာ ဖော်ပြချက် (၂၀၀၉) တို့ကို ပေါင်းစပ်ဆက်သွယ်ပေးထားပါသည်။

ခံစားခွင့်



ခံစားခွင့်ဇယားတွင် ဆုံးရှုံးမှုအမျိုးအစားများ နှင့် သက်ဆိုင်ရာ ရပိုင်ခွင့် ခံစားပိုင်ခွင့်များ၏ သဘောသဘာဝ၊ အတိုင်းအတာတို့ကို ဖော်ပြထားပါသည်။ REGDP ၏ အစိတ်အပိုင်းဖြစ်သော သန်းခေါင်စာရင်း နှင့် DMS တို့သည် အမှန်တကယ်ဆုံးရှုံးမှုများကို တိုင်းတာမည်ဖြစ်ပြီး နောက်ဆုံးမွမ်းမံ သတ်မှတ်ထားသော ခံစားခွင့်များသည် ယင်းတို့အပေါ်တွင် အခြေတည်မည်ဖြစ်ပါသည်။ ဈေးကွက်ပေါက်ဈေး စစ်တမ်းကောက်ယူမှု ရလဒ်များနှင့် တိုင်ပင်ဆွေးနွေးမှုများမှတစ်ဆင့် ဆုံးရှုံးမှုများကို အမှန်တကယ် ပြန်လည်အစားထိုးရန်လိုအပ်သော နှုန်းထားများကို သတ်မှတ်မည်ဖြစ်ပါသည်။ လျော်ကြေးကို ငွေသားဖြင့် ပေးအပ်မည်ဖြစ်ပြီး ခင်ပွန်းနှင့် ဇနီးနှစ်ဦးစလုံးတို့က လက်ခံရယူရမည်ဖြစ်ပါသည်။ ဖြစ်နိုင်ပါက လျော်ကြေးငွေပေးအပ်ခြင်းကို ဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးအပ်ခြင်းဖြင့် ငွေသားဖြင့် လုပ်ကိုင်ဆောင်ရွက်ရမှုများကို အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ပါမည်။ အကယ်၍ ဘဏ်၏ လိုအပ်ချက်များနှင့် ကိုက်ညီပါက ဘဏ်စာရင်းမရှိသည့် ထိခိုက်ခံရသော အိမ်ထောင်စုများအနေဖြင့် ခင်ပွန်း၊ ဇနီး နှစ်ဦးစလုံး၏ အမည်ဖြင့် ဘဏ်စာရင်းဖွင့်လှစ်နိုင်ရန် စီမံကိန်းက ကူညီမည်ဖြစ်ပါသည်။ TLစင်္ကြံ တစ်လျှောက်ရှိ ထိခိုက်လွယ်သော အိမ်ထောင်စုများ၊ မူလအပင်များကို ဆက်လက်စိုက်ပျိုးနိုင်ခြင်းမရှိတော့သော ရာဘာစိုက်ပျိုးသူများတို့သည် အထူးအထောက်အပံ့ကို ရရှိကြမည်ဖြစ်ပါသည်။ အိမ်ထောင်စုများ၏ ဝင်ငွေကို မူရင်းအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် စီမံရာတွင် ပေးအပ်သော လျော်ကြေးငွေများနှင့် အထောက်အပံ့များသည် လုံလောက်မှုရှိသည်ဟု သတ်မှတ်ပါသည်။ ပေးအပ်သောအထောက်အပံ့များတွင် စင်္ကြံတလျှောက်တွင် သတ်မှတ်ထားသော အမြင့်ကန့်သတ်ချက်ကြောင့်စိုက်ပျိုးမည့်သီးနှံအမျိုးအစားရွေးချယ်ရာတွင် အတားအဆီးကြုံရသောသူများအတွက် အိမ်ထောင်စု တစ်စုချင်းစီ၏ လိုအပ်ချက်များနှင့်ကိုက်ညီအောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကဖန်တီးပေးထားသော အထောက်အပံ့များ ပါဝင်ပါသည်။ နစ်နာကြေးခံစားခွင့်ရှိသူစာရင်းကောက်ယူမှုများတွင်သုံးသော နောက်ဆုံးစာရင်းပိတ်ရက် (cut-off date) မှာ သန်းခေါင်စာရင်းနှင့် DMS ကောက်ယူရာတွင် လုပ်ဆောင်ခဲ့သော နောက်ဆုံးရက်ဖြစ်ပါသည်။ နောက်ဆုံးစာရင်းပိတ်ရက်တွင် သက်ရောက်မှုရှိသောဧရိယာအတွင်းစာရင်းကောက်ယူခဲ့သော ထိခိုက်ခံရသည့် အိမ်ထောင်စုများအားလုံးသည် ၎င်းတို့၏ ထိခိုက်သွားသော ပိုင်ဆိုင်မှုများအတွက်လျော်ကြေးနှင့် သတ်မှတ်ထားသော အထောက်အပံ့များကို ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

ပြန်လည်နေရာချထားရေးဘတ်ဂျက်နှင့် ဘဏ္ဍာရေးအစီအစဉ်

အလုံ-သီတာ TL (ကမ်းနားလမ်း) အတွက် REGDP အကောင်အထည်ဖော်ရေးဘတ်ဂျက်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၆၂၈၀၃ ဖြစ်ပါသည်။ မော်လမြိုင်-ရေး-ထားဝယ် TL အတွက် ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၃၀၇၈၉၀ ဖြစ်ပါသည်။ အလုံ-သီတာ (ဒလ) TL အတွက်မှာ အမေရိကန်ဒေါ်လာ ၁၃၁၄၂၇ ဖြစ်ပါသည်။ လျော်ကြေးနှုန်းထားများနှင့် အထောက်အပံ့များ၏ ပမာဏကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး သန်းခေါင်စာရင်း၊ DMS နှင့် REGDP အကောင်အထည်ဖော်စဉ်ရှိမည့် ဈေးကွက်ပေါက်ဈေးများအပေါ် အခြေခံကာ ပြန်လည် ချိန်ညှိသွားမည်ဖြစ်ပါသည်။ MOEE သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နှင့် ADB တို့အကြား သဘောတူထားသော ဘဏ္ဍာရေးအစီအစဉ်အပေါ် အခြေခံကာ ပြန်လည်နေရာချထားရေးအတွက် ရန်ပုံငွေများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD) သည် လျော်ကြေးအတွက် ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်ကာ MOEE ထံသို့ တင်ပြမည်ဖြစ်ပြီး MOEE သည် သက်ဆိုင်ရာ ငွေပမာဏကို GAD ၏ ငွေစာရင်းအတွင်းသို့ ပေးသွင်းမည်ဖြစ်ပါသည်။

အကောင်အထည်ဖော်ဆောင်ရွက်ရေးအချိန်ဇယား

AF-Consult Switzerland Ltd

TA 9179-MYA:

လျှပ်စစ်ဓါတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း -

စီမံကိန်းအကြံပြုဆောင်ရွက်ရေးနည်းပညာအထောက်အပံ့- ၄၂၇၂

ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ် -

ဓါတ်အားပို့လွှတ်ရေးအစီအစဉ်အပိုင်းဒီဇင်ဘာ ၂၀၁၇



REGDP ကို ကိုးလကြာကာလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ပါသည်။ အသေးစိတ်အင်ဂျင်နီယာဒီဇိုင်း ပြီးစီးလျှင် ထိခိုက်သော အိမ်ထောင်စုများကိုသတ်မှတ်နိုင်မည်ဖြစ်ကာ စစ်တမ်းကောက်ယူခြင်းနှင့် DMS ကို စတင်လုပ်ဆောင်မည်ဖြစ်သည်။ သန်းခေါင်စာရင်းနှင့် DMS ရလဒ်များကို အခြေခံကာ ထိခိုက်ခံရသော အိမ်ထောင်စုတစ်ခုချင်းအတွက် လျော်ကြေးနှုန်းထားများကို တွက်ချက်ပေးအပ်ပါမည်။ GRM ကို ဖွဲ့စည်းပြီးနောက် PMU စတင်လည်ပတ်နိုင်သည်နှင့် တပြိုင်နက် PMU သည် GRM ကို စတင်လုပ်ဆောင်ပါမည်။

အင်စတီကျူးရှင်းဆိုင်ရာမူဘောင်

MOEE သည် DPTSC စီမံကိန်းစီမံခန့်ခွဲမှုယူနစ်(PMU) မှ တဆင့် REGDP အကောင်အထည်ဖော်မှုကို ကြီးကြပ်မည်ဖြစ်သည်။ ယင်းသည် ပြန်လည်နေရာချထားရေးလုပ်ဆောင်မှုများတွင် GAD နှင့် နေ့စဉ် ညှိနှိုင်းချိတ်ဆက်လုပ်ဆောင်မှုများ ချောမွေ့စေရန် နှင့် ထိခိုက်နစ်နာသူ အိမ်ထောင်စုများသို့ သဘောတူညီထားသည့် လျော်ကြေးများ အလျင်အမြန်ပေးနိုင်စေရန် လုပ်ဆောင်မည်ဖြစ်သည်။ စက်ယာဉ်များနှင့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူခြင်းကြောင့် ပျက်စီးသွားသော ပိုင်ဆိုင်မှုများကို ပေးလျော်စေရန်၊ မြေယာများကို မူရင်းအနေအထားသို့ ပြန်လည်ရောက်ရှိစေရေး လုပ်ဆောင်ရန်တို့ အပါအဝင် စင်္ကြံပြင်ပရှိ မြေယာများကို ယာယီအသုံးပြုရာတွင် မြေယာအသုံးပြုနေသူနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ရန် အချက်အလက်များကို ကန့်သတ်တားမြစ်၊ စာချုပ်တွင်ပါဝင်စေရန် PMU က အသေအချာလုပ်ဆောင်မည်ဖြစ်သည်။ ပေးချေငွေများသည် စီမံကိန်းက သတ်မှတ်ထားသော နှုန်းထားများနှင့် ညီညွတ်ပြီး ယင်းတို့ကို စောင့်ကြည့်ခြင်း အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် စောင့်ကြည့်သွားမည်ဖြစ်သည်။ ယင်းသည် ကန့်သတ်တားမြစ်အနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို လေးစားလိုက်နာမှုကိုလည်း ကြီးကြပ်စောင့်ကြည့်သွားမည်ဖြစ်သည်။

စောင့်ကြည့်ခြင်း

လျော်ကြေးပေးအပ်သည့်လုပ်ဆောင်ချက်များအား စောင့်ကြည့်ခြင်းကို လျော်ကြေးစတင်ပေးအပ်သည်နှင့် တစ်ပြိုင်နက်စတင်သွားမည်ဖြစ်သည်။ ထိခိုက်ခံရသော အိမ်ထောင်စုများ လျော်ကြေးရရှိပြီးနောက် ၁၅ ရက်အကြာနှင့် လုပ်ငန်းခွင်နေရာနှင့် ဆက်စပ်ပြီး မည်သည့် အငြင်းပွားမှု၊ အတားအဆီး မရှိဟု သေချာမှသာ လုပ်ငန်းလုပ်ဆောင်မည့်နေရာ ရှင်းလင်းခြင်းကို စတင်လုပ်ဆောင်မည်ဖြစ်သည်။ REGDP အကောင်အထည်ဖော်မှု၏ တိုးတက်မှုစဉ်အစီရင်ခံစာကို GAD က တင်ပြမည်ဖြစ်သည်။ DPTSC သည် လစဉ်အစဉ်အစီရင်ခံစာများကို ADB သို့ တင်ပြရန် သုံးလပတ်အစီရင်ခံစာများအဖြစ် စုစည်းမည်ဖြစ်သည်။ စောင့်ကြည့်သည့် ကာလအပိုင်းအခြားတိုင်းအတွက် GAD သည်ဖြေရှင်းရန်လိုအပ်သည့်ကိစ္စရပ်များ၊ အထူးအထောက်အပံ့ပေးအပ်ထားသည့် အုပ်စုများ၏ အဆင့်အတန်း၊ ထိခိုက်ခံရသော အိမ်ထောင်စုများ၏ ဝင်ငွေအဆင့် စသည်တို့ကို မှတ်သားသွားမည်ဖြစ်သည်။



၁။ စီမံကိန်းအကြောင်းဖော်ပြချက်

၁.၁။ စီမံကိန်းနောက်ခံအကြောင်းအရာ

၁။ ဤပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများဖွံ့ဖြိုးရေးအစီအစဉ် (REGDP) သည် မြန်မာလှုပ်စစ်ခတ်အားကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ လှုပ်စစ်ခတ်အားပို့လွှတ်ရေးအစီအစဉ်အတွက် ပြုစုထားခြင်းဖြစ်ပါသည်။ ၎င်းတွင် ပါဝင်သည့်အစိတ်အပိုင်းများမှာ ၂၃၀ ကီလိုဗို့ ဓါတ်အားပို့လွှတ်ရေးလိုင်း (TL) ၃ လိုင်းနှင့် ယင်းတို့အတွက် ဓါတ်အားခွဲရုံအသစ်များဖြစ်ပါသည်။ TL များ၊ ၎င်းတို့၏ ဓါတ်အားခွဲရုံများနှင့် TL များ၏ သက်ဆိုင်ရာ အလျားအရှည်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အလုံ-သီတာ TL (ကမ်းနားလမ်း) ၈.၂ ကီလိုမီတာရှည်လျားပြီး တစ်တိုင်တည်းပါသည့် ဓါတ်တိုင်ပေါင်း ၂၈ တိုင် အသုံးပြုမည်။ ၎င်းနှင့် တွဲဖက်မည့် ဓါတ်အားခွဲရုံ ၂ ရုံပါဝင်သည်။ အလုံဓါတ်အားခွဲရုံသည် လက်ရှိဓါတ်အားခွဲရုံဖြစ်ပြီး သီတာဓါတ်အားခွဲရုံမှာ အစိုးရပိုင်မြေပေါ်တွင် အသစ်တည်ဆောက်ရမည်ဖြစ်သည်။

(၂) မော်လမြိုင်-ရေး-ထားဝယ် TL - ၂၈၉ ကီလိုမီတာရှည်လျားပြီး ခြေထောက်လေးချောင်းပါဝင်သော lattice-type တာဝါတိုင် ၇၂၂ တိုင်ကို အသုံးပြုမည်။ ၎င်းနှင့်တွဲဖက်မည့် ဓါတ်အားခွဲရုံ ၃ ရုံပါဝင်သည်။ တစ်ခုမှာ လက်ရှိတည်ရှိနေသည့် ဓါတ်အားခွဲရုံ (မော်လမြိုင်) ဖြစ်ပြီး အခြားနှစ်ခု (ရေးနှင့် ထားဝယ်) မှာ အစိုးရပိုင်မြေပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားသည်။

(၃) အလုံ-သီတာ TL (ဒလ)- ၁၈ ကီလိုမီတာရှည်လျားသော TL ဖြစ်ပြီး မြစ်ပေါ်တွင် ၁.၅ ကီလိုမီတာ တည်ရှိသည်။ မြေပေါ်တွင်ဖြတ်သန်းသွားသည့် ၁၆.၅ ကီလိုမီတာတွင် ခြေထောက်လေးချောင်းပါသော lattice-type တာဝါတိုင် ၄၇ တိုင် ပါရှိမည်။ ၎င်းကို လက်ရှိ အလုံဓါတ်အားခွဲရုံနှင့် ဆက်သွယ်မည်ဖြစ်ကာ အစိုးရပိုင်မြေပေါ်တွင် သီတာဓါတ်အားခွဲရုံကိုလည်း တည်ဆောက်ရန်လိုအပ်သည်။

၂။ အလုံ-သီတာ TL (ကမ်းနားလမ်း) သည်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးခုကို ဖြတ်သန်းသွားမည်ဖြစ်ကာ အလုံ-သီတာ TL (ဒလ) သည် မြို့နယ် ၃ ခုကို ဖြတ်သန်းသွားမည်ဖြစ်သည် (ဇယား ၁ နှင့် မြေပုံ ၁ ၊ ၂)။ မော်လမြိုင်-ရေး-ထားဝယ် TL သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ၂ ခု (မွန်နှင့် တနင်္သာရီ) ရှိ မြို့နယ် ၇ မြို့နယ်ကို ဖြတ်သန်းသွားမည် (မြေပုံ ၃)။ MOEE သည် DPTSC မှတဆင့် ဓါတ်အားပို့လွှတ်ခြင်းအစိတ်အပိုင်းကို အကောင်အထည်ဖော်မည်ဖြစ်သည်။

၁.၂။ လှုပ်စစ်ခတ်အားပို့လွှတ်ရေးလိုင်းအစိတ်အပိုင်းနှင့် မြေယာရယူသိမ်းဆည်းသည့် အတိုင်းအတာပမာဏ

၃။ အလုံ-သီတာ TL (ကမ်းနားလမ်း) သည် မြေဧရိယာ ၃၇.၇၂ ဟက်တာကို ထိခိုက်မှုရှိပါမည် (အကျယ် ၄၆ မီတာ x ၈.၂ ကီလိုမီတာ အလျား) (ဇယား ၂)။ သို့သော် ၃၇.၇၀ ဟက်တာတွင် ယာယီထိခိုက်မှုသာဖြစ်ပါမည်။ မော်လမြိုင်-ရေး-ထားဝယ် TL သည် ဧရိယာ ၁၃၂၉ ဟက်တာကို ထိခိုက်မှုရှိပါမည် (အကျယ် ၄၆ မီတာ x ၂၈၉ ကီလိုမီတာ အလျား)။ ၁၃၂၇.၈၄ ဟက်တာတွင် ယာယီထိခိုက်မှုသာရှိပါမည်။ အလုံ-သီတာ TL (ဒလ) သည် မြေဧရိယာ ၇၆.၃၆ ဟက်တာကို ထိခိုက်မှုရှိပါမည် (အကျယ် ၄၆ ကီလိုမီတာ x ၁၆.၆ ကီလိုမီတာ အလျား)။ ၇၆.၂၈ ဟက်တာတွင် ယာယီထိခိုက်မှုသာဖြစ်ပါမည်။ အပြီးအပိုင်ထိခိုက်မှုများကို အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် ၀.၀၂၅ ဟက်တာ၊ မော်လမြိုင်-ရေး-ထားဝယ် TL တွင် ၁.၁၅ ဟက်တာ နှင့် အလုံ-သီတာ TL



(ဒလ) တွင် ၀.၈၇၅ ဟက်တာ သာရှိစေရန် လုပ်ဆောင်ထားပါသည်။ အပြီးအပိုင်ထိခိုက်မှုများမှာ မော်လမြိုင်-ရေး-ထားဝယ် TL နှင့် အလုံ-သီတာ TL (ဒလ) တို့တွင် တာဝါတိုင်အခြေအတွက်လိုအပ်သောနေရာများနှင့် အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် တစ်ချောင်းတိုင်များ၏ အခြေခံအုတ်မြစ်များအတွက် လိုအပ်သောနေရာများကြောင့်ဖြစ်ပါသည်။ ထို့အပြင် အမြင့်ကန့်သတ်ချက်ရှိသဖြင့်ခါတ်အားပို့လွှတ်သည့်လိုင်းများတစ်လျှောက်တွင် အပြီးအပိုင်ကန့်သတ်ချက်များလည်း သက်ရောက်မှုရှိမည်ဖြစ်ပါသည်။

ဇယား ၁-အဆိုပြုထားသော TL ဖြတ်သန်းသွားမည့် ပြည်နယ်များ၊ တိုင်းဒေသကြီးများ၊ မြို့နယ်များနှင့် ကျေးရွာများ

TL ၊ တိုင်းဒေသကြီး/ပြည်နယ် နှင့် မြို့နယ်	ကျေးရွာများ	ကျေးရွာစုစုပေါင်း
က။ အလုံ - သီတာ TL (ကမ်းနားလမ်း)		
ရန်ကုန်တိုင်းဒေသကြီး		
အလုံ၊ လမ်းမတော်၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်	ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်များကို ကျေးရွာများအဖြစ် ထပ်မံစိတ်ပိုင်းထားခြင်းမရှိပါ	
ခ။ မော်လမြိုင်-ရေး-ထားဝယ် TL		
မွန်ပြည်နယ်		
မော်လမြိုင်	မင်း၊ သင်ပန်းကုန်း၊ ဘုရားကုန်း	၃
မုဒုံ	သာယာကုန်း၊ မုဒုံ၊ ကမာဝက်၊ တော်ကူ၊ ကလော့သော့၊ နီးပဒေါ	၆
သံဖြူဇရပ်	ဝါခရူ၊ ပင၊ ဝဲကလောင်၊ ထင်းရှူး၊ အနင်း	၅
ရေး	နှစ်ကရင်၊ လမိုင်း၊ တောင်ပုံ၊ ပလိုင်းကြီး၊ အဘော်၊ ရေး၊ ကလော့၊ ကိုးမိုင်း။	၈
တနင်္သာရီ တိုင်းဒေသကြီး		
ဧရာဝတီ	ကျောက်ကုတင်၊ လော့သိုင်းရာဇ၊ မိချောင်းလှောင်၊ ကျောက်ရှုတ်၊ နန်းကြည်၊ ရေပုံ၊ ဟိန္ဒူ	၈
ကလိန်အောင်	ကလိန်အောင်	၁
ထားဝယ်	သက်ကော်ကျင်း	၁
ဂ။ အလုံ-သီတာ TL (ဒလ)		
ရန်ကုန်တိုင်းဒေသကြီး		
အလုံ၊ ဒလ၊ ဗိုလ်တစ်ထောင်	ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်များကို ကျေးရွာများအဖြစ် ထပ်မံစိတ်ပိုင်းထားခြင်းမရှိပါ	
အကိုးအကား DPTSC		



မြေပုံ ၁။ အလုံ - သီတာ TL (ကမ်းနားလမ်း)

230 kV Ahlone - Thida Transmission Line Route



မြေပုံ ၂။ အလုံ - သီတာ TL (ဒလ)

230kV Ahlone - Dala - Thida Transmission Line (Proposal 2)



AF-Consult Switzerland Ltd

TA 9179-MYA: လျှပ်စစ်ဓါတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း -

စီမံကိန်းအကြံပြုဆောင်ရွက်ရေးနှင့် ပညာအထောက်အပံ့ - ၄၂၇၂

ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ် -

ဓါတ်အားပို့လွှတ်ရေးအစီအစဉ်အပိုင်း ဒီဇင်ဘာ ၂၀၁၇



ခတ်အားပို့လွှတ်ရေးအစိတ်အပိုင်းဒီဇင်ဘာ ၂၀၁၇



ဇယား ၂ - ဓါတ်အားပို့လွှတ်သည့်လှိုင်းများနှင့်ဓါတ်အားခွဲရုံများကြောင့် ထိခိုက်မည့်ဧရိယာ အကျဉ်းချုပ်ဖော်ပြချက်

ဓါတ်အားပို့လွှတ်သည့်လှိုင်းနှင့် အစိတ်အပိုင်း ^၁	ယာယီထိခိုက်	အပြီးတိုင်ထိခိုက်	စုစုပေါင်း
အလုံ-သီတာ TL (ကမ်းနားလမ်း)			
တိုင် ၂၈ တိုင်နှင့် ဓါတ်အားလှိုင်းနယ်နိမိတ်	၃၇.၇၀ ဟက်တာ	၀.၀၂၅ ဟက်တာ	၃၇.၇၂ ဟက်တာ
ဓါတ်အားခွဲရုံ	၀	၀	၀
မော်လမြိုင်-ရေးထားဝယ် TL			
တာဝါတိုင် ၇၂၂ တိုင်နှင့် ဓါတ်အားလှိုင်းနယ်နိမိတ်	၁၃၂၇.၈၄ ဟက်တာ	၁.၁၅ ဟက်တာ	၁၃၂၉ ဟက်တာ
ဓါတ်အားခွဲရုံ	၀	၀	၀
အလုံ-သီတာ TL (ဒလ)			
တာဝါတိုင် ၄၆ တိုင်နှင့် ဓါတ်အားလှိုင်းနယ်နိမိတ်	၇၆.၂၈	၀.၀၇၅	၇၆.၃၆
ဓါတ်အားခွဲရုံ	၀	၀	၀
^၁ TL တွင် တာဝါတိုင် ၅၁ တိုင်ရှိပြီး ၅ ခုမှာ မြစ်အတွင်းတွင်ဖြစ်သည်။			

၄။ တာဝါတိုင်တစ်တိုင်ချင်းစီသည် ၎င်း၏ ခြေထောက်လေးချောင်းအတွက် ၁၆ စတုရန်းမီတာ နှင့် တစ်ချောင်းတိုင် တစ်တိုင်ချင်းစီသည် ၎င်း၏ အခြေအတွက် ၉ စတုရန်းမီတာ လိုအပ်လိမ့်မည်။ စင်္ကြံတွင် ယာယီထိခိုက်မှုသည် တည်ဆောက်ရေးအဆင့်အတွင်းတွင် ဖြစ်လိမ့်မည်။ ၎င်းအဆင့်အတွင်း အဓိကလုပ်ဆောင်မှုများမှာ တာဝါတိုင်နှင့်ဓါတ်တိုင် ထောင်ခြင်း၊ ဓါတ်ကြိုးသွယ်တန်းခြင်း၊ လက်ရှိ ဓါတ်အားခွဲရုံများတွင် switch-bay တပ်ဆင်ခြင်း၊ ရေးနှင့် ထားဝယ် ဓါတ်အားခွဲရုံများတည်ဆောက်ခြင်း တို့ဖြစ်သည်။ TL အပိုင်းတစ်ခုချင်းစီအတွက် တည်ဆောက်ရေးအဆင့်ကာလမှာ ၄၅ ရက်ခန့်ဖြစ်သည်။

၅။ အလုံ-သီတာ TL (ကမ်းနားလမ်း) ၏ စင်္ကြံဧရိယာတွင် ယာယီဆိုင်များ (၆၉.၂%) နှင့် မြို့ပြလမ်း (၃၀.၇%) တို့ပါဝင်သည် (ဇယား ၃)။ TL သည် မြို့ပြလမ်း ၂ ခု (ကမ်းနားလမ်းဟောင်းနှင့် အသစ်) အကြားတွင် တည်ရှိသည်။ လမ်း ၂ ခုအကြားရှိ ဧရိယာသည် အချို့နေရာများတွင် မီတာအနည်းငယ်မျှသာရှိပြီး အခြားနေရာများတွင် ၁ မီတာအောက်သာ ရှိသဖြင့်စင်္ကြံသည် လမ်း၏တစ်စိတ်တစ်ပိုင်းကို လွှမ်းမိုးလျက်ရှိသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်တမ်းကောက်ယူခဲ့စဉ်က အလုံ ဓါတ်အားခွဲရုံနှင့် ပန်းဆိုးတန်းလမ်းအကြား ၅ ကီလိုမီတာအတွင်းတွင် ယာယီဆိုင် ၂၇၀ ရှိသည်။



ဇယား ၃ ။ Google Earth ဓါတ်ပုံများနှင့် မြေပြင်စစ်တမ်းကောက်ယူမှု ၂၀၁၇ မှတ်တမ်းအရ မြေပြင်ပေါ်ရှိအပင်များအလိုက် ဓါတ်အားပို့လွှတ်သည့်လှိုင်းစကြို၏ ခန့်မှန်း ဧရိယာ (ဟက်တာ)ကို ဖော်ပြချက်

မြေပြင်ပေါ်ရှိ အပင်များ	အလုံ-သီတာ TL (ကမ်းနားလမ်း)	%	မော်လမြိုင်-ရေး-ထားဝယ် TL	%	အလုံ-သီတာ (ဒလ)	%
စပါး	၀		၄၀၅.၃	၃၀.၅	၇၆.၃၆	၁၀၀
ရာဘာပင်များ	၀		၇၁၉ .၀	၅၄.၁	၀	
မိုးသစ်တော	၀		၂၀၄.၇	၁၅.၄		
မြို့ပြလမ်းရှိ ယာယီဆိုင်များ၏ ဧရိယာ	၂၆.၁	၆၉.၂	၀		၀	
မြို့ပြလမ်း	၁၁.၆	၃၀.၇	၀		၀	
စုစုပေါင်း	၃၇.၇	၁၀၀.၀	၁၃၂၉.၀၀	၁၀၀	၇၆.၃၆	၁၀၀

၆။ ပန်းဆိုးတန်းလမ်းနှင့် သီတာဓါတ်အားခွဲရုံအတွက် အဆိုပြုထားသောနေရာအကြား ၂.၂ ကီလိုမီတာရှိ နေရာတွင် ယာယီဆိုင် ၂၀ ရှိပါသည်။ ၎င်းယာယီဆိုင်များသည် ခေါက်သိမ်းနိုင်သည့် ပလတ်စတစ်တံများ၊ ကမ်းခြေသုံးထီးများဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အချို့ဆိုင်များတွင် သစ်သီးနှင့် ပန်းများကို ရောင်းချနေသော်လည်း အများစုမှာ အစားအသောက်ဆိုင်များဖြစ်သည်။ ၎င်းဆိုင်များသည် နေရာကို ပိုင်ဆိုင်သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သို့ နေရာအတွက် အဖိုးအခပေးခြင်းမရှိပေ။ ၎င်းစီးပွားရေးလုပ်ငန်းများမှလွဲလျှင် စကြိုတစ်လျှောက်တွင် အများပြည်သူသုံးအိမ်သာ ၃ ခုနှင့် ပန်းဆိုးတန်း ကုန်းကျော်တံတားသာရှိသည်။

၇။ မော်လမြိုင်-ရေး-ထားဝယ် TL စကြိုတွင် အများဆုံးအစိတ်အပိုင်းမှာ ရာဘာပင်များဖြစ်ပြီး စုစုပေါင်း ဧရိယာ၏ ၅၄.၁% ရှိသည်။ စကြိုအတွင်းတွင် ရာဘာပင်များကို ပြန်လည်စိုက်ပျိုးနိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် စီမံကိန်းလည်ပတ်ချိန်တွင် ဓါတ်အားလှိုင်းများအကျရာ အမြင့်သည် ၇.၆ မီတာဖြစ်သည်။ သက်တမ်းရင့်ရာဘာပင်တစ်ပင်၏ ပျမ်းမျှအမြင့်မှာ ၃၀ မီတာဖြစ်သည်။ သို့သော် ၎င်းကန့်သတ်ချက်ရှိသော်လည်း မြေယာအသုံးပြုသူများအနေဖြင့် အမြင့် ၇.၆ မီတာအောက်ရှိမည့် အခြား သီးနှံများကို စိုက်ပျိုးမှု ပြုနိုင်မည်ဖြစ်ပါသည်။ ဓါတ်အားလှိုင်းများကို အပင်များက ထိနေပါက ဓါတ်အားစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ မော်လမြိုင်-ရေး-ထားဝယ် TL စကြိုတွင် ၃၀.၅ % မှာ စပါးခင်းများဖြစ်ပါသည်။ အလုံ-သီတာ TL (ဒလ) စကြိုတွင် အားလုံးနီးပါးမှာ စပါးခင်းများဖြစ်သည်။ မြစ်တစ်လျှောက်တွင် လမုတောအနည်းငယ်တွေ့ရသည်။

၈။ TL ၃ ခုသည် စုစုပေါင်း ဓါတ်အားခွဲရုံ ၅ ခုကို ဆက်သွယ်ထားသည် (ဇယား ၄)။ အလုံ-သီတာ TL (ကမ်းနားလမ်း) နှင့် အလုံ-သီတာ TL (ဒလ) တို့သည် တူညီသော ဓါတ်အားခွဲရုံ ၂ ခု သို့ ဆက်သွယ်ထားသည်။ တစ်ရုံ (အလုံ) မှာ လက်ရှိဓါတ်အားခွဲရုံဖြစ်ပြီး နောက်တစ်ခု (သီတာ) မှာ ထပ်မံတည်ဆောက်ရမည်ဖြစ်သည်။ မော်လမြိုင်-ရေး-ထားဝယ် TL တွင် ဓါတ်အားခွဲရုံ ၃ ရုံ ပါဝင်မည်။ တစ်ခု (မော်လမြိုင်) မှာ လက်ရှိ ဓါတ်အားခွဲရုံဖြစ်ပြီး အခြားနှစ်ခု (ရေးနှင့် ထားဝယ်) မှာ ထပ်မံတည်ဆောက်ရမည်ဖြစ်သည်။ လက်ရှိ ဓါတ်အားခွဲရုံ ၂ ရုံအတွက် တိုးချဲ့လုပ်ငန်းများဆောင်ရွက်မည်ဖြစ်သော်လည်း ၎င်းတို့ကို လက်ရှိဝင်းအတွင်းတွင်သာ နေရာပေးလုပ်ဆောင်မည်ဖြစ်သည်။



ဇယား ၄ - အဆိုပြုထားသော TL သုံးခု၏ ဓါတ်အားခွဲစုံများအတွက် ပြန်လည်နေရာချထားမှုအတိုင်းအတာ

TL နှင့် ဓါတ်အားခွဲစုံ	အဆင့်အတန်း	ဧရိယာ (ဟက်တာ)	မြေအသုံးပြုခွင့်	မှတ်ချက်
၁။အလုံ-သီတာ (ကမ်းနားလမ်း)				
အလုံ	လက်ရှိ	၃.၆	အစိုးရ (MOEE)	ဓါတ်အားခွဲစုံကို ၁၉၅၄ တွင် ပထမဆုံးတည်ထောင်ခဲ့ပြီး ၁၉၉၅ တွင် အဆင့်မြှင့်တင်ခဲ့သည်။
သီတာ	အဆိုပြုထား	၁.၉	အစိုးရ MOEE: (၀.၈), YCDC (၀.၆) မြို့နယ်၊ ဆိပ်ကမ်းအာ ဏာပိုင် (၀.၅)	MOEE ဝန်ထမ်းအိမ်ယာများကို လက်ရှိဝင်းအတွင်းတွင်ပင် အစားထိုးတည်ဆောက်မည်။
၂။မော်လမြိုင်-ရေးထားဝယ်				
မော်လမြိုင်	လက်ရှိ	၁၁.၅	အစိုးရ (MOEE)	ဤဓါတ်အားခွဲစုံကို ၂၀၁၃ ခုနှစ်ကစ၍ လည်ပတ်ခဲ့သည်။ အဆိုပြုထားသော ခလုတ်တလင်း (switch yard) တိုးချဲ့ခြင်းသည် လက်ရှိဝင်းအတွင်းတွင်ဖြစ်ပါလိမ့်မည်။ မြေကို လယ်သမား ၁၀ ဦးထံမှ ရယူခဲ့ပြီး ADB စီမံကိန်းကို မျှော်လင့် ရယူခဲ့ခြင်းမဟုတ်ပါ။
ရေး	အဆိုပြုထား	၂၅.၆	အစိုးရ (MOEE)	ပုဂ္ဂလိကပိုင်အဆောက်အအုံ ၄ ခု ပါဝင်သော မြက်တော၊ MOEE ပိုင်မြေ
ထားဝယ်	အဆိုပြုထား	၈.၁	အစိုးရ (MOF)	ပုဂ္ဂလိက ရာဘာခင်း၊ အိုင်အခန့်မဟုတ်သည့် အိမ် ၅ လုံး ပါ ၀.၄၈ ဟက်တာနှင့် ခြံမြေ၊ MOEE ပိုင်မြေ

၉။ အဆိုပြုထားသော ဓါတ်အားခွဲစုံ ၃ ရုံလုံးကို အစိုးရပိုင်မြေတွင် တည်ဆောက်မည်ဖြစ်ပါသည်။ ရေးနှင့် ထားဝယ်တွင် တည်ဆောက်မည့် ဓါတ်အားခွဲစုံများအတွက်မြေကို MOEE က ပိုင်ဆိုင်ပါသည်။ ၎င်းနေရာကို တိုင်းဒေသကြီးအစိုးရက MOEE သို့ ၂၀၁၆ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ရေး နှင့် ထားဝယ်ရှိ မြေနေရာများကို ပုဂ္ဂလိကပိုင်ရှင်များထံမှ တိုင်းဒေသကြီးအစိုးရက ရယူခဲ့ပြီး ယင်းသို့လုပ်ဆောင်မှုသည် ADB ၏ ဘဏ္ဍာရေးပံ့ပိုးမှုကို မျှော်မှန်းလုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါ။^၁ရေး ဓါတ်အားခွဲစုံနေရာတွင် ပုဂ္ဂလိက လူနေအိမ် ၄

^၁ရေးဓါတ်အားခွဲစုံအတွက် မြေအား လေဆိပ်ဆောက်လုပ်ရန် ရယူခဲ့သည်။



လုံးရှိပြီး ထားဝယ်တွင် ၅ လုံးရှိပါသည်။ ထားဝယ်ရှိ အိမ်တစ်လုံးတွင် ဈေးဆိုင်လည်းဖွင့်လှစ်ထားပါသည်။ ထားဝယ် ဓါတ်အားခွဲရုံနေရာတွင် ၀.၄၈ ဟက်တာရှိ ရာဘာစိုက်ခင်းတစ်ခုလည်း ရှိပါသည်။ သီတာ ဓါတ်အားခွဲရုံနေရာတွင် ၁.၉ ဟက်တာရှိမြေနေရာကို အစိုးရဌာနသုံးခုက ခွဲဝေပိုင်ဆိုင်ပါသည် - MOEE (၀.၈ ဟက်တာ)၊ YCDC (၀.၆ ဟက်တာ) နှင့်ဆိပ်ကမ်းအာဏာပိုင် (၀.၅ ဟက်တာ) အသီးသီးဖြစ်ကြပါသည်။

၁.၃။ ပုဂ္ဂလိကပိုင်ဆိုင်မှုများအပေါ် ထိခိုက်မှုကို ရှောင်ရှားရန်နှင့် အနည်းဆုံးလျော့ချရန် အခြားနည်းလမ်းများနှင့် အစီအမံများ

၁၀။ ပုဂ္ဂလိကပိုင်ဆိုင်မှုများအပေါ်ထိခိုက်မှုကို လျော့ချရန်အတွက် TL တလျောက်ရှိ ဧရိယာအများစုတွင်ရှိသော မြေအသုံးပြုမှု၊ မြေပြင်အနေအထား၊ ထိခိုက်ရန်အလားအလာရှိသော ပိုင်ဆိုင်မှုများကို လေ့လာဆန်းစစ်ရာတွင် လက်ရှိမြေပုံများ၊ ဂြိုဟ်တုဓာတ်ပုံများ နှင့် မြေပြင်ကွင်းဆင်းလေ့လာခြင်းများ အသုံးပြု လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အဆိုပြုထားသော ဓါတ်အားခွဲရုံများအားလုံးသည် အစိုးရပိုင်မြေပေါ်တွင် တည်ရှိပါသည်။ ထပ်မံတိုးချဲ့လုပ်ဆောင်မှုများကိုလုပ်ဆောင်ရာတွင်အခြားမြေအသုံးပြုသူများကို ထပ်မံမထိခိုက်စေဘဲ လက်ရှိ ဓါတ်အားခွဲရုံများ၏ ယင်အတွင်းတွင်သာ ဆောင်ရွက်မည်ဖြစ်ပါသည်။

၁၁။ မြေမျက်နှာသွင်ပြင်အနေအထားနှင့် ဓါတ်အားလှိုင်းများတစ်လျှောက်ရှိ အဆောက်အအုံများအရ အကွာအဝေးကို လိုအပ်သလိုပြောင်းလဲမှုလုပ်သွားမည်ဖြစ်သကဲ့သို့ တာဝါတိုင်အရေအတွက်ကို အပြီးသတ် ဆုံးဖြတ်ရာတွင် အောက်ပါလုပ်ဆောင်မှုများမှတစ်ဆင့် မြေယာသိမ်းဆည်းရယူရန်လိုအပ်ချက်ကို လျော့ချနိုင်ရန် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါသည်။

(၁) လုပ်ဆောင်ချက်၊ တည်နေရာတို့နှင့်သင့်လျော်မှုရှိစေရန် တာဝါတိုင်အုတ်မြစ်များအတွက် အတိုင်းအတာကို အမျိုးမျိုးပြောင်းလဲအသုံးပြုမည်ဖြစ်ပါသည်။ သို့သော် အုတ်မြစ်လုံလောက်စွာခိုင်ခံ့စေရန် နှင့်မလိုအပ်သော မြေယာရယူသိမ်းဆည်းခြင်းကို ရှောင်ရှားနိုင်ရန် တာဝါတိုင်အတွက် ဧရိယာကို တွက်ချက်မည်ဖြစ်ပါသည်။

(၂) စင်္ကြံ၏ ပြင်ပတွင် ပစ္စည်းများသယ်ယူပို့ဆောင်ရန် နှင့် ယာယီချဉ်းကပ်ရန်အတွက် လမ်းအသစ်ဖောက်လုပ်ရန်လိုအပ်ချက်ကို ရှောင်ရှားနိုင်ရန် လက်ရှိလမ်းကိုအသုံးပြုမည်ဖြစ်ပါသည်။ လမ်းမရှိသောနေရာများတွင် ဆောက်လုပ်ရေးပစ္စည်းများကို လူအားဖြင့် သို့မဟုတ် တိရစ္ဆာန်များဖြင့် စင်္ကြံတစ်လျှောက် ဖြစ်နိုင်သမျှ သယ်ယူမည်ဖြစ်ပါသည်။ ချဉ်းကပ်လမ်းများလိုအပ်လာသည့်အခါတွင် ၎င်းတို့ကို REGDP ပါ ခံစားခွင့် ဇယားနှင့်အညီ ပေးလျော်မည်ဖြစ်ပါသည်။

(၃) ပုဂ္ဂလိကမြေကို ရယူခြင်းမရှိစေရန် အလုပ်သမားများနေထိုင်ရန်အိမ်များကို အများပြည်သူပိုင်မြေတွက် ဆောက်လုပ်ခြင်း သို့မဟုတ် ကန်ထရိုက်တာက စီစဉ်ပေးခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်။ အသုံးပြုမည့် အများပြည်သူပိုင်မြေသည် သုံးစွဲနေသူမရှိသည့် မြေလွတ်ဖြစ်ပါသည်။ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ရှိနေခဲ့သော မြေအသုံးပြုသူမည်သူကိုမဆို REGDP ပါ ခံစားခွင့် ဇယားနှင့်အညီ ပေးလျော်မည်ဖြစ်ပါသည်။

(၄) တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သည့်အဆင့်ကို လယ်ကွင်းများတွင် စိုက်ပျိုးခြင်းမရှိဘဲ မြေလပ်ဖြစ်နေသည့် ခြောက်သွေ့ရာသီနှင့် ချိန်ကိုက်လုပ်ဆောင်မည်ဖြစ်ပါသည်။ ယင်းသို့လုပ်ဆောင်ခြင်းဖြင့်မိုးရာသီတွင် စိုက်ပျိုးပြီး မြန်မာနိုင်ငံရှိ



လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအဓိကဝင်ငွေဖြစ်သည့်အဓိကရာသီသီးနှံ (စပါး) ကို ထိခိုက်ခြင်းအား ရှောင်ရှားနိုင်မည်ဖြစ်သည်။

၁၂။ အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်ဒီဇိုင်းပုံစံကို ပြင်ဆင်ရေးဆွဲရာတွင် DPTSC နှင့် ယင်း၏ ကန်ထရိုက်တာများသည် ဓါတ်အားလိုင်းသွယ်တန်းမူလမ်းကြောင်းကို ပြန်လည်စစ်ဆေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနများ (ဥပမာ- YCDC နှင့် ဆိပ်ကမ်းအာဏာပိုင်) နှင့် ပြည်နယ်/တိုင်းဒေသကြီး အာဏာပိုင်များတို့နှင့်ထပ်မံတိုင်ပင်ဆွေးနွေးသွားမည်ဖြစ်သည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုများအပေါ်ထိခိုက်မှုများကို ထပ်မံလျော့ချရန် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

၁.၄။ REGDP ၏ ရည်ရွယ်ချက်

၁၃။ ဤ REGDP ၏ ခြုံငုံသော ရည်ရွယ်ချက်မှာ ဓါတ်အားပို့လွှတ်ရေးအစိတ်အပိုင်းအတွက် ပြန်လည်နေရာချထားရေးနှင့် လျော်ကြေးပေးအပ်ရေး အစီအစဉ်ကို သတ်မှတ်ပြဌာန်းရန်နှင့် ထိခိုက်သောပုဂ္ဂိုလ် အရေအတွက်၊ ယင်းတို့၏ ထိခိုက်သွားသော ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုနှင့် ပိုင်ဆိုင်မှုများ အတိုင်းအတာကို တတ်နိုင်သမျှ နည်းပါးအောင်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ထိခိုက်ခံရသောသူများအနေဖြင့် ယင်းတို့ဆုံးရှုံးသွားမှုများအတွက် ပြန်လည်အစားထိုးနိုင်သောနှုန်းထားဖြင့် လျော်ကြေးရရှိရန်၊ ယင်းတို့၏ လူနေမှုအဆင့်အတန်းကို စီမံကိန်းမတိုင်မီအခြေအနေနှင့် နှိုင်းယှဉ်လျှင် ပိုမိုတိုးတက်ကောင်းမွန်လာခြင်းမရှိလျှင်သော်မှ နှိမ့်လျှော့အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်ပေးမည့် အစီအမံများ ရရှိစေရန် REGDP က သေချာစေမည်ဖြစ်သည်။ သို့မှသာ ထိခိုက်ခံရသူများသည် အနည်းဆုံးအနေဖြင့် စီမံကိန်းမရှိခဲ့လျှင် ၎င်းတို့အနေဖြင့် ရှိနေခဲ့မည့်အခြေအနေတွင် အဆင်ပြေပြေရှိနေစေမည်ဖြစ်သည်။

၁.၅။ စီမံကိန်းဆိုင်ရာဖော်ပြချက် နှင့် REGDP တွင် အချက်အလက်များထပ်မံဖြည့်စွက်ရန် အစီအမံအတွက် အခြေခံ

၁၄။ စီမံကိန်းဆိုင်ရာဖော်ပြချက်သည် ကနဦးဒီဇိုင်းပုံစံ နှင့် TL နှင့် ဆက်စပ်လုပ်ဆောင်ခဲ့သော ကွင်းဆင်းတိုင်းတာမှုများအပေါ် အခြေခံထားပါသည်။ ဂြိုဟ်တုဓါတ်ပုံများတွင် ယေဘုယျလမ်းကြောင်းသတ်မှတ်မှုအပေါ်အခြေခံကာ စီမံကိန်းဧရိယာ နှင့် ထိခိုက်ခံရသော ကျေးရွာများကို သတ်မှတ်ထားပါသည်။ ထိခိုက်ခံရဖွယ်ရှိသော အိမ်ထောင်စုများ၏ လူမှုစီးပွားအခြေအနေ စစ်တမ်းကောက်ယူမှုနှင့် ဆွေးနွေးတိုင်ပင်အကြံဉာဏ်ရယူပွဲများကို နမူနာရွေးချယ်ထားသော ကျေးရွာများတွင် ပြုလုပ်ခဲ့ပါသည်။ ထိခိုက်သွားသောမြေဧရိယာတွင် ပေါက်ရောက်နေသည့်အပင်များအားခန့်မှန်းခြင်းကို ဂြိုဟ်တုဓါတ်ပုံများ၊ မြေပြင်လေ့လာချက်များ၊ ဓါတ်အားခွဲစိတ်စစ်ဆေးမှုများ MOEE ခရိုင်ရုံးဝန်ထမ်းများတို့နှင့် တွေ့ဆုံမေးမြန်းခြင်းများအပေါ်အခြေခံ ပြုလုပ်ခဲ့ပါသည်။ ထိခိုက်သွားသော ပိုင်ဆိုင်မှုများကြောင့် ဆုံးရှုံးသွားဖွယ်ရာရှိသည့်ဝင်ငွေ နှင့် လျော်ကြေးကို ဈေးကွက်ပေါက်ဈေးအခြေခံကာ ခန့်မှန်းတွက်ချက်ရာတွင် စစ်တမ်းများမှ အချက်အလက်များ၊ တိုင်ပင်ဆွေးနွေးမှုများမှ ရလဒ်များကို အသုံးပြုခဲ့ပါသည်။ အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်ဒီဇိုင်းပုံစံပေါ်တွင် အခြေပြုပြီး REGDP ကို ထပ်မံမွမ်းမံသွားမည်ဖြစ်ပါသည်။



၂။ မြေယာရယူသိမ်းဆည်းခြင်းနှင့် ပြန်လည်နေရာချထားခြင်းအတိုင်းအတာ

၂.၁။ ထိခိုက်သွားသော မြေယာနှင့် သီးနှံများ

၁၅။ မြေယာရယူသိမ်းဆည်းရာနှင့် ပြန်လည်နေရာချထားရာတို့တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများလည်း ပါဝင်ပါလိမ့်မည်။ အလုံ-သီတာ (ကမ်းနားလမ်း) အပိုင်းတွင် ယာယီဈေးဆိုင်များတည်ရှိနေသော ၂၆ ဟက်တာဧရိယာပါဝင်သည် (ဇယား ၅)။ မော်လမြိုင်-ရေး-ထားဝယ် TL အပိုင်းတွင် ၄၀၅.၃ ဟက်တာသည် စပါးခင်းများဖြစ်ပြီး ၇၁၉ ဟက်တာမှာ ရာဘာစိုက်ခင်းများဖြစ်သည်။ အလုံ-သီတာ TL (ဒလ) အပိုင်းတွင် စပါးခင်း ဧရိယာ ၇၆.၃၆ ဟက်တာ ထိခိုက်မှုရှိမည်။ သို့သော် တာဝါတိုင်အခြေများတည်ဆောက်ရန်အတွက် လိုအပ်သော ၀.၀၇၅ ဟက်တာသာလျှင် အပြီးအပိုင်ထိခိုက်မှုဖြစ်သည်။

ဇယား ၅။ ထိခိုက်ခံရသောမြေယာများ၏ ခန့်မှန်းဧရိယာကို ပုဂ္ဂလိကပိုင်ဆိုင်မှုအမျိုးအစားအလိုက်ဖော်ပြခြင်း - ၂၀၁၇

မြေပေါ်ရှိ အပင်များ	ယာယီထိခိုက် (ဟက်တာ)	အပြီးအပိုင်ထိခိုက် (ဟက်တာ)	စုစုပေါင်း (ဟက်တာ)
အလုံ-သီတာ TL (ကမ်းနားလမ်း)			
မြို့ပြလမ်းရှိ ယာယီဈေးဆိုင်များရှိသည့် ဧရိယာ	၂၆.၀၀	၀	၂၆.၀
မော်လမြိုင်-ရေး-ထားဝယ် TL			
စပါး	၄၀၄.၉၅	၀.၃၅	၄၀၅.၃
ရာဘာပင်များ	၇၁၈.၃၈	၀.၆၂	၇၁၉.၀
စုစုပေါင်း	၁၁၂၃.၃၃	၀.၉၇	၁၁၂၄.၃
အလုံ-ဒလ-သီတာ TL (ဒလ)			
စပါး (TL စင်္ကြံ)	၇၆.၃၂	၀.၀၇၅	၇၆.၄

၂.၂။ ထိခိုက်သွားမည့် မြေယာများ ပိုင်ဆိုင်မှုအနေအထား

၁၆။ ထိခိုက်ခံရသောမြေအများစုတွင် မြေအသုံးပြုလက်မှတ်(LUC) ရှိကြပါသည် (ဇယား ၆)။ ၎င်းကို အခြေခံမူဦးသတ်မှတ်သည့် အချက်အလက်များကောက်ယူသည့် စစ်တမ်းရလဒ်မှတစ်ဆင့် ခန့်မှန်းတွက်ချက် ထားခြင်းဖြစ်သည်။ မော်လမြိုင်-ရေး-ထားဝယ် TL အပိုင်းတွင် ၁၁၂၄.၃၀ အနက် ၉၆၆.၉၀ တွင် LUC ရှိသည်။ အလုံ-သီတာ TL (ဒလ) အပိုင်းတွင် ၇၆.၃၅ ဟက်တာအနက် ၇၁.၄၂ ဟက်တာတွင် LUC ရှိကြသည်။ ကျန်နေရာများမှာ အလွတ်ရယူထားခြင်းဖြစ်သည်။



ဇယား ၆ ။ ၂၀၁၇ ခုနှစ် အောက်တိုဘာ လူမှု-စီးပွား စစ်တမ်းရလဒ်မှ ခန့်မှန်းတွက်ချက်ထားသော ထိခိုက်သော မြေယာများကို ပိုင်ဆိုင်မှုအလိုက်ဖော်ပြချက်

ပိုင်ဆိုင်မှုပုံစံ အမျိုးအစား	ထိခိုက်သောမြေ ဟက်တာ		
	ယာယီ	အပြီးအပိုင်	စုစုပေါင်း
မော်လမြိုင် - ရေး - ထားဝယ် TL			
LUC	၉၆၆.၀၆	၀.၈၃	၉၆၆.၉၀
အလွတ်ရယူထား	၁၅၇.၂၇	၀.၁၄	၁၅၇.၄၀
စုစုပေါင်း	၁၁၂၃.၃၃	၀.၉၇	၁၁၂၄.၃၀
အလုံ-သီတာ TL (ဒလ)			
LUC	၆၈.၆၅၈	၀.၀၆	၇၁.၇၂
အလွတ်ရယူထား	၇.၆၃	၀.၀၁	၇.၆၄
စုစုပေါင်း	၇၆.၂၂	၀.၀၇	၇၆.၃၆



၂.၃။ ထိခိုက်ခံရသော အိမ်ထောင်စုများ

၁၇။ အိမ်ထောင်စု ဧရာသည် အပြီးအပိုင် ရွှေ့ပြောင်းရမည်ဖြစ်ပါသည်။ ၎င်းတို့သည် ရေး နှင့် ထားဝယ် ဓါတ်အားခွဲရုံများအတွက် အဆိုပြုထားသောနေရာတွင်တည်ရှိနေကြပါသည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် အမှန်တကယ်ထိခိုက်မည့် အိမ်ထောင်စုအရေအတွက်ကို ဆုံးဖြတ်ရာတွင် လမ်းကြောင်းတစ်လျှောက်ရှိဆိုင်အရေအတွက်ကို ရေတွက်ခြင်းဖြင့် လုပ်ဆောင်ခဲ့ပါသည်။ အကယ်၍ ဆိုင်တစ်ဆိုင်လျှင် အိမ်ထောင်စုတစ်စုဆိုပါက ၎င်း TL သည် အိမ်ထောင်စုပေါင်း ၂၉၀ ကို ထိခိုက်ပါမည်။ သို့သော် ၎င်း ယာယီဈေးဆိုင်များ၏ အရေအတွက်သည် တစ်နေ့နှင့် တစ်နေ့ ၊ တစ်ချိန်နှင့် တစ်ချိန် မတူညီဘဲ ပြောင်းလဲလျက်ရှိသဖြင့် အရေအတွက်အတိအကျကိုမူ မသိရှိနိုင်ပါ။

၁၈။ မြေပြင်ပေါ်ရှိလမ်းကြောင်းအပြီးသတ်မှတ်ခြင်း၊ တာဝါတိုင်တည်နေရာများကို မှတ်သားခြင်း နှင့် TL စင်္ကြံ အတွင်းရှိ ပုဂ္ဂလိကမြေနှင့် ယင်းတို့၏ ပိုင်ရှင်များ၊ အသုံးပြုသူများကို သိရှိမှတ်သားခြင်း မပြီးစီးမချင်း အခြား TL ၂ ခုကြောင့် ထိခိုက်မှုရှိမည့် အိမ်ထောင်စုအရေအတွက်ကို ဆုံးဖြတ်နိုင်မည်မဟုတ်ပါ။ မော်လမြိုင်-ရေး-ထားဝယ် TL နှင့် အလုံ-သီတာ TL (ဒလ) တို့အတွက် ထိခိုက်သောအိမ်ထောင်စုအရေအတွက်ခန့်မှန်းသိရှိနိုင်ရန် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ အခြားစီမံကိန်းတစ်ခုဖြစ်သော အိန္ဒာ-ကော့ကရိတ်လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း^၂၏ REGDP အပေါ်အခြေခံကာ ခန့်မှန်းတွက်ချက်မှုပြုခဲ့သည်။

၁၉။ ၆၇ ကီလိုမီတာ ရှည်လျားသောလမ်းသည် ကျေးရွာ ၃၀ ရှိ အိမ်ထောင်စုပေါင်း ၁၁၄ စုကို ထိခိုက်ခဲ့သည် (အကျဉ်းချုပ် စာပိုဒ် ၁ နှင့်ပင်မ အစီရင်ခံစာ စာပိုဒ် ၁၇ နှင့် ၁၈)။ တစ်ကီလိုမီတာလျှင် အိမ်ထောင်စု ၁.၇ ကို ထိခိုက်မှုရှိသည်။ ဤလမ်းစီမံကိန်း နှင့် TL ၂ ခုသည် ဆင်တူသော ကျေးလက်ဒေသတွင် တည်ရှိသဖြင့် ထိခိုက်ခံရသောအိမ်ထောင်စုအရေအတွက်သည်လည်း မတိမ်းမယိမ်းဖြစ်မည်ဟု ယူဆနိုင်သည်။ ကရင်ပြည်နယ်တွင် တစ်စတုရန်းကီလိုမီတာလျှင် လူ ၅၂ ဦးနေထိုင်သည် (တစ်ဟက်တာလျှင် ၀.၅ ဦး)။ တနင်္သာရီတိုင်းဒေသကြီးတွင် တစ်စတုရန်းကီလိုမီတာလျှင် လူ ၃၂ ဦးအောက်သာရှိသည် (တစ်ဟက်တာလျှင် ၀.၃ ဦး) (ဇယား ၇)။ မွန်ပြည်နယ်သည် လူဦးရေပိုထူထပ်ပြီး တစ်စတုရန်းကီလိုမီတာလျှင် လူဦးရေ ၁၆၇ ဦး (တစ်ဟက်တာလျှင် ၁.၇) ရှိသည်။ သို့သော် မော်လမြိုင်နှင့် အနီးတဝိုက်၊ ရန်ကုန်သို့သွားရာလမ်းကြောင်းတစ်လျှောက်တွင်သာ လူဦးရေထူထပ်သိပ်သည်းမှုရှိသည်။ ဒလသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်တစ်ခုဖြစ်သော်လည်း TL သည် လယ်ကွင်းများအတွင်းတွင်သာတည်ရှိသည်။

၂၀။ မွန်ပြည်နယ်ရှိ တစ်ဟက်တာလျှင်နေထိုင်သည့်လူဦးရေကို အသုံးပြုပြီးတွက်ချက်လျှင် ၁၁၂၄.၃ ဟက်တာရှိသော ပုဂ္ဂလိကပိုင်ဆိုင်မှုများရှိသောစင်္ကြံတွင် TL ကြောင့်ထိခိုက်သူအိမ်ထောင်စုပေါင်း ၃၈၂ စု ရှိပါမည် (တစ်ဟက်တာလျှင် ၁.၇ ဦး x ၁၁၂၄ ဟက်တာ = ၁၉၁၀ ဦး / ပျမ်းမျှအိမ်ထောင်စုဝင် ၅ ဦး)။ အိန္ဒာ- ကော့ကရိတ်လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းရှိ တစ်ကီလိုမီတာလျှင် အိမ်ထောင်စု ၁.၇ ဟူသည့်အရေအတွက်ကို အသုံးပြုတွက်ချက်လျှင် မွန်ပြည်နယ်၏ လူဦးရေထူထပ်မှုဖြင့်တွက်ချက်သည်ထက် ပိုမိုမြင့်မားသော အရေအတွက်ဖြစ်သည့် ထိခိုက်ခံအိမ်ထောင်စု (၄၁၇) ရရှိမည်ဖြစ်ပါသည်။ အလုံ-သီတာ TL (ဒလ) ရှိ ထိခိုက်ခံအိမ်ထောင်စုအရေအတွက်မှာ တစ်ကီလိုမီတာလျှင် ၁.၇ နှုန်းဖြင့်တွက်ချက်လျှင် ၂၈ စု ရှိပါမည် (ဇယား ၈)။

^၂ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ၂၀၁၅။ REGDP။ မြန်မာ - မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံ စီမံကိန်း။ ADB တံသို့ တင်ပြခဲ့သည့် အစီရင်ခံစာ၊ ဇွန်လ။



ဇယား ၇ - မော်လမြိုင်-ရေး-ထားဝယ် TL ဖြတ်သန်းသွားသော မြန်မာနိုင်ငံရှိ ပြည်နယ်များ/တိုင်းဒေသကြီးများ၏ လူဦးရေသိပ်သည်းမှု

ပြည်နယ်/တိုင်းဒေသကြီး	တစ်စတုရန်းကီလိုမီတာရှိ လူဦးရေ	တစ်ဟက်တာရှိ လူဦးရေ
မွန်	၁၆၇	၁.၇
တနင်္သာရီ	၃၂	၀.၃
နိုင်ငံအဆင့် ပျမ်းမျှ	၇၆	၀.၇
အကိုးအကား - ပြည်သူ့အင်အားဦးစီးဌာန။ ပြည်ထောင်စုအစီရင်ခံစာ - ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂)		

၂၁။ အိန္ဒိယ-ကော့ကရိတ်လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းရှိ ထိခိုက်ခံရသော အိမ်ထောင်စုများအရေအတွက်ကို အသုံးပြုကာ TL ကြောင့်ထိခိုက်ခံရသော အိမ်ထောင်စုများကို ခန့်မှန်းတွက်ချက်ရာတွင် အမြင့်ဆုံးဖြစ်နိုင်ခြေ အရေအတွက်များကို ရရှိပါသည်။ အကြောင်းမှာ မော်လမြိုင်-ရေး-ထားဝယ် TL တလျှောက်ရှိ ကျေးလက်ဒေသများနှင့် စပါးခင်းများသာ အများစုဖြစ်သည့် အလုံ-သီတာ TL (ဒလ) တလျှောက်တို့နှင့် ယှဉ်လျင် မော်တော်ကားလမ်းတစ်ဖက်တစ်ချက်ရှိနေရာများတွင် အများအားဖြင့် လူဦးရေပိုမိုထူထပ်သောကြောင့်ဖြစ်သည်။ စီမံကိန်းကို ကြိုတင်ပြင်ဆင်ခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းပြုရာတွင် ပိုမိုမြင့်မားသောခန့်မှန်းအရေအတွက်ကို အသုံးပြုထားခြင်းသည် လုပ်ရိုးလုပ်စဉ်ဖြစ်ကာ ပိုမိုစိတ်ချရသောတွက်ချက်မှုဖြစ်စေသည်။

ဇယား ၈။ အဆိုပြုထားသော TL စင်္ကြံရှိ ထိခိုက်ခံအိမ်ထောင်စုအရေအတွက် - ၂၀၁၇ အောက်တိုဘာ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး-ထားဝယ် TL	အလုံ-သီတာ (ဒလ)
အလျား (ကီလိုမီတာ)	၈.၂	၂၈၉.၀	၁၆.၆
ပုဂ္ဂလိကအသုံးပြုအဆောက်အအုံ သို့မဟုတ် စိုက်ပျိုးမြေအတွင်းရှိ ဓါတ်အားလှိုင်းအရည် (ကီလိုမီတာဖြင့်)	၅.၇	၂၄၅.၀	၁၆.၆
တစ်ကီလိုမီတာရှိ အိမ်ထောင်စုအရေအတွက် ခန့်မှန်း	၅၀.၉ ^၁	၁.၇ ^၂	၁.၇
ထိခိုက်ခံအိမ်ထောင်စုအရေအတွက် ခန့်မှန်း	၂၉၀ ^၁	၄၁၇	၂၈
ဓါတ်အားခွဲများကြောင့် ထိခိုက်သည့် အိမ်ထောင်စုအရေအတွက်	၀	၉	၀



၂.၄။ ထိခိုက်မှုများ၏ အတိုင်းအတာ

၂၂။ အိမ်ထောင်စု ၉၈၁၃၂ ငှက်တို့၏ အိမ်များဆုံးရှုံးလိမ့်မည်။ အခြား ထိခိုက်ခံအိမ်ထောင်စုများသည် ယင်းတို့ပိုင်ဆိုင်သော မြေယာ၏ ၁၀% အထက် သို့မဟုတ် ယင်းတို့ ဝင်ငွေ၏ ၁၀% အထက်ဆုံးရှုံးမည်မဟုတ်ပါ။ ထိခိုက်ခံအိမ်ထောင်စုများမှ အသေးဆုံးစိုက်ပျိုးမြေအကျယ်အဝန်းနှင့်တာဝါတိုင်တစ်ခုအတွက် ဆုံးရှုံးသောမြေအဖြစ် ၁၆ စတုရန်းမီတာတို့ကို ထားရှိတွက်ချက်လျှင် အများဆုံးမှာ ၀.၁% သာဖြစ်ပါမည် (ဇယား ၉)။ ယင်းဧရိယာပမာဏကြောင့် စိုက်ပျိုးရေးမှ ဆုံးရှုံးနိုင်မှုပမာဏသည် အနည်းဆုံး အိမ်ထောင်စုဝင်ငွေ၏ ၁% အောက်သာဖြစ်ပါမည် (ဇယား ၁၀)။ ၎င်း ရာခိုင်နှုန်းများကို ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာတွင် ကောက်ယူခဲ့သော အိမ်ထောင်စုစစ်တမ်းများ၏ ရလဒ်အပေါ်အခြေခံကာ တွက်ချက်ထားခြင်းဖြစ်ပါသည်။

၂၃။ အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် ယာယီဈေးဆိုင်ပိုင်ရှင်များသည် ဝင်ငွေဆုံးရှုံးမည်မဟုတ်ပါ။ ကမ်းနားလမ်းရှိ ၎င်းတို့၏ လက်ရှိနေရာနှင့်အတူညီဆုံးဖြစ်သည့် အခြားနေရာတစ်ခုသို့ ၎င်းတို့ကို ရွှေ့ပြောင်းပေးမည်ဖြစ်သည်။ အကယ်၍ လူ ၂၀၀ ဦးသည် ဝင်ငွေဖန်တီးပေးသည့် ၎င်းတို့ပိုင်ဆိုင်မှုများ၏ အနည်းဆုံး ၁၀% ဆုံးရှုံးခဲ့လျှင် စီမံကိန်း၏ ထိခိုက်မှုသည် သိသာများပြားမှုရှိသည်ဟု သတ်မှတ်ပါသည်။^၃

ဇယား ၉ - အပြီးအပိုင်ဆုံးရှုံးသွားသော စိုက်ပျိုးမြေကို အနည်းဆုံးမြေပိုင်ဆိုင်မှု၏ ရာခိုင်နှုန်းအဖြစ်ဖော်ပြခြင်း - ၂၀၁၇ အောက်တိုဘာ

TL	အနည်းဆုံး မြေပိုင်ဆိုင်မှု (ဟက်တာ)	တာဝါတိုင်တစ်ခု၏ မြေထောက်လေးခုအတွက် လိုအပ်သော ဧရိယာ၏ ရာခိုင်နှုန်း
အလုံ-သီတာ TL (ကမ်းနားလမ်း)	သီးနှံစိုက်ပျိုးမြေမရှိပါ	ဆီလျော်မှုမရှိပါ
မော်လမြိုင်-ရေး-ထားဝယ် TL	၂.၇	၀.၀၆ %
အလုံ-သီတာ TL (ဒလ)	အချက်အလက်မရှိပါ	အချက်အလက်မရှိပါ

ဇယား ၁၀ - အနည်းဆုံးနှစ်စဉ် မိသားစုဝင်ငွေကို အခြေခံကာ ၁၆ စတုရန်းမီတာရှိမြေအတွက် ဆုံးရှုံးသောဝင်ငွေပမာဏနှင့် ရာခိုင်နှုန်းဖော်ပြချက် - ၂၀၁၇ ခုနှစ် အောက်တိုဘာ

သီးနှံ	၁၆ စတုရန်းမီတာမှ တစ်နှစ်ဝင်ငွေ	တစ်နှစ်လျှင် အနည်းဆုံးနှစ်စဉ်ဝင်ငွေဖြစ်သည့် ၆၀၀၀၀၀ ၏ ရာခိုင်နှုန်း
စပါး	၉၃၃ ကျပ်	၀.၁၅%
ရာဘာ	၉၈၇ ကျပ်	၀.၁၆%
နှမ်း	၈၇၈ ကျပ်	၀.၁၅%

^၃ ADB၊ ၂၀၁၃၊ လုပ်ငန်းလည်ပတ်မှု လက်စွဲ။ ဘဏ်မူဝါဒများ၊ OM အခန်း F1BP၊ အောက်တိုဘာ၊ အပိုဒ် ၉။



၂.၅။ ထိခိုက်လွယ်သော အုပ်စုများ

၂၄။ ဆင်းရဲနွမ်းပါးမှုသတ်မှတ်မျဉ်းအောက်တွင် အောက်ရှိနေသောသူများ၊ မြေယာမဲ့များ၊ အသက်အရွယ်အိုမင်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ထိခိုက်လွယ်သောသူများဟု ADB က သတ်မှတ်ပါသည်။ (SPS SR2)။ အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများသည် စုစုပေါင်းအိမ်ထောင်စုများ၏ ၂၃% ရှိပါသည်။ ၎င်းကို လူမှု-စီးပွားစစ်တမ်းရလဒ်ကို အသုံးပြုစနစ်မှန်းထားခြင်းဖြစ်ပါသည်။ ယခု TL ရှိ အိမ်ထောင်စုများတွင် မသန်စွမ်းသောသူ ၄% နှင့် တစ်နေ့လျှင်ဝင်ငွေ ၂ ဒေါ်လာအောက်သာရရှိသူ ၂% လည်းပါရှိပါသည်။ မော်လမြိုင်-ရေး-ထားဝယ် TL တွင် အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများသည် စုစုပေါင်းအိမ်ထောင်စုများ၏ ၉% ရှိပါသည်။ မသန်စွမ်းသောသူမှာ ၂% နှင့် တစ်နေ့လျှင်ဝင်ငွေ ၂ ဒေါ်လာအောက်သာရရှိသူမှာ ၈% ဖြစ်ပါသည်။ အလုံ-သီတာ TL (ဒလ) တွင် အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများမှာ ၂၈%၊ မသန်စွမ်းသောသူမှာ ၄% နှင့် တစ်နေ့လျှင်ဝင်ငွေ ၂ ဒေါ်လာအောက်သာရရှိသူမှာ ၁၂% ဖြစ်ပါသည်။

၂.၆ ။ အခြားထိခိုက်ခံရသော ပိုင်ဆိုင်မှုများ

၂၅။ စီမံကိန်းကြောင့် အခိုင်အမာဆောက်လုပ်ထားသောအဆောက်အအုံ ၉ ခု ထိခိုက်ပါသည်။ အဆောက်အအုံ ၈ ခုကို ပေါ့ပါးသော အိမ်ဆောက်ပစ္စည်းများဖြစ်သည့် (သစ်၊ ဝါး၊ မြက်) တို့ဖြင့် ဆောက်လုပ်ထားပါသည်။ အဆောက်အအုံတစ်ခုကို အုတ်ဖြင့်ဆောက်လုပ်ထားပါသည်။ ရေးခတ်အားခွဲရုံအတွက် အဆိုပြုထားသောဧရိယာတွင် အဆောက်အအုံ ၄ လုံးရှိပြီး ထားဝယ်ခတ်အားခွဲရုံအတွက်အဆိုပြုထားသောဧရိယာတွင် အဆောက်အအုံ ၅ လုံးရှိပါသည်။



၃။ လူမှုစီးပွားအခြေအနေ

၃.၁။ စစ်တမ်းကောက်ယူသည့်နည်းစနစ်

၂၆။ ထိခိုက်ခံအိမ်ထောင်စုများကို စစ်တမ်းကောက်ယူရာတွင် TL လမ်းကြောင်း ၃ ခုတလျောက်ပြုလုပ်ခဲ့ပါသည်။ ထိခိုက်ခံအိမ်ထောင်စုများ၏ ခန့်မှန်းအရေအတွက်အပေါ်အခြေခံထားသော TL တစ်ခုချင်း အတွက် စစ်တမ်းကောက်ယူမည့်အိမ်ထောင်စုအရေအတွက် (sample size) မှာ အောက်ပါအတိုင်းဖြစ်သည် - အလုံ-သီတာ TL (ကမ်းနားလမ်း) (၅၇)၊ မော်လမြိုင်-ရေး-ထားဝယ် TL (၉၁)၊ အလုံ-သီတာ TL (ဒလ) (၂၅) (ဇယား ၁၁)။ စုစုပေါင်း စစ်တမ်းကောက်ယူမည့်အိမ်ထောင်စုအရေအတွက် (sample size) မှာ ၁၇၃ ဖြစ်ပါသည်။ ၎င်းအရေအတွက် (sample size) သည် ထိခိုက်ခံအိမ်ထောင်စုခန့်မှန်းအရေအတွက်၏ ၂၄% ဖြစ်ပါသည်။^၄

ဇယား ၁၁ - ထိခိုက်ခံအိမ်ထောင်စုများခန့်မှန်းအရေအတွက် နှင့်စစ်တမ်းကောက်ယူမည့်အိမ်ထောင်စုအရေအတွက် ။ ၂၀၁၇ ခုနှစ် အောက်တိုဘာ

TL	ထိခိုက်ခံအိမ်ထောင်စုများ ခန့်မှန်းအရေအတွက်	စစ်တမ်းကောက်ယူမည့် အိမ်ထောင်စု အရေအတွက်	နမူနာကို စုစုပေါင်း၏ ရာခိုင်နှုန်းအဖြစ်ဖော်ပြခြင်း
အလုံ-သီတာ (ကမ်းနားလမ်း)	၂၉၀	၅၇	၂၀%
မော်လမြိုင်-ရေး-ထားဝယ်	၄၁၇	၉၁	၂၂%
အလုံ-သီတာ (ဒလ)	၂၈	၂၅	၈၉%
စုစုပေါင်း	၇၃၅	၁၇၃	၂၄%

၂၇။ အလုံ-သီတာ (ကမ်းနားလမ်း) အပိုင်းရှိ စစ်တမ်းကောက်ယူမည့် အိမ်ထောင်စုများသည် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်နှစ်ခု (အလုံ နှင့် ဗိုလ်တစ်ထောင်) တွင် တည်ရှိကာ ဒလ ဓါတ်အားလှိုင်းအပိုင်းတွင် စစ်တမ်းကောက်ယူမည့်အိမ်ထောင်စုများသည် ဒလမြို့နယ်တွင် တည်ရှိပါသည် (ဇယား ၁၂)။ မော်လမြိုင်-ရေး-ထားဝယ် TL အပိုင်းအတွက် စစ်တမ်းကောက်ယူမည့် အိမ်ထောင်စုများသည် ကျေးရွာ ၄ ရွာတွင် တည်ရှိပါသည်။ ရွေးချယ်ထားသောအိမ်ထောင်စုများကို လေ့ကျင့်ပေးထားသော စစ်တမ်းကောက်ယူသူများက မေးမြန်းရာတွင် အသုံးပြုမည့် စာမျက်နှာ ၅ မျက်နှာပါ မေးခွန်းလွှာကို နောက်ဆက်တွဲ ၁ တွင် ဖော်ပြထားပါသည်။

၃.၂။ ဓါတ်အားပို့လွှတ်သည့်လှိုင်းများဖြတ်သန်းသွားသည့် မြို့နယ်များရှိ လူဦးရေ ပမာဏ နှင့် လူဦးရေတိုးတက်မှုအခြေအနေ

၂၈။ အလုံ-သီတာ TL (ကမ်းနားလမ်း) ဖြတ်သန်းသွားသည့် မြို့နယ် ၄ ခုတွင် စုစုပေါင်းလူဦးရေ ၁၇၄၉၀ ရှိပါသည် (ဇယား ၁၃)။ လူဦးရေအများဆုံးရှိသည့် TL မှာ မော်လမြိုင်-ရေး-ထားဝယ် ဖြစ်ပြီး ၎င်း၏

^၄ ADB မိမိဆန္ဒအလျောက်မဟုတ်ဘဲ ရွှေ့ပြောင်းနေရသူထားခြင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ - အစီအစဉ်ရေးဆွဲခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အလေ့အထကောင်းများ ရင်းမြစ်စာအုပ် (၂၀၁၂) တွင် sample size ဆိုသည်မှာ စီမံကိန်းကြောင့် ဖယ်ရှားခြင်းခံရမည့် ခန့်မှန်းလူအရေအတွက်၏ အနည်းဆုံး ၂၀% ဟု ဖော်ပြထားသည် (အပိုဒ် ၃၁ နှင့် ၄၈)။



လမ်းကြောင်းတစ်လျှောက်ရှိ မြို့နယ်များတွင် လူဦးရေ ၁၀၂၉၅၁၉ ဦးရှိသည်။ ဒလမြို့နယ်တွင် လူဦးရေ ၁၇၂၈၅၇ ဦး ရှိသည်။

ဇယား ၁၂ - မြို့နယ်များ နှင့် ကျေးရွာများတွင် စစ်တမ်းကောက်ယူမည့်အိမ်ထောင်စုများ ပျံ့နှံ့တည်ရှိပုံ - ၂၀၁၇ အောက်တိုဘာ

TL, ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်	ကျေးရွာ	စစ်တမ်းကောက်ယူမည့် အိမ်ထောင်စု အရေအတွက်	ပေါင်း
က၊ အလုံ-သီတာ TL (ကမ်းနားလမ်း)			
ရန်ကုန်တိုင်းဒေသကြီး			
အလုံ	ဆီလျော်မှုမရှိပါ	၂၇	
ဗိုလ်တစ်ထောင်	ဆီလျော်မှုမရှိပါ	၃၀	
စစ်တမ်းကောက်ယူမည့်အိမ်ထောင်စု စုစုပေါင်း			၅၇
ခ၊ မော်လမြိုင်-ရေး-ထားဝယ် TL			
မွန်ပြည်နယ်			
မုဒုံ	တော်ကူး	၁၆	
ရေး	အဘော်	၂၆	
သံဖြူဇရပ်	ဝါခရု	၁၂	
တနင်္သာရီတိုင်းဒေသကြီး			
ကလိန်အောင်	ကလိန်အောင်	၃၇	
စစ်တမ်းကောက်ယူမည့်အိမ်ထောင်စု စုစုပေါင်း			၉၁
ဂ၊ အလုံ-သီတာ TL (ဒလ)			
ရန်ကုန်တိုင်းဒေသကြီး			
ဒလ	ဆီလျော်မှုမရှိပါ	၂၅	၂၅
စုစုပေါင်း			၁၇၃

၂၉။ အလုံ-သီတာ TL (ကမ်းနားလမ်း) ဖြတ်သန်းသွားသော မြို့နယ်များရှိ လူဦးရေတိုးနှုန်းမှာ ၁၉၈၃ နှင့် ၂၀၁၄ သန်းခေါင်စာရင်းအရ အနုတ် ၀.၁ ဖြစ်ပါသည်။ ၎င်းမြို့နယ်များသည် ရန်ကုန်၏ ရှေးကျသောအပိုင်းတွင်တည်ရှိပါသည်။ ၎င်းကာလအတွင်း တစ်နိုင်ငံလုံးလူဦးရေတိုးနှုန်းမှာ ၁.၂ ရာခိုင်နှုန်းဖြစ်ပါသည်။ သို့သော် ဒလတွင် ၃.၈% သို့မဟုတ် တစ်နိုင်ငံလုံးလူဦးရေတိုးနှုန်း၏ ၃ ဆကျော်ရှိသည်။ ယင်း မြို့နယ်သည် သိသိသာသာပင် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်မှုအတွက် ချဲ့ထွင်ရာနယ်မြေ ဖြစ်သည်။ မော်လမြိုင်-ရေး-ထားဝယ် TL အပိုင်းရှိ မြို့နယ်များတွင် လူဦးရေတိုးနှုန်း ၀.၃% ရှိပြီး ပျမ်းမျှလူဦးရေတိုးနှုန်းအောက် လျော့နည်းနေသည်။



၃.၃။ ထိခိုက်သော အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များ

၃.၀။ ကျေးလက်ဒေသများရှိ TL ဖြတ်သန်းသွားရာ ရွာများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း TL ဖြတ်သန်းသွားရာမြို့နယ်များထက် ပျမ်းမျှအိမ်ထောင်စုဝင် အရေအတွက် ပိုမိုများပြားသည်။ မော်လမြိုင်-ရေးထားဝယ် TL ရှိ ကျေးရွာများ၏ ပျမ်းမျှအိမ်ထောင်စုဝင်အရေအတွက်မှာ ၅.၃ ဦးဖြစ်သည် (ဇယား ၁၄)။ အလုံ-သီတာ TL (ကမ်းနားလမ်း) ဖြတ်သန်းသွားသော ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်နှစ်ခုတွင်မူ ၄.၃ ဦးဖြစ်သည်။ ဒလတွင် ပျမ်းမျှအိမ်ထောင်စုဝင်အရေအတွက်မှာ ၄.၄ ဦးဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျမ်းမျှအိမ်ထောင်စုဝင်အရေအတွက်မှာ ၄.၄ ဦးဖြစ်သည်။^၆

ဇယား ၁၃ - ဓါတ်အားပို့လွှတ်သည့်လှိုင်းများဖြတ်သန်းသွားသည့် ခရိုင်များရှိ လူဦးရေ ပမာဏ နှင့် လူဦးရေတိုးတက်မှု နှင့် လူဦးရေ သိပ်သည်းမှုအခြေအနေ

TL, ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်	၁၉၈၃ လူဦးရေ	၂၀၁၄ လူဦးရေ	နှစ်စဉ်တိုးနှုန်း
အလုံ-သီတာ TL (ကမ်းနားလမ်း)			
ရန်ကုန်တိုင်းဒေသကြီး			
အလုံ	၅၁၈၄၉	၅၅၄၈၂	၀.၂
လမ်းမတော်	၄၁၆၆၃	၄၇၁၆၀	၀.၄
ကျောက်တံတား	၃၇၆၃၄	၂၉၈၅၃	(၀.၇)
ဗိုလ်တစ်ထောင်	၄၉၁၆၈	၄၀၉၉၅	(၀.၆)
ပေါင်း	၁၈၀၃၁၄	၁၇၃၄၉၀	(၀.၁)
မော်လမြိုင်-ရေးထားဝယ် TL			
မွန်ပြည်နယ်			
မော်လမြိုင်	၂၅၉၉၉၀	၂၈၉၃၉၈	၀.၃
မုဒုံ	၁၉၀၅၂၃	၁၉၀၇၃၇	၀.၀
သံဖြူဇရပ်	၁၂၂၅၁၄	၁၇၀၅၃၆	၁.၀
ရေး	၁၆၀၃၁၆	၁၅၂၄၈၅	(၀.၂)
ပေါင်း	၇၃၃၃၄၃	၈၀၃၁၄၆	၀.၃
တနင်္သာရီတိုင်းဒေသကြီး			
ရေဖြူ	၈၇၄၅၅	၁၀၀၇၆၈	၀.၅
ထားဝယ်	၁၁၉၆၁၂	၁၂၅၆၀၅	၀.၂
ပေါင်း	၂၀၇၀၆၇	၂၂၆၃၇၃	၀.၃
အလုံ-သီတာ (ဒလ)			
ရန်ကုန်တိုင်းဒေသကြီး			
ဒလ	၅၄၁၆၇	၁၇၂၈၅၇	၃.၈
အကိုးအကား - ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စုအစီရင်ခံစာ၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ			



TL, ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်	၁၉၈၃ လူဦးရေ	၂၀၁၄ လူဦးရေ	နှစ်စဉ်တိုးနှုန်း
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၂)၊ အတွဲ ၃-စ (တနင်္သာရီ တိုင်းဒေသကြီး)၊ အတွဲ ၃-ဇ (မကွေးတိုင်းဒေသကြီး)၊ အတွဲ ၃-ည (မွန်ပြည်နယ်)၊ အတွဲ ၃-ဌ (ရန်ကုန်တိုင်းဒေသကြီး)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ၁၉၈၇၊ ၁၉၈၃ သန်းခေါင်စာရင်း၊ မကွေးတိုင်း (ဖေဖော်ဝါရီ)၊ မွန်ပြည်နယ် (ဩဂုတ်)၊ ရန်ကုန်တိုင်း (နိုဝင်ဘာ) နှင့် တနင်္သာရီ (ဇူလိုင်)။			

ဇယား ၁၄ - ထိခိုက်ခံရသော အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များ ရွေးချယ်ဖော်ပြချက်။ ၂၀၁၇ အောက်တိုဘာလ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ် TL	အလုံ-သီတာ (ဒလ)
ပျမ်းမျှအိမ်ထောင်စုအရွယ်အစား	၄.၃	၅.၃	၄.၄
ကျား/မ ရာခိုင်နှုန်း			
ကျား	၅၀%	၄၅%	၄၇%
မ	၅၀%	၅၅%	၅၃%
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀%
အမျိုးသား ၁၀၀ လျင်ရှိသော အမျိုးသမီးဦးရေ	၁၀၀	၁၂၂	၁၁၂
ကိုးကွယ်သောဘာသာ (%)			
ဗုဒ္ဓဘာသာ	၉၇%	၁၀၀%	၁၀၀%
ခရစ်ယာန်	၃%	၀	၀
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀%
မသန်စွမ်းသူပါဝင်သော အိမ်ထောင်စုအရေအတွက်	၂	၂	၁
အကိုးအကား - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်း			

၃၁။ ကျား/မ အချိုးအစားတွင် မြို့ပြနှင့် ကျေးလက် ကွာခြားပုံကိုလည်းတွေ့မြင်နိုင်သည်။ မော်လမြိုင်-ရေး-ထားဝယ် TL တစ်လျှောက်ရှိ ကျေးရွာများတွင် လူဦးရေ၏ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ မော်လမြိုင်-ရေး-ထားဝယ် TL တစ်လျှောက်တွင် အမျိုးသား ၁၀၀ လျင် အမျိုးသမီး ၁၂၂ ဦးရှိသည်။ ယင်းအချိုးအစားသည် တစ်နိုင်ငံလုံးရှိ အချိုးအစားဖြစ်သည့် အမျိုးသား ၁၀၀ လျင် အမျိုးသမီး ၁၀၇ ဦးနှင့် လိုက်လျောညီထွေဖြစ်သည်။ သို့သော် TL ဖြတ်သန်းသွားသည့် ရန်ကုန်မှ မြို့နယ်နှစ်ခုတွင် ကျား/မ အချိုးသည် ညီမျှနေသည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) ရှိ မြို့နယ်များတွင် အမျိုးသားနှင့် အမျိုးသမီး အရေအတွက်တူညီသည်။ ဒလ လမ်းကြောင်းတွင်မူ အမျိုးသမီးများက အမျိုးသားများထက် အရေအတွက်ပိုများသော်လည်း (အမျိုးသား ၁၀၀ လျင် အမျိုးသမီး ၁၁၂) မော်လမြိုင်-ရေး-ထားဝယ် TL လမ်းကြောင်းရှိ ကျေးရွာများလောက် မများချေ။



၃၂။ မော်လမြိုင်-ရေး-ထားဝယ် TL နှင့် အလုံ-သီတာ TL တို့ဖြတ်သန်းရာ ကျေးရွာများရှိ လူများတွင် ဗုဒ္ဓဘာသာဝင် ၁၀၀% ဖြစ်ပါသည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) ဖြတ်သန်းသွားသော မြို့နယ် ၂ ခုတွင်မူ ခရစ်ယာန်ဘာသာဝင် ၃% ပါဝင်ပါသည်။ TL အားလုံးတွင် မသန်စွမ်းသူရှိသော အိမ်ထောင်စုများပါဝင်ပါသည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) နှင့် မော်လမြိုင်-ရေး-ထားဝယ် TL အသီးသီးတို့တွင် ၎င်းကဲ့သို့သော အိမ်ထောင်စု ၂ စုစီ ပါရှိပါသည်။ ဒလ လမ်းကြောင်းတွင် မသန်စွမ်းသူပါဝင်သော အိမ်ထောင်စုတစ်စု ပါရှိပါသည်။

၃.၄။ အိမ်ထောင်စုဝင်များ၏ ပညာရေး

၃၃။ TL များတစ်လျှောက် ထိခိုက်ခံရသော အိမ်ထောင်စုဝင်များအနက် ၁၁ % (အသက် ၆ နှစ်နှင့် အထက်) သည် ကျောင်းမနေဖူးကြကြောင်း တွေ့ရပါသည်။ (ဇယား ၁၅) ။ အမျိုးသားများနှင့် အမျိုးသမီးများအကြားတွင် အမျိုးသမီးများက ၁ ရာခိုင်နှုန်းခန့် အခြေအနေသာလွန်ကြောင်းတွေ့ရပါသည်။ လူဦးရေ သုံးပုံတစ်ပုံခန့်သည် အနည်းဆုံး မူလတန်းပညာရေးတစ်နှစ်ခန့် သင်ကြားဖူးကာ အမျိုးသားများနှင့် အမျိုးသမီးများအကြား ခြားနားမှုအနည်းငယ်ရှိသည်။ လူဦးရေ၏ ၂၁% သာလျှင် အထက်တန်းပညာရေးရှိကာ အမျိုးသားများက အမျိုးသမီးများထက် ရာခိုင်နှုန်းအနည်းငယ်သာလွန်သည် (၂၂% နှင့် ၂၀% အသီးသီး)။ သို့သော် တက္ကသိုလ်ဘွဲ့ရများတွင် အမျိုးသမီးများက အမျိုးသားများထက်ပိုများသည် (၉% နှင့် ၅% အသီးသီး)။ လူဦးရေစုစုပေါင်းအနက်မှ အသက် ၆ နှစ်နှင့်အထက် အုပ်စုတွင် ၇% သာလျှင် တက္ကသိုလ်ဘွဲ့ရများဖြစ်သည်။

ဇယား ၁၅ - TL လမ်းကြောင်းတစ်လျှောက်ကျေးရွာများတွင် ကျား/မ အလိုက် (အသက် ၆ နှစ်နှင့် အထက်) ပညာတတ်မြောက်မှုအခြေအနေ - ၂၀၁၇ ခုနှစ် အောက်တိုဘာ

ပညာတတ်မြောက်မှု	ကျား (%)	မ (%)	စုစုပေါင်း (%)
တတ်မြောက်မှုမရှိ	၁၁	၁၂	၁၁
မူလတန်း	၃၀	၃၁	၃၁
အလယ်တန်း	၂၉	၂၃	၂၆
အထက်တန်း	၂၂	၂၀	၂၁
တက္ကသိုလ်အဆင့်	၃	၅	၄
တက္ကသိုလ်ဘွဲ့ရ	၅	၉	၇
စုစုပေါင်း	၁၀၀	၁၀၀	၁၀၀
အကိုးအကား - ၂၀၁၇ ခုနှစ် စက်တင်ဘာ-အောက်တိုဘာ စစ်တမ်း			

၃၄။ TL တည်ရှိရာနေရာများတွင် တက္ကသိုလ်ဘွဲ့ရများ၏ ရာခိုင်နှုန်းသည် မြို့ပြအကျဆုံးနယ်မြေတွင် အများဆုံးဖြစ်သည် - အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် ၁၁ ရာခိုင်နှုန်းရှိသည်။ (ဇယား ၁၇)။ ရာခိုင်နှုန်းအနိမ့်ဆုံးမှာ ဒလ လမ်းကြောင်းတွင်ဖြစ်ပြီး ၄% သာလျှင် တက္ကသိုလ်ဘွဲ့ရများဖြစ်ကြသည်။ သို့သော် ပညာတတ်မြောက်ခြင်းမရှိသော ရာခိုင်နှုန်းမှာ မော်လမြိုင်-ရေး-ထားဝယ် TL လမ်းကြောင်းတွင်ဖြစ်ပြီး ၁၄ ရာခိုင်နှုန်းဖြစ်သည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် ၆% ဖြစ်ပြီး ဒလ လမ်းကြောင်းတွင် ၁၀% ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးသည် အခြားကျေးလက်ဒေသများနှင့် နှိုင်းယှဉ်လျှင် အခြေအနေပိုကောင်းနေသော်လည်း ၎င်းဒေသတွင်းနေထိုင်သူများအကြားတွင် ကွာဟချက်များရှိနေကြောင်း ယင်းခြားနားချက်များက ပြသနေသည်။

AF-Consult Switzerland Ltd

TA 9179-MYA: လျှပ်စစ်ဓါတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း -

စီမံကိန်းအကြံပြုဆောင်ရွက်ရေးနှင့် ပညာအထောက်အပံ့ - ၄၂၇၂

ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ် -

ဓါတ်အားပို့လွှတ်ရေးအစီအစဉ်အပိုင်းဒီဇင်ဘာ ၂၀၁၇



ဇယား ၁၆ - TL တည်နေရာများအလိုက် ပညာတတ်မြောက်မှုအခြေအနေ (အသက် ၆ နှစ်နှင့် အထက်)၊ ၂၀၁၇ ခုနှစ် အောက်တိုဘာ

ပညာတတ်မြောက်မှု	အလုပ်-သိတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ်TL	အလုပ်-သိတာ (ဒလ)
တတ်မြောက်မှုမရှိ	၆	၁၄	၁၀
မူလတန်း	၂၈	၃၄	၂၁
အလယ်တန်း	၂၅	၂၆	၂၉
အထက်တန်း	၂၈	၁၆	၂၇
တက္ကသိုလ်အဆင့်	၂	၄	၉
တက္ကသိုလ်ဘွဲ့ရ	၁၁	၅	၄
စုစုပေါင်း	၁၀၀	၁၀၀	၁၀၀
အကိုးအကား - ၂၀၁၇ ခုနှစ် စက်တင်ဘာ-အောက်တိုဘာ စစ်တမ်း			

၃.၅။ အိမ်ထောင်စုဝင်များ၏ အလုပ်အကိုင်

၃.၅။ အသက် ၁၅ နှစ်နှင့် အထက်ရှိပြီး အလုပ်အကိုင်ရှိသော အိမ်ထောင်စုဝင်များ၏ ရာခိုင်နှုန်းမှာ ၈၇ ရာခိုင်နှုန်းရှိသည် (ဇယား ၁၇)။ ဆိုလိုသည်မှာ အလုပ်လက်မဲ့ရာခိုင်နှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်သည်။ အလုပ်လက်မဲ့များတွင် အမျိုးသားများက အမျိုးသမီးများထက် ပိုများသည် (၁၅% နှင့် ၁၁% အသီးသီး)။ အမျိုးအမည်မဖော်ပြသော အလုပ်အကိုင်အမျိုးမျိုးတွင် အမျိုးသားများက များပြားကာ ၂၁ ရာခိုင်နှုန်းရှိသည်။ အမျိုးသမီးများအကြားတွင် ရာခိုင်နှုန်းအများဆုံးမှာ အိမ်မှုကိစ္စအလုပ်ဖြစ်ပြီး ၁၆ ရာခိုင်နှုန်းဖြစ်သည်။ အစိုးရအလုပ်အကိုင်၊ ပုဂ္ဂလိကကဏ္ဍ နှင့် နေ့စားလုပ်ငန်းများတွင် အမျိုးသမီးများထက် အမျိုးသားများက အလုပ်အကိုင်ရရှိမှု ပိုများသည်။ အစိုးရအလုပ်အကိုင်များတွင် အမျိုးသားများ၏ ၁၀% အလုပ်ရကြပြီး အမျိုးသမီးများ၏ ၇% သာအလုပ်ရကြသည်။ ပုဂ္ဂလိကကဏ္ဍတွင် အမျိုးသား ၁၁% နှင့် အမျိုးသမီး ၆% အလုပ်ရကြသည်။ နေ့စားအလုပ်အကိုင်များတွင် အမျိုးသား ၁၃% နှင့် အမျိုးသမီး ၇% သာ အလုပ်ရကြသည်။

ဇယား ၁၇ - TL အစိတ်အပိုင်းတွင် အိမ်ထောင်စုဝင်များ (၁၅ နှစ်နှင့် အထက်) ၏ ကျား/မ အလိုက် ပင်မ အလုပ်အကိုင် - ၂၀၁၇ အောက်တိုဘာ

အလုပ်အကိုင်	ကျား (%)	မ (%)	စုစုပေါင်း (%)
စိုက်ပျိုးရေးလုပ်ငန်း	၁၄	၄	၈
ကိုယ်ပိုင်စီးပွားရေး	၁၄	၁၂	၁၃
အစိုးရအလုပ်အကိုင်	၁၀	၇	၈
ပုဂ္ဂလိကကဏ္ဍ အလုပ်အကိုင်	၁၁	၆	၈
နေ့စားလုပ်သား	၁၃	၇	၁၀
အိမ်မှုအလုပ်	၁	၂၉	၁၆
အလုပ်လက်မဲ့	၁၅	၁၁	၁၃

AF-Consult Switzerland Ltd

TA 9179-MYA:

လျှပ်စစ်ဓါတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း -

စီမံကိန်းအကြံပြုဆောင်ရွက်ရေးနှင့် ပညာအထောက်အပံ့ - ၄၂၇၂

ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ် -

ဓါတ်အားပို့လွှတ်ရေးအစိတ်အပိုင်းဒီဇင်ဘာ ၂၀၁၇



ကျောင်းသား/သူ	၁၇	၂၂	၂၀
အခြား	၂၁	၂	၄
စုစုပေါင်း	၁၀၀	၁၀၀	၁၀၀
အကိုးအကား - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်း			

၃၆။ အလုပ်အကိုင်ရရှိမှုသည် အလုံ-သီတာ TL လမ်းကြောင်း (ကမ်းနားလမ်း) တွင် ၈၉ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးဖြစ်သည် (ဇယား ၁၈)။ အလုံ-သီတာ (ဒလ) အပိုင်းတွင် ၈၅ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံးဖြစ်သည်။ မော်လမြိုင်-ရေးထားဝယ် TL အပိုင်းတွင် အလုပ်အကိုင်ရရှိမှုနှုန်းသည် ၈၇ ရာခိုင်နှုန်းရှိသည်။ ကွာခြားပြောင်းလဲမှုများရှိသော်လည်း နေရာအားလုံးတွင် အလုပ်လက်မဲ့နှုန်းသည် မြင့်မားလျက်ရှိပြီး ဂဏန်း ၂ လုံးရှိနေသည်။

၃၇။ အလုံ-သီတာ TL (ကမ်းနားလမ်း) နှင့် ဒလ လမ်းကြောင်းတို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို ပင်မအလုပ်အကိုင်အဖြစ် လုပ်ကိုင်သူမရှိပါ။ အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ပြီး ၁၉ရာခိုင်နှုန်းရှိသည်။ အလုံ-သီတာ (ဒလ) တွင် ပုဂ္ဂလိကကဏ္ဍတွင် လုပ်ကိုင်သူ ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ပြီး ၁၆ ရာခိုင်နှုန်းရှိသည်။

၃၈။ မော်လမြိုင်-ရေးထားဝယ် TL အပိုင်းတွင် စိုက်ပျိုးရေးသည် ပင်မ အလုပ်အကိုင်ဖြစ်နေခြင်းမှာ နားလည်နိုင်ဖွယ်ဖြစ်သည်။ ၎င်းသည် လုပ်သားထု၏ ပင်မအလုပ်အကိုင်လည်းဖြစ်ကာ ၁၅ ရာခိုင်နှုန်းရှိသည်။ ၎င်းအပိုင်းတွင် အသက် ၁၅ နှစ်နှင့် အထက်ရှိပြီး အစိုးရအလုပ်အကိုင်ရှိသူ ၄% နှင့် ပုဂ္ဂလိကကဏ္ဍတွင် လုပ်ကိုင်သူ ၅% ရှိသည်။ သို့သော် မော်လမြိုင်-ရေးထားဝယ် TL အပိုင်းတွင် နေ့စားအလုပ်လုပ်ကိုင်သူ ရာခိုင်နှုန်းမြင့်မားပြီး ၁၁% ရှိသည်။

ဇယား ၁၈ - TL တည်နေရာများအလိုက် အိမ်ထောင်စုဝင်များ၏ ပင်မအလုပ်အကိုင် (အသက် ၁၅ နှစ်နှင့် အထက်)
- ၂၀၁၇ အောက်တိုဘာ

အလုပ်အကိုင်	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေးထားဝယ် TL	အလုံ-သီတာ (ဒလ)
စိုက်ပျိုးရေးလုပ်ငန်း	၀	၁၅	၀
ကိုယ်ပိုင်စီးပွားရေး	၁၉	၁၀	၁၅
အစိုးရအလုပ်အကိုင်	၁၈	၄	၃
ပုဂ္ဂလိကကဏ္ဍ အလုပ်အကိုင်	၁၀	၅	၁၆
နေ့စားလုပ်သား	၅	၁၁	၁၄
အိမ်မှုအလုပ်	၁၇	၁၅	၁၉
အလုပ်လက်မဲ့	၁၁	၁၃	၁၅
ကျောင်းသား/သူ	၂၀	၂၁	၁၈
အခြား	၀	၆	၀



စုစုပေါင်း	၁၀၀	၁၀၀	၁၀၀
အကိုးအကား - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်း			

၃.၆။ အိမ်ထောင်စု ဝင်ငွေ နှင့် အသုံးစရိတ်

၃၉။ မော်လမြိုင်-ရေး-ထားဝယ် TL တွင် လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသောကြောင့် အိမ်ထောင်စု အများစု သည် လယ်ယာစိုက်ပျိုးရေးကို အဓိကဝင်ငွေအရင်းအမြစ်တစ်ခုအဖြစ် မှီခိုအားထားကြသည် (ဇယား ၁၉)။ မော်လမြိုင်-ရေး-ထားဝယ် TL ရှိ ၆၃% သည် လယ်ယာစိုက်ပျိုးရေးမှ ဝင်ငွေ ရရှိကြသည်။ ရန်ကုန် TL တွင်မူ အိမ်ထောင်စုအများစုသည် နေ့စားခ နှင့် လစာများကို မှီခိုအားထားကြသည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) ရှိ ၈၄% နှင့် အလုံ-သီတာ TL (ဒလ) ရှိ ၇၆% တို့သည် နေ့စားခ နှင့် လစာများ ရရှိကြသည်။ အခြားတစ်ဖက်တွင် မော်လမြိုင်-ရေး-ထားဝယ် TL တွင် ထိုသို့ နေ့စားခ နှင့် လစာမှ ဝင်ငွေရရှိသည့် အိမ်ထောင်စုမှာ ၃၆% သာရှိသည်။

ဇယား ၁၉ - TL လုပ်ငန်းခွင်များရှိ ထိခိုက်သည့် အိမ်ထောင်စုများ၏ ဝင်ငွေဆိုင်ရာ ကောက်နုတ်ဖော်ပြချက်၊ ၂၀၁၇ အောက်တိုဘာ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ် TL	အလုံ-သီတာ TL (ဒလ)
ဝင်ငွေရလမ်းအလိုက် အိမ်ထောင်စု ရာခိုင်နှုန်းများ (ဖြေဆိုမှုများစွာ)			
စိုက်ပျိုးမွေးမြူရေး	၂	၆၃	၀
စီးပွားရေးလုပ်ငန်း	၄၀	၃၅	၄၈
နေ့စား နှင့် လစား အလုပ်အကိုင်	၈၄	၃၆	၇၆
တစ်ရပ်တစ်ကျေးမှ လွှဲပို့ငွေ	၀	၃၂	၄
တိရစ္ဆာန်များရောင်းချခြင်း	၀	၇	၄
အခြား	၀	၃	၀
ပျမ်းမျှ ဝင်ငွေရလမ်း အရေအတွက်	၁	၂	၁
နှစ်စဉ် အိမ်ထောင်စု ပျမ်းမျှ ဝင်ငွေ (အမေရိကန်ဒေါ်လာ)	၃,၀၈၄	၃,၂၂၆	၂,၆၆၇
ဝင်ငွေရလမ်းအလိုက် ပျမ်းမျှဝင်ငွေ၏ ရာခိုင်နှုန်းအဖြစ် ဖော်ပြချက်			
စိုက်ပျိုးမွေးမြူရေး	၂	၂၉	၀
စီးပွားရေးလုပ်ငန်း	၂၇	၂၆	၂၅
နေ့စား နှင့် လစား အလုပ်အကိုင်	၇၁	၂၀	၇၃
တစ်ရပ်တစ်ကျေးမှ လွှဲပို့ငွေ	၀	၁၇	၂
တိရစ္ဆာန်များရောင်းချခြင်း	၀	၇	၀
အခြား	၀	၁	၀



စုစုပေါင်း	၁၀၀	၁၀၀	၁၀၀
အိမ်ထောင်စုများ၏ နှစ်စဉ်ဝင်ငွေ (မြန်မာကျပ်)			
ဖြန့်ဖြူးမှုအနေအထား (%)			
၆၀၀၀၀ အောက်	၂	၆	၄
၆၀၀၀၀ - ၈၀၀၀၀	၀	၂	၈
၈၀၀၀၀ - ၁၀၀၀၀၀	၀	၆	၀
၁၀၀၀၀၀ - ၁၂၀၀၀၀	၂	၄	၀
၁၂၀၀၀၀ - ၁၄၀၀၀၀	၂	၁	၄
၁၄၀၀၀၀နှင့် အထက်	၉၄	၈၁	၈၄
စုစုပေါင်း	၁၀၀	၁၀၀	၁၀၀
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			

၄၀။ မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်ရှိ အိမ်ထောင်စုများသည် လယ်ယာစိုက်ပျိုးရေးအပေါ် ပိုမိုမှီခိုနေသော်လည်း တစ်နှစ်လျှင် ဒေါ်လာ ၃၂၂၆ ဖြင့် ဝင်ငွေအများဆုံး ရရှိကြသည်။ စိုက်ပျိုးရေး နှင့် မွေးမြူရေးသည် အကြီးမားဆုံး အိမ်ထောင်စုဝင်ငွေ ရလမ်းဖြစ်ပြီး ၆၃ ရာခိုင်နှုန်းရှိသည်။ အလုံ-သီတာ TL လုပ်ငန်းခွင်များရှိ အိမ်ထောင်စုများအနက် စိုက်ပျိုးရေး နှင့် မွေးမြူရေးမှ ဝင်ငွေရရှိမှုသည် ၁ ရာခိုင်နှုန်းအောက် နည်းပါးသည်။ ရန်ကုန် TL လုပ်ငန်းခွင်များရှိ အဓိက အိမ်ထောင်စု ဝင်ငွေ ရလမ်းမှာ နေ့စား နှင့် လခစားအလုပ်များဖြစ်သည်။ နေ့စား နှင့် လခစားအလုပ်များမှ ဝင်ငွေရရှိမှုသည် အလုံ-သီတာ TL (ကမ်းနားလမ်း) နှင့် အလုံ-သီတာ TL (ဒလ) တို့တွင် ၇၁% နှင့် ၇၃% အသီးသီးရှိကြပါသည်။

၄၁။ ဝင်ငွေပိုမိုရရှိမှု တစ်စိတ်တစ်ပိုင်းကြောင့် ဝင်ငွေပိုမိုမြင့်မားသည့် အမျိုးအစားအတွင်း ရန်ကုန် TL မှ အိမ်ထောင်စုများ ပိုမိုပါဝင်ပါသည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) နှင့် အလုံ-သီတာ TL (ဒလ) တို့ရှိ တစ်နှစ်လျှင် မြန်မာကျပ်ငွေ ၁၄၀၀၀၀၀ ထက် ပိုမိုရရှိသော အိမ်ထောင်စုများ၏ ရာခိုင်နှုန်းမှာ ၉၄% နှင့် ၈၄% အသီးသီးဖြစ်ကြသည်။ မော်လမြိုင်-ရေး-ထားဝယ် TL တွင်မူ ၈၁% သာ ရှိပါသည်။

၄၂။ ပျမ်းမျှ ဝင်ငွေ နှင့် အသုံးစရိတ်များအရ မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်ရှိ အိမ်ထောင်စုများသည် လိုငွေပြနေ ကြပါသည်။ လိုငွေသည် ၂၀၁၆ ခုနှစ်တွင် ၃၈၅ ဒေါ်လာဖြစ်သည် (ဇယား ၂၀)။ အလုံ-သီတာ TL (ကမ်းနားလမ်း) ရှိ အိမ်ထောင်စု များသည် ပိုငွေ ၅၆၅ ဒေါ်လာရှိကြပါသည်။ သို့ရာတွင် အလုံ-သီတာ TL (ဒလ) ရှိ အိမ်ထောင်စုများသည်လည်း လိုငွေပြနေကြပါ သည်။ အဆိုပါ ဝင်ငွေ-အသုံးစရိတ် ကွာဟမှုကို ဖြည့်နိုင်ရန်အတွက် ၎င်းအိမ်ထောင်စုများသည် အကြွေးယူထားရပြီး ဆွေမျိုးများ၏ အပြန်အလှန်ကူညီမှုအပေါ် မှီခိုနေရပါသည်။

ဇယား ၂၀ - TL လုပ်ငန်းခွင်များရှိ ထိခိုက်သည့် အိမ်ထောင်စုများ၏ အသုံးစရိတ်ဆိုင်ရာ ကောက်နုတ်ဖော်ပြချက်၊ ၂၀၁၇ အောက်တိုဘာ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး-ထားဝယ် TL	အလုံ-သီတာ (ဒလ)
-------------	----------------------------	---------------------------	----------------



တစ်နှစ်ပျမ်းမျှအသုံးစရိတ် (အမေရိကန်ဒေါ်လာ)	၂၅၁၉	၃,၆၁၁	၂,၈၆၅
တစ်နှစ်ပျမ်းမျှစုစု (အမေရိကန်ဒေါ်လာ)	၅၆၅	(၃၈၅)	(၁၉၈)
အသုံးစရိတ်ဖြန့်ဖြူးမှု ရာခိုင်နှုန်း			
အစားအစာ	၅၇%	၄၂%	၄၈%
ပညာရေး	၁၁%	၁၂%	၁၂%
ကျန်းမာရေး	၁၀%	၉%	၈%
အိုးအိမ်	၁%	၁၁%	၉%
အဝတ်အစားနှင့် တစ်ကိုယ်ရည်အသုံး	၇%	၇%	၆%
ဖျော်ဖြေမှုနှင့် ပွဲလမ်းသဘင်ဆင်နွှဲမှု	၅%	၉%	၇%
အခြား	၁၀%	၁၁%	၁၀%
စုစုပေါင်း	၁၀၀ %	၁၀၀%	၁၀၀%
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			

၄၃။ အိမ်ထောင်စုများ၏ အသုံးစရိတ် ထက်ဝက်ခန့်သည် အစားအစာအတွက် သုံးစွဲသည်ကို တွေ့ရသည်။ အစားအစာ အတွက် အသုံးစရိတ်ရာခိုင်နှုန်းအများဆုံးသည် အလုံ-သီတာ TL (ကမ်းနားလမ်း) တွင်ဖြစ်ပြီး ၅၇% တွေ့ရသည်။ ကျေးလက် TL ဖြစ်သော မော်လမြိုင်-ရေး-ထားဝယ်တွင် အစားအစာအတွက် အသုံးစရိတ်သည် ၄၂% ရှိပြီး ပိုမိုနည်းပါးသည်ကို တွေ့ရသည်။ အလုံ-သီတာ TL (ဒလ) တွင်မူ အစားအစာအတွက် အသုံးစရိတ်သည် ၄၈% ရှိသည်။ TL လုပ်ငန်းခွင်အားလုံးတွင် ပညာရေး အသုံးစရိတ်သည် ၁၅% အောက်သာရှိပြီး ကျန်းမာရေးအသုံးစရိတ်သည်လည်း ၁၀% မကျော်ပေ။

၃.၇။ မြေပိုင်ဆိုင်မှု

၄၄။ မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်ရှိ အိမ်ထောင်စုများ ပိုင်ဆိုင်သည့် မြေ၏ ပျမ်းမျှအရွယ်အစားသည် ၃.၂ ဟက်တာရှိသည် (ဇယား ၂၁)။ မြေပိုင်ဆိုင်မှုသည် ရန်ကုန်လုပ်ငန်းခွင်များတွင် ပိုမိုသေးငယ်သည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် ပျမ်းမျှ မြေပိုင်ဆိုင်မှုသည် ၁.၂ ဟက်တာရှိပြီး အလုံ-သီတာ (ဒလ) တွင်မူ ၀.၀၈ ဟက်တာသာ ရှိသည်။

၄၅။ မော်လမြိုင်-ရေး-ထားဝယ် TL တွင် စိုက်ပျိုးမြေ၏ ၂၂% ကိုသာ ရာသီအလိုက် သီးနှံများ၊ အများအားဖြင့် စပါးစိုက်ပျိုး ကြသည်။ စိုက်ပျိုးမြေ၏ အစိတ်အပိုင်းအများဆုံးတွင် အပင်များ - သစ်သီးပင် ၃၂% နှင့် ရာဘာပင် ၃၈% စိုက်ပျိုးကြသည်။ စိုက်ပျိုးရေး နှင့် မွေးမြူရေးအတွက် မြေယာအသုံးပြုကြောင်း ဖြေကြားမှုများကို အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် တွေ့ရသော်လည်း ၎င်းတည်နေရာသည် အဆောက်အအုံများ ထူထပ်စွာ ဆောက်လုပ်ထားသည့် ဧရိယာတွင် တည်ရှိ သောကြောင့် ယင်းတို့ ဖြေကြားသည့် စိုက်ပျိုးမြေသည် မြို့ပြဧရိယာပြင်ပတွင် ရှိမည်ဟု ယူဆရသည်။



ဇယား ၂၁ - ထိခိုက်ခံရသော အိမ်ထောင်စုများအကြား မြေပိုင်ဆိုင်မှု အရွယ်အစား နှင့် အသုံးပြုမှုဆိုင်ရာ ကောက်နုတ်ဖော်ပြချက်၊ ၂၀၁၇ အောက်တိုဘာ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ် TL	အလုံ-သီတာ (ဒလ)
ပိုင်ဆိုင်သောမြေ၏ ပျမ်းမျှအကျယ်အဝန်း (ဟက်တာ)	၁.၂	၃.၂	၀.၀၀၀၈
ပိုင်ဆိုင်သောမြေအသုံးပြုမှုအလိုက် ရာခိုင်နှုန်းဖြင့် ဖော်ပြချက်			
ရာသီသီးနှံ	၇၃	၂၂	၀
ဥယျာဉ်ခြံ	၁၈	၃၂	၀
ရာဘာစိုက်ခင်း	၀	၃၈	၀
လူနေ	၉	၆	၁၀၀
စီးပွားရေးလုပ်ငန်းသုံး	၀	၁	၀
အခြား	၀	၁	၀
စုစုပေါင်း	၁၀၀	၁၀၀	၁၀၀
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			

၎င်း၊ ထိခိုက်ခံရသော အိမ်ထောင်စု အများစုတွင် LUC ရှိကြသည် (ဇယား ၂၂)။ LUC ပိုင်ဆိုင်သူ ရာခိုင်နှုန်း အများဆုံးရှိသည့် TL သည် အလုံ-သီတာ TL (ကမ်းနားလမ်း) ဖြစ်ပြီး LUC ပိုင်ဆိုင်မှု ၁၀၀% ရှိသည်။ မော်လမြိုင်-ရေး-ထားဝယ်တွင် LUC ပိုင်ဆိုင်သူ ၈၆% သာရှိသည်။ အလုံ-သီတာ (ဒလ) တွင်မူ ၉၀% ရှိသည်။ LUC မရှိသူများသည် ၎င်းတို့၏ မြေယာများအား အခမဲ့ အလွတ်ရယူထားခြင်းဖြစ်သည်။

ဇယား ၂၂ - ထိခိုက်ခံရသော အိမ်ထောင်စုများ၏ မြေယာပိုင်ဆိုင်မှုအမျိုးအစား၊ ၂၀၁၇ အောက်တိုဘာ

မြေပိုင်ဆိုင်မှု အမျိုးအစား	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ် TL	အလုံ-သီတာ (ဒလ)
LUC	၁၀၀%	၈၆%	၉၀%
အလွတ်ရယူထားခြင်း	၀	၁၄%	၁၀%
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			



၃.၈။ စိုက်ပျိုးမွေးမြူရေးလုပ်ဆောင်မှုများ

၄၇။ ရာသီအလိုက်သီးနှံများ စိုက်ပျိုးကြသည့် အိမ်ထောင်စုများသည် မုတ်သုန်ရာသီတွင် အဓိက စိုက်ပျိုးကြပါသည်။ ယင်းသို့ စိုက်ပျိုးသည့် အိမ်ထောင်စုသည် မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်တွင် ၂၀% သာ ရှိပါသည် (ဇယား ၂၃)။ အလုံ-သီတာ TL (ကမ်းနားလမ်း) ရှိ အချို့သော အိမ်ထောင်စုများ၏ စိုက်ပျိုးမြေများသည် မြို့ပြင်ပတွင်ရှိပြီး ၇% သည် ရာသီအလိုက် သီးနှံစိုက်ပျိုးကြပါသည်။ အဆိုပါ ရာသီအလိုက်စိုက်ပျိုးသူများသည် မိုးရာသီတွင် စိုက်ပျိုးကြပြီး အချို့ အနည်းငယ်ခန့်သည်သာ နွေရာသီတွင် စိုက်ပျိုးကြပါသည်။

၄၈။ မော်လမြိုင်-ရေး-ထားဝယ် TL တွင် အဓိက စိုက်ပျိုးသည့် ရာသီအလိုက်သီးနှံမှာ စပါးဖြစ်သည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) ရှိ သစ်ပင်စိုက်ပျိုးသူများသည် မြို့ပြင်ရှိ ၎င်းတို့၏ စိုက်ခင်းများတွင် ရာဘာတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြသည်။ မော်လမြိုင်-ရေး-ထားဝယ် TL တွင် ၃၅% သည် ရာဘာပင်များ စိုက်ပျိုးကြသည်။ ထို့ထက်များပြားသည့် ရာခိုင်နှုန်းသည် သီးပင်များ စိုက်ပျိုးကြသည်။

ဇယား ၂၃ - TL လုပ်ငန်းခွင်များရှိ ထိခိုက်ခံရသော အိမ်ထောင်စုများ၏ သီးနှံစိုက်ပျိုးမှု ပုံစံများ၊ ၂၀၁၇ အောက်တိုဘာ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ် TL	အလုံ-သီတာ (ဒလ)
ရာသီအလိုက်သီးနှံများ စိုက်ပျိုးကြသည့် အိမ်ထောင်စု ရာခိုင်နှုန်း			
မိုးရာသီ	၇%	၂၀%	၀
နွေရာသီ	၀	၄%	၀
မိုးရာသီ သီးနှံများ စိုက်ပျိုးသည့် အိမ်ထောင်စု ရာခိုင်နှုန်း (ဖြေဆိုမှု အများအပြား)			
စပါး	၂၅%	၁၀၀%	၀
ပဲအမျိုးမျိုး	၂၅%	၀	၀
မြေပဲ	၂၅%	၀	၀
နှမ်း	၂၅%	၀	၀
နွေရာသီ သီးနှံများ စိုက်ပျိုးသည့် အိမ်ထောင်စု ရာခိုင်နှုန်း (ဖြေဆိုမှု အများအပြား)			
စပါး	၀	၅၀%	၀
နှမ်း	၀	၂၅%	၀
အခြား	၀	၂၅%	၀
စိုက်ပျိုးသည့် အပင်အမျိုးအစားအလိုက် အိမ်ထောင်စု ရာခိုင်နှုန်း (ဖြေဆိုမှု			



အများအပြား)			
ရာဘာပင်	၀% ^၁	၃၅%	၀
သစ်သီးပင်များ	၀	၆၉%	၀
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			

၃.၉။ ရေနံ မိလ္လာစနစ်

၄၉။ ရေနံမိလ္လာစနစ် အဆင့်အတန်းသည် လူနေမှုအဆင့်အတန်း၏ အညွှန်းကိန်းတစ်ခုဖြစ်သည်။ အိမ်ထောင်စုများ၏ ရေနံမိလ္လာစနစ်အခြေအနေကို ယင်းတို့၏ ရေနံ အိမ်သာအဆောက်အအုံများတွင် တွေ့နိုင်သည်။ သောက်သုံးရေနှင့် စပ်လျဉ်း၍ မြို့ပြ-ကျေးလက် ကွာဟချက်ကို ထပ်မံတွေ့မြင်ရသည်။ မြို့ပြအိမ်ထောင်စုများ၏ ပိုမိုမြင့်မားသည့် ရာခိုင်နှုန်းသည် ဘုံပိုင်ရေ သို့မဟုတ် ပိုက်သွယ်တန်းထားသည့် ရေကို အသုံးပြုနိုင်ကြသည်။ အလုံ-သီတာ TL (ကမ်းနားလမ်း) တွင် ၇၁% နှင့် အလုံ-သီတာ TL (ဒလ) တွင် ၄၄% ဖြစ်သည် (ဇယား ၂၄)။ မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်တွင်မူ အလားတူ အသုံးပြုနိုင်သည့် အိမ်ထောင်စုသည် ၁၅% သာ ရှိသည်။ မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်ရှိ အိမ်ထောင်စု ၅၄% ခန့်သည် တွင်းရေကို မှီခိုအားထားနေရသည်။ အိမ်သာအဆောက်အအုံများအတွက်မူ TL လုပ်ငန်းခွင်များအားလုံးတွင် ရေလုံအိမ်သာကို အားလုံး သို့မဟုတ် အားလုံးနီးပါး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။

ဇယား ၂၄ - TL လုပ်ငန်းခွင်များရှိ ထိခိုက်ခံရသောအိမ်ထောင်စုများ၏ ရေနံ မိလ္လာဆိုင်ရာ အဆောက်အအုံအမျိုးအစားများ၊ ၂၀၁၇ အောက်တိုဘာ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး-ထားဝယ် TL	အလုံ-သီတာ (ဒလ)
ရေအရင်းအမြစ်			
ဘုံပိုင်/ပိုက်	၇၁%	၁၅%	၄၄%
အစိစိတွင်း	၂၆%	၁၇%	၈%
ရေတွင်း	၀	၅၄%	၀
စမ်းချောင်း/ရေအိုင်	၃%	၁၄%	၄၈%
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀%
အိမ်သာ			
ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သာ	၉၉%	၁၀၀%	၉၆%
အခြား	၁%	၀	၄%
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀%
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			



၃.၁၀။ ထိခိုက်လွယ်မှု နှင့် အဆိုးကျွန်ုပ်တို့နိုင်ခြေဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာချက်

၅၀။ ထိခိုက်လွယ်သည်ဟု သတ်မှတ်သော အိမ်ထောင်စုများတွင် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ သို့မဟုတ် မသန်စွမ်းသူပါဝင်သော အိမ်ထောင်စုများ သို့မဟုတ် တစ်ရက်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာအောက် ရရှိသော အိမ်ထောင်စုများပါဝင်သည်။ TL လုပ်ငန်းခွင်များတွင် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စု ရာခိုင်နှုန်း မြင့်မားသည်။ မော်လမြိုင် -ရေး-ထားဝယ် TL တွင် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စု ၉% ရှိသည် (ဇယား ၂၅)။ အလုံ-သီတာ TL (ကမ်းနားလမ်း) နှင့် အလုံ-သီတာ TL (ဒလ) တို့တွင် ၂၃% နှင့် ၂၈% အသီးသီးဖြစ်ကြသည်။ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စု ရာခိုင်နှုန်း အတော်အသင့် များပြားနေမှုသည် ကျား-မ အချိုးအစားတွင် အမျိုးသမီး ပိုမိုများပြားနေသော အချက်နှင့် ကိုက်ညီပါသည်။

၅၁။ မသန်စွမ်းသူပါဝင်သော အိမ်ထောင်စု ရာခိုင်နှုန်းသည် ရန်ကုန် TL လုပ်ငန်းခွင်များတွင် အများဆုံးဖြစ်ပြီး ၄% စီ အသီးသီးရှိသည်။ မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်တွင် မသန်စွမ်းသူပါဝင်သော အိမ်ထောင်စု ၂% ရှိသည်။ အလုံ-သီတာ TL (ဒလ) တွင် တစ်ရက်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာအောက်ဖြင့် နေထိုင်နေကြသော အိမ်ထောင်စု ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ၁၂% ရှိသည်။ အခြားသော TL လုပ်ငန်းခွင် ၂ ခု တွင်မူ အလွန်နွမ်းပါးသည်ဟု သတ်မှတ်သည့် အိမ်ထောင်စု ရာခိုင်နှုန်း ပိုမိုနည်းပါးသည်။

ဇယား ၂၅ – TL လုပ်ငန်းခွင်များရှိ ထိခိုက်လွယ်မှုအမျိုးအစားအလိုက် ထိခိုက်ခံရသောအိမ်ထောင်စုများ၏ ရာခိုင်နှုန်း၊ ၂၀၁၇ အောက်တိုဘာ

အကြောင်းအရာ	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ် TL	အလုံ-သီတာ (ဒလ)
အမျိုးသမီးဦးဆောင်	၂၃%	၉%	၂၈%
မသန်စွမ်းသူပါဝင်	၄	၂	၄
တစ်ရက်လျှင် ၂ ဒေါ်လာအောက်သာ ဝင်ငွေရှိ	၂	၈	၁၂

၅၂။ အဆိုပါ အိမ်ထောင်စုများအတွက် ထိခိုက်လွယ်မှု အကြောင်းအရင်းသည် ယာယီ သို့မဟုတ် အပြီးတိုင် မြေယာသိမ်းဆည်းရာတွင် သီးနှံများဆုံးရှုံးမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ စီမံကိန်းမှ ပေးအပ်နိုင်သည့် အလုပ်အပါအဝင် နေ့စားအလုပ်မှ ဝင်ငွေရရှိနိုင်သော အမျိုးသားမရှိသည့် အမျိုးသမီး ဦးဆောင်သော အိမ်ထောင်စုများသည် ဆုံးရှုံးမှုကို ပိုမိုခံစားရမည်ဖြစ်သည်။ ဆုံးရှုံးမှုကြောင့် မသန်စွမ်းသူပါဝင်သော အိမ်ထောင်စုများ၏ ရပ်တည်နိုင်စွမ်းကို လျော့ကျစေမည်ဖြစ်သည်။ အကယ်၍ အဆိုပါ အိမ်ထောင်စုများသည် အလွန်နွမ်းပါးသည့် အိမ်ထောင်စုများတွင် ပါဝင်ပါက ဆိုးကျိုးသက်ရောက်မှုကို ထပ်မံခံစားရမည်ဖြစ်သည်။ မြေပိုင်ဆိုင်မှု အနည်းငယ်ရှိသည့် အလွန်နွမ်းပါးသော အိမ်ထောင်စုများသည် စိုက်ပျိုးမွေးမြူရေးကို မှီခိုနေရပါက ဝင်ငွေပိုမို ထိခိုက်ဆုံးရှုံးနိုင်ပါသည်။



၄။ TL စကြိုအတွင်းရှိ တိုင်းရင်းသားအုပ်စုများ

၄.၁။ တိုင်းရင်းသားအုပ်စုများအတွက် ထိခိုက်မှုဆန်းစစ်ခြင်း၏ ရည်ရွယ်ချက်

၅၃။ SPS အရ ဌာနေတိုင်းရင်းသားများသည် (၁) အစဉ်အလာယဉ်ကျေးမှုအရ ဆီလျော်သော လူမှုရေး နှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိရန် (၂) စီမံကိန်းကြောင့် ဆိုးကျိုးများ ခံစားခြင်းမရှိစေရန် (၃) ယင်းတို့အပေါ် သက်ရောက်မှုရှိသော စီမံကိန်းများတွင် တက်ကြွစွာပါဝင်လုပ်ဆောင်ခွင့် ရရှိရန် လိုအပ်သည်။ ယင်းလိုအပ်ချက်အရ မော်လမြိုင်-ရေး-ထားဝယ် TL ဓါတ်အားလှိုင်းများ ဖြတ်သန်းသွားမည့် ကျေးရွာများအတွင်း၌ နေထိုင်ကြပြီး သဘာဝအရင်းအမြစ်များကို အမှီပြုနေရသည့် အဓိကတိုင်းရင်းသားလူမျိုးစုဖြစ်သော မွန်လူမျိုးများထံမှ အချက်အလက်များ ကောက်ယူခဲ့ကြပါသည်။

၄.၂။ အချက်အလက်ကောက်ယူသည့် နည်းစနစ်

၅၄။ မွန်တိုင်းရင်းသားအုပ်စုနှင့် ပတ်သက်သည့် အချက်အလက်များကို မူလရင်းမြစ်နှင့် တဆင့်ခံရင်းမြစ်များမှ ရယူသည်။ မူလရင်းမြစ်မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ နှင့် အောက်တိုဘာလ ၂၁ အကြား အိမ်ထောင်စုစစ်တမ်းကောက်ယူမှု နှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးပွဲများ ဖြစ်သည်။ တဆင့်ခံရရှိသောအချက်အလက်များကို ယခင်ကပြုလုပ်ခဲ့သော လေ့လာမှုများ၊ အစိုးရ စာရွက်စာတမ်းများနှင့် ADB အစီရင်ခံစာများမှ ရယူခဲ့သည်။

၄.၃။ TL စကြိုအတွင်းရှိ တိုင်းရင်းသားအုပ်စုများ၏ မူလဒေသ နှင့် ယဉ်ကျေးမှုပုံစံ

၅၅။ မော်လမြိုင်-ရေး-ထားဝယ် TL လုပ်ငန်းခွင်သည် စစ်တမ်းကောက်ယူရာတွင် တိုင်းရင်းသားအုပ်စုတစ်စု ပါဝင်သည့် တစ်ခုတည်းသော လုပ်ငန်းခွင်ဖြစ်ပါသည်။ အဓိက အုပ်စုသည် မွန်တိုင်းရင်းသားများဖြစ်ကြပြီး အိမ်ထောင်စုများ၏ ၆၂% ပါဝင်ပါ သည် (ဇယား ၂၆)။ သမိုင်းအရ အချို့သော ကာလများတွင် မွန်လူမျိုးတို့၏ နယ်မြေဒေသသည် နိုင်ငံတော် နယ်နိမိတ်များ ထက်ပင် ကျော်လွန်ခဲ့သော်လည်း မွန်ပြည်နယ်သည် ၎င်းတို့၏ အစဉ်အလာ နယ်မြေဒေသဖြစ်သည်။ မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအုပ်စုများစွာတွင် အပါအဝင်ဖြစ်သည်။ အစိုးရအနေဖြင့် တိုင်းရင်းသားအုပ်စု ၁၃၅ မျိုး ရှိသည်ဟု တစ်ခါက ဆိုခဲ့ဖူးသော်လည်း ၎င်းအတွက် အချက်အလက် သို့မဟုတ် တိုင်းရင်းသားအုပ်စု အမည်စာရင်းတို့ဖြင့် အထောက်အထားမရှိပေ။^၅ သို့ရာတွင် မြန်မာနိုင်ငံတွင် အဓိကလူမျိုးအုပ်စုကြီး ၉ စု ရှိပြီး ဗမာလူမျိုးသည် အများစုဖြစ်ကာ လူဦးရေ၏ ၆၈% ရှိသည်ဟု ယေဘုယျအားဖြင့် လက်ခံထားကြသည်။^၆ လူနည်းစုအုပ်စု ၈ ခုတွင် မွန်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင် နှင့် ကရင်နီတို့ ပါဝင်ကြသည်။ အုပ်စုခွဲများ နှင့် ပိုမိုသေးငယ်သည့် အုပ်စု အများအပြားလည်း ရှိပါသည်။ အခြား TL လုပ်ငန်းခွင် များတွင် စစ်တမ်းကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၀၀% မှာ ဗမာလူမျိုးများဖြစ်ကြသည်။

၅၆။ အစိုးရဝန်ထမ်းများစွာသည် ဗမာလူမျိုးများဖြစ်ကြပြီး ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဩဇာလွှမ်းမိုးသည့် အုပ်စုအဖြစ် ယူဆထားကြပါသည်။ ၎င်းတို့၏ ဘာသာစကားသည် ဆိုင်နီ-တိဘက်တန် ဘာသာစကားအခြေခံရှိပြီး

^၅ Smith, M. ၁၉၉၄။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ - ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ၊ လန်ဒန် - Anti-Slavery International

^၆ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၊ ၂၀၀၅။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ စိစစ်လေ့လာချက် - ရွှေ့ပြောင်းလုပ်သားများအတွက် ကိရိယာတစ်ခု၊ ဘန်ကောက် နှင့် <http://www.oxfordburmaalliance.org/ethnic-groups.html>



အရှေ့အာရှ နှင့် အိန္ဒိယ မျိုးရိုးဗီဇ လွှမ်းမိုးမှုများရှိပါသည်။⁷ ၎င်းတို့သည် အစဉ်အလာအရ ဧရာဝတီမြစ်ဝှမ်းဒေသတွင် အခြေချနေထိုင်ခဲ့ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှုလက္ခဏာသည် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သော မြန်မာဘာသာစကားတို့၏ လွှမ်းမိုးမှု များစွာရှိပါသည်။

ဇယား ၂၆ - TL ၃ ခု ဖြတ်သန်းသွားသည့် ကျေးရွာများရှိ တိုင်းရင်းသားအုပ်စုများ - ၂၀၁၇ အောက်တိုဘာလ

တိုင်းရင်းသားအုပ်စုများ	အလုံ-သီတာ TL ကမ်းနားလမ်း	မော်လမြိုင်-ရေး-ထားဝယ် TL	အလုံ-သီတာ (ဒလ)
ဗမာ	၁၀၀%	၃၈%	၁၀၀%
မွန်	၀	၆၂%	၀
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀%
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			

၅၇။ မွန်လူမျိုးများသည် မြန်မာနိုင်ငံတွင် အစောဆုံး အခြေချနေထိုင်ခဲ့ကြသူများ ဖြစ်သည်ဟု ယူဆကြသည်။ ၎င်းတို့၏ ဘာသာစကားသည် ဩစထြိုအေရှားတစ် အခြေခံရှိသည်။ မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အင်ဒိုချိုင်းနားကျွန်းဆွယ် အတွင်း ပြန့်ပွားစေခဲ့ပြီး မြန်မာအက္ခရာများအပါအဝင် မြန်မာယဉ်ကျေးမှုအတွင်းသို့ အဓိက အစိတ်အပိုင်းများ အထောက်အပံ့ပေး ခဲ့သည်။ ဗမာလူမျိုးများနှင့် အတိတ်ကာလက ကြုံကြားကြုံကြား ပဋိပက္ခများ နှင့် လူဦးရေဆိုင်ရာ လှုပ်ရှားမှုများ ရှိခဲ့သော်လည်း ရာစုနှစ်ချီ အပြန်အလှန်ထိတွေ့ပတ်သက်ခဲ့မှု၊ အတူတကွ တစ်ပါးသူလက်အောက်ခံဖြစ်ခဲ့ရမှု နှင့် လွတ်လပ်ရေးအလွန် အစိုးရမှုဝါဒ များကြောင့် ၎င်းတို့၏ ယဉ်ကျေးမှုများအကြား ပေါင်းစည်းမှုအားကောင်းလာခဲ့သည်။⁸ အခြေခံအားဖြင့် မွန် နှင့် ဗမာလူမျိုးများသည် ဆန်စပါးစိုက်ပျိုးသူများဖြစ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ မွန်လူမျိုးတို့သည် ၎င်းတို့၏ ဘာသာစကား နှင့် တိုင်းရင်းသား ဝိသေသလက္ခဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ပါသည်။

၄.၄။ တိုင်းရင်းသားအုပ်စုများ နှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များအပေါ် TL များ၏ သက်ရောက်မှု

၅၈။ အကယ်၍ စီမံကိန်းတစ်ခုသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တိုင်းရင်းသားလူနည်းစုများ၏ သိက္ခာရှိစွာ နေထိုင်နိုင်မှု၊ လူ့အခွင့်အရေး၊ အသက်မွေးဝမ်းကျောင်းမှုများ သို့မဟုတ် ယဉ်ကျေးမှုများကို ထိခိုက်ခဲ့လျှင် သို့မဟုတ် ၎င်းတို့ပိုင်ဆိုင်၊ အသုံးပြု၊ လက်ဝယ်ရှိ သို့မဟုတ် ၎င်းတို့ ဘိုးဘေးများ ပိုင်ဆိုင်ခဲ့သည်ဟု ဆိုကြသော နယ်နိမိတ်များ၊ သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ထိခိုက်ခဲ့လျှင် ADB ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများသည် စတင်အသက်ဝင် လုပ်ဆောင်ရပါသည်။⁹ မော်လမြိုင်-ရေး-ထားဝယ် TL သည် မွန်လူမျိုးအိမ်ထောင်စုများ အသုံးပြုသည့် မြေယာ များအပေါ်

⁷<https://www.researchgate.net/publication/259954928> အရှေ့တောင်အာရှရှိ အကြီးစား မိုက်တိုခွန်ဒနီးယား DNA စိစစ်လေ့လာချက်မှ မြန်မာနိုင်ငံရှိ လူမျိုးစုများစွာပါဝင်သည့် လူထုအတွင်းရှိ ယဉ်ကျေးမှု ကွဲပြားခြင်း၏ ဆင့်ကဲဖြစ်စဉ် သက်ရောက်မှုများကို တွေ့ရှိ။

⁸မင်းဇင်၊ ၂၀၁၇၊ Mon Culture: Dying or Reviving? ဧရာဝတီ သတင်းဌာန - စက်တင်ဘာလ

⁹ အာရှဖွံ့ဖြိုးရေးဘဏ်၊ ၂၀၀၉ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာမူဝါဒထုတ်ပြန်ကြေညာချက်၊ နောက်ဆက်တွဲ ၃ အပိုဒ် ၉။



တိုက်ရိုက်ထိခိုက်မည်ဖြစ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်မည်ဖြစ်သည်။ သို့ရာတွင် အဆိုပါ TL သည် ၎င်းတို့၏ သိက္ခာရှိစွာ နေထိုင်နိုင်မှု၊ လူ့အခွင့်အရေး နှင့် ယဉ်ကျေးမှုများကို ထိခိုက်စေမည်မဟုတ် (သို့မဟုတ်) အကယ်၍ ၎င်းတို့တွင် ထိခိုက်လွယ်မှု တစ်စုံတစ်ရာရှိပါက ယင်းကို ပိုမိုဆိုးရွားစေမည်မဟုတ်ပေ။ ထိခိုက်သည့် အိမ်ထောင်စုများအနက် မည်သည့် တိုင်းရင်းသားအိမ်ထောင်စုမဆိုကမျှ စစ်တမ်းကောက်ယူမှု သို့မဟုတ် ဆွေးနွေးတိုင်ပင်မှုများအတွင်း တိုင်းရင်းသား လူမျိုးတစ်ရပ်ချင်းစီနှင့် သက်ဆိုင်သည့် ထိခိုက်လွယ်မှု တစ်စုံတစ်ရာကို ပြောကြားခဲ့ခြင်းမရှိပေ။ ထို့ကြောင့် အချို့သော ထိခိုက်သူများသည် တိုင်းရင်းသားအုပ်စုဝင်များ ဖြစ်ကြသော်လည်း ADB ၏ ဌာနတိုင်းရင်းသားများဆိုင်ရာ ကာကွယ် စောင့်ရှောက်မှု အသက်ဝင်မည် မဟုတ်ပေ။

၅၉။ ဓါတ်အားပို့လွှတ်ရေးလှိုင်း နေရာချိန်ညှိထားရှိမှုအပေါ် ပြန်လည်သုံးသပ်ရေးအတွက် မော်လမြိုင်-ရေး- ထားဝယ် TL လုပ်ငန်းခွင်ရှိ ကျေးရွာခေါင်းဆောင်များနှင့် အင်တာဗျူးများ နှင့် ဆွေးနွေးတိုင်ပင်ပွဲ ၄ ကြိမ်တို့ လုပ်ဆောင်ခဲ့ကြစဉ်အတွင်း TL သည် ၎င်းတို့အတွက် လူမှုရေး၊ ယဉ်ကျေးမှု သို့မဟုတ် ကိုးကွယ်ယုံကြည်မှုအရ အရေးပါသည့် မည်သည့်နေရာကိုမျှ ဖြတ်သန်း သွားမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ TL တည်ဆောက်ခြင်း၊ လည်ပတ်လုပ်ဆောင်ခြင်းတို့နှင့် ဆက်စပ်နေသည့် လုပ်ဆောင်မှုများသည်လည်း မည်သည့် ရိုးရာ၊ ယုံကြည်မှု နှင့် ထုံးတမ်းစဉ်လာ အပြုအမူများကိုမျှ ချိုးဖောက်ခြင်းမရှိကြောင်း အတည်ပြုခဲ့ပါသည်။ တိုင်ပင်ဆွေးနွေးပွဲများ၊ အဓိကအချက်အလက်ပေးနိုင်သောသူများနှင့် အင်တာဗျူးများ နှင့် အိမ်ထောင်စု စစ်တမ်းကောက်ယူမှုများတွင် လူမျိုးနှင့်သက်ဆိုင်သော မည်သည့်ထိခိုက်လွယ်မှုမျိုး သို့မဟုတ် စီမံကိန်းကြောင့် ပိုမိုဆိုးရွား သွားနိုင်သော မည်သည့်ထိခိုက်လွယ်မှုမျိုးကိုမှ မတွေ့ရှိခဲ့ရပါ။ အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်ပုံစံများကို ရေးဆွဲပြီးသော အခါတွင် အဆိုပါ အတည်ပြုမှုကို ထပ်မံစစ်ဆေးအတည်ပြုမည်ဖြစ်ပါသည်။ တိုင်းရင်းသားအုပ်စုများအပေါ် အထူးသဖြင့် ၎င်းတို့၏ ယဉ်ကျေးမှု၊ လူမှုရေး နှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အလေ့အထများအပေါ် ဆိုးကျိုးသက်ရောက်မှုတစ်စုံတစ်ရာရှိမရှိကို ဒေသန္တရ အုပ်ချုပ်ရေးဦးစီးဌာနက ထောက်ခံပေးရမည်ဖြစ်ကြောင်း ထပ်မံမွမ်းမံထားသော REGDP တွင်ဖော်ပြထားသည်။ အဆိုပါ ထောက်ခံချက်ကို ဒေသအတွင်းရှိ တိုင်းရင်းသားအုပ်စုက အသိအမှတ်ပြုထားသော ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ နိုင်ငံတော်ဌာနတစ်ခုက ထပ်မံလက်ခံရေးထိုးပေးရမည်ဖြစ်သည်။

၆၀။ အဆိုပြုထားသည့် TL လိုင်းများသည် မွန်ပြည်နယ်ရှိ လျှပ်စစ်ဓါတ်အားရရှိမှုကို တိုးတက်စေမည်ဟု မျှော်မှန်းထားသည်။ ဓါတ်အားကွန်ရက်အတွင်း မွန်အိမ်ထောင်စုများ ပိုမိုရောက်ရှိလာစေခြင်းဖြင့် TL သည် ဇွံ၊ ဖြိုးရေးစီမံကိန်းများတွင် ပိုမို၍ ထိရောက် ကောင်းမွန်သော ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရရှိစေရေး လိုအပ်ချက်ကို ဖော်ဆောင်မည်ဖြစ်သည်။



၅။ အချက်အလက်များ ထုတ်ပြန်ကြေညာမှု နှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းများ

၅.၁။ အများပြည်သူပါဝင်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ဆောင်မှုများ၏ရည်ရွယ်ချက်

၆၁။ သတင်းအချက်အလက်များဖြန့်ဖြူးခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းလုပ်ဆောင်မှုများကို အောက်ပါရည်ရွယ်ချက်များဖြင့် လုပ်ဆောင်သည် (၁) စီမံကိန်းဆိုင်ရာ ရရှိနိုင်သော အချက်အလက်များကို ထိခိုက်ခံရသော ပုဂ္ဂိုလ်များနှင့် မျှဝေရန် (၂) အဆိုပြုထားသော လုပ်ဆောင်ချက်များအပေါ် ၎င်းတို့၏ ကနဦးတုံ့ပြန်ချက်များ ရယူရန် (၃) စီမံကိန်းကြိုတင်ပြင်ဆင်မှုများတွင် ထိခိုက်ခံရသောသူများနှင့် လူ့အဖွဲ့အစည်းများကို ပါဝင်စေရန် (၄) ပြန်လည်နေရာချထားရေးဆိုင်ရာ ထိခိုက်မှုများ၊ သက်သာလျော့ပါးစေရန် ဆောင်ရွက်မှုများ၊ လျော်ကြေးပေးမှုများနှင့် သက်ဆိုင်သော လုပ်ဆောင်မှုများအားလုံးတွင် ပွင့်လင်းမြင်သာမှုရှိစေရန်တို့ဖြစ်သည်။ အဆိုပြုထားသည့် ဓါတ်အားပို့လွှတ်ရေးလိုင်းများနှင့် အကျိုးဝင်ပတ်သက်သူများမှာ ထိခိုက်ခံရသော အိမ်ထောင်စုများနှင့် စီမံကိန်းမှ ဓါတ်အားပို့လွှတ်မှုကြောင့် အကျိုးကျေးဇူးခံစားရမည့် အိမ်ထောင်စုများဖြစ်သည်။ အခြားအကျိုးဝင်ပတ်သက်သူများမှာ MOEE နှင့် ဒေသန္တရအစိုးရ အာဏာပိုင်များတို့ဖြစ်သည်။

၅.၂။ သတင်းအချက်အလက်ဖြန့်ချိခြင်း

၆၂။ အဆိုပြုထားသော ဓါတ်အားပို့လွှတ်ရေးလိုင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ကျင်းပခဲ့သော ဒေသန္တရအာဏာပိုင်များနှင့်အစည်းအဝေးများ၊ ကျေးရွာအကြီးအကဲ များနှင့်တကွ အဓိကအချက်အလက်ပေးနိုင်သောသူများနှင့် အင်တာဗျူးများ၊ ကျေးရွာအဆင့် ဆွေးနွေးတိုင်ပင်ပွဲများ နှင့် လူမှုစီးပွားစစ်တမ်းကောက်ယူမှုအတွင်း အိမ်ထောင်စုများနှင့် အင်တာဗျူးများတွင် ဖြန့်ချိပေးခဲ့သည်။ လူမှုစီးပွားစစ်တမ်း၊ ကျေးရွာအကြီးအကဲများနှင့် အင်တာဗျူးများ နှင့် ဆွေးနွေးတိုင်ပင်ပွဲများသည် တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ် လုပ်ဆောင်သောအဆင့်များတွင် ဖြစ်လာနိုင်သော ဆိုးကျိုးထိခိုက်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေနိုင်ရန် နှင့် ယင်းထိခိုက်မှုများကို လျော့ပါးသက်သာစေရန်၊ ကုစားလျော်ကြေးပေးရန်အတွက် အကြံဉာဏ်များကို ရယူရန် အခွင့်အလမ်းဖြစ်စေခဲ့ပါသည်။

၅.၃။ အိမ်ထောင်စုဆိုင်ရာ စစ်တမ်းကောက်ယူမှုများ၏ ရလဒ်

၆၃။ ဓါတ်အားပို့လွှတ်ရေးလိုင်းများဆိုင်ရာ လုပ်ငန်းခွင်များအတွင်းရှိ အိမ်ထောင်စုများစွာသည် စီမံကိန်းအကြောင်း သိရှိပြီးဖြစ်ကြောင်း လူမှုစီးပွားစစ်တမ်းရလဒ်များက ပြသနေပါသည် (ဇယား ၂၇)။ စီမံကိန်းအကြောင်း သိရှိပြီးဖြစ်သည့် အိမ်ထောင်စုများ၏ ရာခိုင်နှုန်းအများဆုံးသည် မော်လမြိုင်-ရေးထားဝယ် ဓါတ်အားပို့လွှတ်ရေးလိုင်းဆိုင်ရာ လုပ်ငန်းခွင်တွင်ရှိပြီး ၅၆ ရာခိုင်နှုန်း ရှိပါသည် (ဇယား ၂၇)။ စီမံကိန်းအကြောင်း သိရှိပြီးဖြစ်သည့် အိမ်ထောင်စုများ၏ ရာခိုင်နှုန်းသည် ရန်ကုန်ဓါတ်အားပို့လွှတ်ရေးလိုင်း လုပ်ငန်းခွင်နှစ်ခုဖြစ်ကြသော အလုံ-သီတာ ဓါတ်အားပို့လွှတ်ရေးလိုင်း (ကမ်းနားလမ်း) တွင် ၁၈% နှင့် အလုံ-သီတာ ဓါတ်အားပို့လွှတ်ရေးလိုင်း (ဒလ) တွင် ၂၀% တို့ဖြင့် ပိုမိုနည်းပါးပါသည်။

၆၄။ မော်လမြိုင်-ရေးထားဝယ် ဓါတ်အားပို့လွှတ်ရေးလိုင်း လုပ်ငန်းခွင်အတွင်းရှိ အိမ်ထောင်စု ၃၂% က ဓါတ်အား ပို့လွှတ်ရေးလိုင်းများသည် ဆိုးကျိုးသက်ရောက်မှု မရှိကြောင်း ဖြေကြားခဲ့ကြပါသည်။



ဆိုးကျိုးသက်ရောက်မှုရှိမည်ဟု ဖြေကြားသည့် အိမ်ထောင်စုများသည် ၃၁% ဝန်းကျင်ရှိသော်လည်း ရာခိုင်နှုန်းပိုမိုမြင့်မားသည့် အိမ်ထောင်စု ၃၇% ကမူ မည်သို့မျှ ထင်မြင်ယူဆခြင်း မရှိကြောင်း ဖြေကြားခဲ့ကြသည်။ ဆိုးကျိုးသက်ရောက်မှုနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုသည် ယေဘုယျအားဖြင့် ရန်ကုန်ခတ်အားပို့လွှတ်ရေးလှိုင်း လုပ်ငန်းခွင်များတွင် နည်းပါးပြီး အလုံ-သီတာ (ကမ်းနားလမ်း) လုပ်ငန်းခွင်တွင် ၂၈% နှင့် အလုံ-သီတာ (ဒလ) လုပ်ငန်းခွင်တွင် ၁၂% ရှိပါသည်။

၆၅။ လုပ်ငန်းခွင် ၃ ခုအတွင်းရှိ အဓိက စိုးရိမ်ပူပန်မှုမှာ လျှပ်စစ်အန္တရာယ်ဖြစ်ပါသည်။ အဆိုပါ စိုးရိမ်ပူပန်မှုကို အလုံ-သီတာ (ကမ်းနားလမ်း) ခတ်အားပို့လွှတ်ရေးလှိုင်း လုပ်ငန်းခွင်တွင် ၈၆%၊ မော်လမြိုင်-ရေးထားဝယ် ခတ်အားပို့လွှတ်ရေးလှိုင်း လုပ်ငန်းခွင်တွင် ၆၁% နှင့် အလုံ-သီတာ (ဒလ) ခတ်အားပို့လွှတ်ရေးလှိုင်း လုပ်ငန်းခွင်တွင် ၆၇% တို့ဖြင့် တွေ့ရှိနိုင်သည်။ လယ်ယာမြေဆုံးရှုံးမှုအား ဆိုးကျိုးအဖြစ် ပြောဆိုခဲ့သည့် အိမ်ထောင်စုသည် မော်လမြိုင်-ရေးထားဝယ် ခတ်အားပို့လွှတ်ရေးလှိုင်း လုပ်ငန်းခွင်တွင် ၃၅% သာ ရှိပြီး ကျန်ခတ်အားပို့လွှတ်ရေးလှိုင်း လုပ်ငန်းခွင် ၂ ခုတို့တွင် ထိုသို့ ပြောဆိုသူမရှိပေ။

ဇယား ၂၇ - ထိခိုက်ခံရသောအိမ်ထောင်စုများအကြားတွင် စီမံကိန်းအကြောင်းနှင့် ထိခိုက်မှုများအကြောင်းသိရှိမှု။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ

အကြောင်းအရာ	အလုံ-သီတာ ခတ်အားပို့လွှတ်ရေး လှိုင်း (ကမ်းနားလမ်း)	မော်လမြိုင်-ရေး- ထားဝယ် ခတ်အားပို့လွှတ်ရေး လှိုင်း	အလုံ-သီတာ (ဒလ)
စီမံကိန်းအကြောင်းသိရှိသော အိမ်ထောင်စုများ (%)	၁၈%	၅၆%	၂၀%
ခွဲခြားသတ်မှတ်ထားသည့် ထိခိုက်မှုများကို သိရှိသော အိမ်ထောင်စုများ (%)			
ထိခိုက်မှုမရှိ	၃၆%	၃၂%	၆၀%
ဆိုးကျိုး	၂၈%	၃၁%	၁၂%
မသိပါ	၃၆%	၃၇%	၂၈%
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀%
ခွဲခြားသတ်မှတ်ထားသည့် ထိခိုက်မှု အမျိုးအစား (%)			
လျှပ်စစ်အန္တရာယ်	၈၆%	၆၁%	၆၇%
ခတ်အားကျသင့်ငွေ မြင့်မားမှု	၁၄%	၄%	၃၃%
လယ်ယာမြေဆုံးရှုံးမှု	၀	၃၅%	၀
စုစုပေါင်း	၁၀၀%	၁၀၀%	၁၀၀%
အရင်းအမြစ် - ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းကောက်ယူမှု			



၅.၄။ တိုင်ပင်ဆွေးနွေးပွဲများ

၆၆။ စီမံကိန်းနေရာရှိ စီမံကိန်းနှင့် အကျိုးဝင်ဆက်စပ်သူများ၊ ထိခိုက်ခံရသူများတို့နှင့် တိုင်ပင်ဆွေးနွေးပွဲ ၁၀ ပွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အတွင်း ကျင်းပခဲ့ပါသည်။ (ဇယား ၂၈)။ ၎င်းအစည်းအဝေးပွဲများကို တက်ရောက်ခဲ့သူ ၃၂၀ ဦး ရှိခဲ့ရာ ၂၂% သည် အမျိုးသမီးများဖြစ်ပါသည်။ မော်လမြိုင်-ရေးထားဝယ် လုပ်ငန်းခွင်အတွင်းရှိ ဆွေးနွေးပွဲများတွင် တက်ရောက်ခဲ့သူများအနက် ၆၅% သည် အများအားဖြင့် မွန်တိုင်းရင်းသားအုပ်စုတွင် ပါဝင်သူများ ဖြစ်ကြပါသည်။ (ဇယား ၂၉)။ အခြားတက်ရောက်ခဲ့သည့် တိုင်းရင်းသားလူနည်းစုအုပ်စုများမှာ ကရင် နှင့် ရခိုင်တို့ ဖြစ်ကြပါသည်။ ၎င်းဆွေးနွေးပွဲများတွင် DPTSC ဝန်ထမ်းများက စီမံကိန်းပိုင်ရှင်အဖြစ် ဦးဆောင်ခဲ့ပါသည်။

၆၇။ အဆိုပြုထားသည့် ဓါတ်အားပို့လွှတ်ရေးလိုင်းလမ်းကြောင်း နှင့် ပြန်လည်နေရာချထားမှုဆိုင်ရာ ထိခိုက်မှု အတိုင်းအတာ တို့ကို ၎င်းအစည်းအဝေးများအတွင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အဓိက ဆွေးနွေးပြောဆိုကြသော လူမှုရေးဆိုင်ရာ ကိစ္စမှာ ထိခိုက်သွားသော မြေယာများအတွက် လျော်ကြေး နှင့် လျှပ်စစ်ဓါတ်အားရရှိမှုတို့ ဖြစ်ပါသည်။ အစည်းအဝေးများတွင် တက်ရောက်ခဲ့ကြသော ပုဂ္ဂိုလ်များ၏ အမည်များ နှင့် စာရွက်စာတမ်းများအား ပူးတွဲပါ ၁ တွင် ဖော်ပြထားပါသည်။

၅.၅။ အချက်အလက် ထုတ်ပြန်ကြေညာခြင်း နှင့် တိုင်ပင်ဆွေးနွေးခြင်းဆိုင်ရာ လုပ်ဆောင်မှုများ

၆၈။ အင်ဂျင်နီယာပိုင်းဆိုင်ရာအသေးစိတ်ပုံစံဒီဇိုင်းနှင့် DMS ရလဒ်များအပေါ်အခြေခံကာ REGDP ကို ပြန်လည်မွမ်းမံမည် ဖြစ်ပါသည်။ ထိုအစီအစဉ်နှင့် အကျဉ်းချုပ်တို့ကို မြန်မာ နှင့် မွန်ဘာသာများသို့ ပြန်ဆိုကာ ထိခိုက်ခံရသောသူများ ရရှိဖတ်ရှုနိုင်ရန် မြို့နယ်နှင့် ကျေးရွာအာဏာပိုင်များမှတစ်ဆင့် စီစဉ်ဆောင်ရွက်သွားပါမည်။ ထိခိုက်ခံရသည့် တိုင်းရင်းသားအုပ်စုများအကြားတွင် မြန်မာဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါသည်။

၆၉။ REGDP ပြန်လည်သုံးသပ်ပြီးနောက်တွင် နောက်ဆက်တွဲ ၂ တွင် ပါရှိသည့် PIB မူကြမ်းကို ပြန်လည်မွမ်းမံကာ ထိခိုက်ခံရသောသူများထံသို့ ဖြန့်ချိသွားပါမည်။ ထိုစာအုပ်ငယ်တွင် အောက်ပါ အချက်အလက်များ ပါဝင်ပါသည်။ (၁) စီမံကိန်းအကြောင်းဖော်ပြချက် (၂) မျှော်လင့်ထားသော စီမံကိန်းဆိုင်ရာ သက်ရောက်မှုများ (၃) လျော်ကြေးနှင့် ခံစားခွင့်ဆိုင်ရာမူဝါဒ (၄) လျော်ကြေးနှုန်းထားသတ်မှတ်ခြင်းနှင့် ပေးလျှော်ခြင်းအတွက် တာဝန်ရှိသော အဖွဲ့အစည်းများ (၅) လျော်ကြေးနှုန်းထားသတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများ (၆) လျော်ကြေးရပိုင်ခွင့်အတွက် အကျိုးဝင်မှု (၇) အဆင်မပြေမကျလည်မှုဖြေရှင်းခြင်းနှင့် အယူခံဝင်ခြင်းလုပ်ထုံးလုပ်နည်းများ (၈) လျော်ကြေးလုပ်ငန်းစဉ်ကို ထောက်ကူ ဆောင်ရွက်ရာတွင် ထိခိုက်ခံရသော အိမ်ထောင်စုများ၏ အခန်းကဏ္ဍ။



ဇယား ၂၈ - ဓါတ်အားပို့လွှတ်ရေးလှိုင်း ၃ ခုအတွက် ကျေးရွာအဆင့်တွင် လုပ်ဆောင်ခဲ့သော အများပြည်သူဆိုင်ရာ ဆွေးနွေးတိုင်ပင်ပွဲများ - ၂၀၁၇ ခုနှစ် အောက်တိုဘာလ

ရက်စွဲ	တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ် နှင့် ကျေးရွာ	တက်ရောက်ခဲ့သူဦးရေ		
		အမျိုးသား	အမျိုးသမီး	စုစုပေါင်း
	မွန်ပြည်နယ်			
၂၀၁၇ စက်တင်ဘာ ၂၈	မုဒုံ (တော်ကူးကျေးရွာ)	၂၈	၁၃	၄၁
၂၀၁၇ စက်တင်ဘာ ၂၈	သံဖြူဇရပ် (ဝါခရူကျေးရွာ)	၁၁	၂	၁၃
၂၀၁၇ စက်တင်ဘာ ၂၉	ရေး (အဘော်ကျေးရွာ)	၆၈	၁၅	၈၃
	တနင်္သာရီတိုင်းဒေသကြီး			
၂၀၁၇ စက်တင်ဘာ ၃၀	ကလိန်အောင် (ကလိန်အောင်ကျေးရွာ)	၄၄	၇	၅၁
၂၀၁၇ အောက်တိုဘာ ၁၁	မင်းဘူး (ရွာသာယာကျေးရွာ)	၃၃	၁၂	၄၅
၂၀၁၇ အောက်တိုဘာ ၁၂	မင်းလှ (မလွန်ကျေးရွာ)	၂၂	၃	၂၅
၂၀၁၇ အောက်တိုဘာ ၁၃	တောင်တွင်းကြီး (တောင်တွင်းကြီးကျေးရွာ)	၄၂	၁	၄၃
	ရန်ကုန်တိုင်းဒေသကြီး			
၂၀၁၇ အောက်တိုဘာ ၁၈	ဗိုလ်တစ်ထောင်	၂၀	၄	၂၄
၂၀၁၇ အောက်တိုဘာ ၁၇	အလုံ	၂၂	၁၁	၃၃
၂၀၁၇ အောက်တိုဘာ ၂၀	ဒလ	၅၇	၁၈	၇၅
စုစုပေါင်း		၂၅၀	၇၀	၃၂၀

ဇယား ၂၉ - တိုင်းရင်းသားအုပ်စုအလိုက် အများပြည်သူဆိုင်ရာ ဆွေးနွေးတိုင်ပင်ပွဲများတွင် တက်ရောက်ခဲ့ကြသူများ - ၂၀၁၇ ခုနှစ် အောက်တိုဘာလ

တိုင်းရင်းသားအုပ်စု	အလုံ-သီတာ TL (ကမ်းနားလမ်း)	မော်လမြိုင်-ရေးထားဝယ် TL	အလုံ-သီတာ (ဒလ)
ဗမာ	၅၇	၆၅	၇၅
မွန်	၀	၁၀၇	၀
ကရင်	၀	၁၅	၀
ရခိုင်	၀	၁	၀
စုစုပေါင်း	၅၇	၁၈၈	၇၅

၇၀။ REGDP မွမ်းမံစဉ်ကာလအတွင်း၊ တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ်လုပ်ဆောင်စဉ်ကာလများအတွင်းတွင် အဆင့် များစွာပါဝင်သော တိုင်ပင်ဆွေးနွေးပွဲများကို ကာလအပိုင်းအခြားအလိုက်ကျင်းပသွားမည် (ဇယား ၃၀)။ စီမံကိန်းပြီးမြောက်မှု အစီရင်ခံစာကို ADB က ထုတ်ပြန်မှုမပြုရသေးမီအချိန်အထိ ယင်းသို့ တိုင်ပင်ဆွေးနွေးခြင်း၊ တုန့်ပြန်အကြံပြုခြင်းများကို



လုပ်ဆောင်သွားမည်ဖြစ်သည်။ လျော်ကြေး၊ အထောက်အပံ့နည်းလမ်းများ၊ ခံစားခွင့် ရပိုင်ခွင့်များ၊ အဆင်မပြေမှုများဖြေရှင်းခြင်း နှင့် ဝင်ငွေပြန်လည်ထူထောင်ခြင်းဆိုင်ရာ သဘောတူညီချက်များ ရေးဆွဲရာတွင် တိုင်း/ပြည်နယ်၊ မြို့နယ် နှင့် ကျေးရွာအာဏာပိုင်များလည်း ပါဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။ ထိခိုက်လွယ်သော အုပ်စုများထံမှ အကြံဉာဏ်များရယူရန် အထူးအစည်းအဝေးများ ကိုလည်း ကျင်းပလုပ်ဆောင်မည်ဖြစ်သည်။ အကောင်အထည်ဖော်လုပ်ဆောင်မှုများကို ဒေသဆိုင်ရာအာဏာပိုင်များနှင့် ထိခိုက်ခံ ရသော ပြည်သူများထံသို့ စီမံကိန်းဘက်မှ ပုံမှန် အစီရင်ခံသွားမည်ဖြစ်သည်။ ပေါ်ပေါက်လာသော ကိစ္စရပ်များကိုလည်း အစဉ်မပြတ်ရှာဖွေသတ်မှတ်ကာ လုပ်ကိုင်ဆောင်ရွက်ဖွယ်အစီအမံများကို တိုင်ပင်ဆွေးနွေးပွဲများတွင် သတ်မှတ်ဆုံးဖြတ်သွားမည် ဖြစ်သည်။

ဇယား ၃၀ - လျှပ်စစ်ဓါတ်အားကွန်ရက်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် စီစဉ်ထားသော တိုင်ပင်ဆွေးနွေးခြင်းဆိုင်ရာ လုပ်ဆောင်မှုများ - ဓါတ်အားပို့လွှတ်ရေး အစိတ်အပိုင်း

လုပ်ဆောင်ချက်များ	အကျိုးဝင်ပတ်သက်သည့် အုပ်စုများ
က။ ပြင်ဆင်သည့်အဆင့် (REGDP မှမ်းမံခြင်း)	
၁။ စီမံကိန်းတိုးတက်မှုများကို သက်ဆိုင်ရာ နိုင်ငံတော်အစိုးရဌာနများ သို့ တင်ပြခြင်း ၂။ TL ဖြတ်သန်းသွားသော ကျေးရွာများတွင် အိမ်ထောင်စုစစ်တမ်း၊ DMS နှင့် တိုင်ပင်ဆွေးနွေးပွဲများ ကျင်းပလုပ်ဆောင်ရန် ခွင့်ပြုချက် ရယူခြင်း ၃။ စီမံကိန်းနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆို စေခြင်း၊ ယင်းကိစ္စများကို ဖြေရှင်းလုပ်ဆောင်ရန် အကြံပြုချက်များ ရယူခြင်း	• MOEE; (နေပြည်တော်) • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC နေပြည်တော်) • MOF; (နေပြည်တော်)
၄။ စီမံကိန်းလုပ်ငန်းတိုးတက်မှု အခြေအနေကို ဒေသန္တရအစိုးရအဖွဲ့ များထံ အစီရင်ခံရန်နှင့် ပြည်ထောင်စုအဆင့်မှ အစိုးရဌာနများနှင့် တိုင်ပင်ဆွေးနွေးမှုရလဒ်များ၊ လုပ်ငန်းခွင်အတွက် လုပ်ငန်းအစီအစဉ် တို့ကို ယင်းတို့ထံ အကြောင်းကြားရန်။ ၅။ စီမံကိန်းနှင့် ပတ်သက်သည့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ကြားသိရန် နှင့် ယင်းတို့ကို ဖြေရှင်းရန် အကြံပြုချက်များ ရယူရန်	• တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်ရုံးများ • ဒေသန္တရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေ/အုပ်) • MONREC နှင့် MOF တို့၏ ဒေသန္တရရုံးများ
၆။ စီမံကိန်းလုပ်ငန်းတိုးတက်မှုကို မြို့နယ်အရာရှိများကို အစီရင်ခံရန်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ရှိ တိုင်ပင် ဆွေးနွေးမှုရလဒ်များ၊ လုပ်ငန်းခွင်အတွက် လုပ်ငန်းအစီအစဉ်တို့ကို ယင်းတို့ထံ အကြောင်းကြားရန်။ ၇။ ကျေးရွာအုပ်စုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရက မိတ်ဆက်ပေးသောစာကို ရယူရန် ၈။ စီမံကိန်းနှင့် ပတ်သက်သည့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ကြားသိရန် နှင့် ယင်းတို့ကို ဖြေရှင်းရန် အကြံပြုချက်များ ရယူရန်	• ခရိုင်/မြို့နယ် ထွေ/အုပ် • MONREC နှင့် MOF မြို့နယ်ရုံးများ • မြို့နယ်စည်ပင်သာယာရေးကော်မတီ • NGO များ
၉။ ကျေးရွာအုပ်စုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရက မိတ်ဆက်ပေးသောစာကို ပေးအပ်ရန် နှင့် ကွင်းဆင်းလုပ်ကိုင်မှုများအတွက် ခွင့်ပြုချက်ရယူရန်။	• ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ • ကျေးရွာအုပ်ချုပ်ရေးမှူးများ • အမျိုးသမီးများ



၁၀။ နောက်ဆုံးသတ်မှတ်ရက်ကြောညာခြင်းအတွက် စီစဉ်ရန် စာရင်း ပိတ်သည့် နောက်ဆုံးရက်ကို ရပ်ရွာလူထုကို အကြောင်းကြားရန်၊ စစ်တမ်းကောက်ယူရန်၊ DMS နှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် ၁၁။ စစ်တမ်းနှင့် DMS ရလဒ်များကို အတည်ပြုရန်နှင့် တုန့်ပြန် ပြောဆိုမှု၊ အကြံပြုမှုများရယူရန်အတွက် ရလဒ်များကို ရပ်ရွာလူထုထံ တင်ပြရန် ၁၂။ လျော်ကြေးနှုန်းထားသတ်မှတ်သည့် စနစ်၊ လျော်ကြေးပေးသည့် စနစ်၊ ၁၂။ အဆင်မပြေမှုများကိုင်တွယ်ဖြေရှင်းပေးသည့်စနစ်တို့ကို ရှင်းပြ ကာ တုန့်ပြန်ပြောဆိုမှု၊ အကြံပြုမှုများရယူရန် ၁၃။ အကျိုးဝင်ပတ်သက်သူများထံမှ စနစ်ပုံစံအတွက် အလုပ်ဖြစ်နိုင် သည့် အကြံပြုချက်များကို ထည့်သွင်းပေါင်းစပ်ရန်	• တံငါသည်များ နှင့် လယ်သမားများ • ဒေသခံ အိမ်ထောင်စုများ • ထိခိုက်လွယ်သော အုပ်စုများ
ခ။ တည်ဆောက်ရေးအဆင့်	
၁။ လေ့လာစောင့်ကြည့်သည့် အစီရင်ခံစာများကို အသုံးပြုကာ စီမံကိန်းလုပ်ငန်း တိုးတက်မှုအခြေအနေကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဌာနများကို ကာလအပိုင်းအခြားအလိုက် အစီရင်ခံရန် ၂။ စီမံကိန်းနှင့် ပတ်သက်သည့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ကြားသိရန် နှင့် ယင်းတို့ကို ဖြေရှင်းရန် အကြံပြုချက်များ ရယူရန်	• သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် နှင့် မြို့နယ်အဆင့် ဌာနများနှင့် အရာရှိများ • NGO များ
၃။ ဓါတ်အားပို့လွှတ်ရေးလှိုင်း အပိုင်းတွင် တည်ဆောက်ရေး လုပ်ဆောင်သည့်အခါ ပြဿနာများရှိပါက သိရှိရန်နှင့် ဖြေရှင်းမှု များကို လုပ်ဆောင်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ အတွင်းရှိ ဒေသန္တရအုပ်စုများနှင့် တိုင်ပင်ဆွေးနွေးရန် ၄။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် မြန်မာဘာသာစကားဖြင့် ရေးသားထားသော မွမ်းမံထားပြီး REGDP မိတ္တူတစ်စောင်ကို ပေးအပ်ထားရှိရန်နှင့် ခံစားခွင့် ဇယားကို အများပြည်သူမြင်နိုင်သောနေရာတွင် ကပ်ထားရန် ၅။ စီမံကိန်းနှင့်ပတ်သက်ပြီး တစ်ဦးချင်း သို့မဟုတ် အစုအဝေးလိုက် တိုင်ကြားသော ကိစ္စရပ်များကို ဖြေရှင်းရန် အဆင့်တစ်ဆင့်ထက် ပိုပါဝင်သော အများပါဝင်လုပ်ဆောင်နိုင်သည့် အဆင်မပြေမှုညှိနှိုင်း ဖြေရှင်းရေးစနစ်ကို လည်ပတ်လုပ်ဆောင်ရန် ၆။ အလုပ်အကိုင်အတွက် အရည်အချင်းပြည့်မီပါက အမျိုးသမီးများ အပါအဝင် ကျေးရွာတွင်နေထိုင်သူများကို ဦးစားပေးခန့်ထားရန် ၇။ အလုပ်သမားများနေထိုင်သည့် စခန်းများတွင် လိုအပ်သော အစာရိက္ခာများကို ကျေးရွာမှ စိုက်ပျိုးထုတ်လုပ်သူများ ပေးသွင်း ရောင်းချနိုင်စေမည့် စနစ်ထူထောင်ရန် ၈။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုသည့်အတိုင်း ရပ်ရွာလူထု	• ကျေးရွာအုပ်စုအုပ်ချုပ်ရေး တာဝန်ရှိသူများ • ကျေးရွာအုပ်ချုပ်ရေးမှူး • အမျိုးသမီးများ • တံငါသည်များ၊ လယ်သမားများ • ဒေသခံ အိမ်ထောင်စုများ • ထိခိုက်လွယ်သော အုပ်စုများ



နှင့် ကဏ္ဍအလိုက်ဆွေးနွေးပွဲများ ကျင်းပရန် ၉။ စီမံကိန်းကြောင့် ရပ်ရွာလူထု၏ ကောင်းကျိုးချမ်းသာကို ထိခိုက်စေသည့် ကိစ္စရပ်များကို အရေးပေါ်တုန့်ပြန်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုကို ရပ်ရွာလူထုနှင့် ပူးတွဲစီမံခန့်ခွဲရန်	
က။ လုပ်ငန်းလည်ပတ်လုပ်ဆောင်သည့်အဆင့်	
၁။ စီမံကိန်းလုပ်ငန်းတိုးတက်မှုကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အစိုးရဌာနများသို့ အစီရင်ခံရန် ၂။ စီမံကိန်းနှင့် ပတ်သက်သည့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ကြားသိရန် နှင့် ယင်းတို့ကို ဖြေရှင်းရန် အကြံပြုချက်များ ရယူရန်	• သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် နှင့် မြို့နယ်အဆင့်ဌာနများနှင့် အရာရှိများ • NGO များ
၃။ ၎င်းတို့အပေါ်ထိခိုက်သည့် ကိစ္စများကို ဖြေရှင်းမှု အကောင်အထည်ဖော်ခြင်းအား အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ အဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ဆောင်ရန် ၄။ စီမံကိန်းနှင့်ပတ်သက်ပြီး တစ်ဦးချင်း သို့မဟုတ် အစုအဝေးလိုက် တိုင်ကြားသောကိစ္စရပ်များကို ဖြေရှင်းရန် အဆင့်တစ်ဆင့်ထက် ပိုပါဝင်သော အများပါဝင်လုပ်ဆောင်နိုင်သည့် အဆင်မပြေမှု ညှိနှိုင်းဖြေရှင်းရေး စနစ်ကို လည်ပတ်လုပ်ဆောင်ရန် ၅။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုသည့်အတိုင်း ရပ်ရွာလူထုနှင့် ကဏ္ဍအလိုက်ဆွေးနွေးပွဲများ ကျင်းပရန် ၆။ စီမံကိန်းကြောင့် ရပ်ရွာလူထု၏ ကောင်းကျိုးချမ်းသာကို ထိခိုက်စေသည့်ကိစ္စရပ်များကို အရေးပေါ်တုန့်ပြန်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုကို ရပ်ရွာလူထုနှင့် ပူးတွဲစီမံခန့်ခွဲရန်	• ကျေးရွာအုပ်စုအုပ်ချုပ်ရေး တာဝန်ရှိသူများ • ကျေးရွာအုပ်ချုပ်ရေးမှူး • အမျိုးသမီးများ • တံငါသည်များ နှင့် လယ်သမားများ • ဒေသခံ အိမ်ထောင်စုများ • ထိခိုက်လွယ်သော အုပ်စုများ



၆။ အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

၆.၁။ ပိုင်ဆိုင်မှုများအပေါ် နစ်နာကြေးပေးလျော်ရေးကော်မတီနှင့် အဆင်မပြေမှုများ ဖြေရှင်းခြင်း

၇၁။ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့သည် ပိုင်ဆိုင်မှုများအပေါ် နစ်နာကြေး ပေးလျော်မှုကော်မတီ (ACC) ကို ဖွဲ့စည်းမည်ဖြစ်သည်။ ACC ၏ အဓိကတာဝန်များမှာ (၁) DMS ကို လုပ်ဆောင်ရန် (၂) ပိုင်ဆိုင်မှု နှင့် ထုတ်လုပ်မှု တစ်ခုချင်းစီအတွက် ဈေးကွက်ပေါက်ဈေးကို သတ်မှတ်ရန် (၃) လျော်ကြေးကို ပြန်လည်အစားထိုးနိုင်သောတန်ဖိုးဖြင့် သတ်မှတ်ရန် (၄) အစားထိုးနိုင်သောတန်ဖိုးသတ်မှတ်နိုင်ရန်နှင့် သဘောတူညီချက်ရရှိရန် ထိခိုက်ခံရသော အိမ်ထောင်စုတစ်ခုချင်းနှင့် ညှိနှိုင်းရန် တို့ဖြစ်သည်။ ကော်မတီကို အစိုးရဌာနများဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ ကော်မတီတွင် မည်သည့်ဌာနများပါဝင်မည်ကို တိုင်းဒေသကြီး/ပြည်နယ်တစ်ခုချင်းတွင် သဘောတူညီချက်ရယူရမည်ဖြစ်ပြီး တစ်နေရာနှင့်တစ်နေရာ မတူညီပဲ ကွဲပြားနိုင်သည်။

၇၂။ တိုင်ကြားမှုများကို လက်ခံရန် နှင့် လွတ်လပ်၊ ပွင့်လင်းမြင်သာ၊ အချိန်ကိုက်၊ ကျေနပ်ဖွယ်အသွင်ဖြင့် ဖြေရှင်းပေးနိုင်ရန်အတွက် DPTSC သည် ၎င်းအဖွဲ့အစည်း၏အဆင့်တိုင်းတွင် ကော်မတီတစ်ခုကို ဖွဲ့စည်းထားရှိပါမည်။ အဆင့်များမှာ (၁) စီမံကိန်းစီမံခန့်ခွဲမှုယူနစ် (PMU) (၂) DPTSC ခရိုင်ရုံး (၃) နေပြည်တော်ရှိ DPTSC ပြည်ထောင်စုအဆင့်ရုံးတို့ဖြစ်သည်။ ကော်မတီဝင်များအဖြစ်ထမ်းဆောင်မည့်သူများကို လျော်ကြေးပေးခြင်းဆိုင်ရာစည်းမျဉ်းများ၊ လုပ်ငန်းစဉ်များကို ကနဦးရှင်းလင်းခြင်း၊ အဆင်မပြေနှစ်နာမှုများကို ကိုင်တွယ်ရန် အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်မှုဖြစ်သည်။ PMU ကို ဖွဲ့စည်းသည့်အခါတွင် အဆင်မပြေမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီကို ဖွဲ့စည်းကာ ၎င်းသည် REGDP အကောင်အထည်ဖော်စဉ် နှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်သည့် ကာလတလျောက်လုံး သက်ဝင်လှုပ်ရှားနေမည်ဖြစ်သည်။ ၎င်းသည် ဓါတ်အားပို့လွှတ်ရေးလိုင်း ၃ ခု၏ ပြန်လည်နေရာချထားရေးဆိုင်ရာထိခိုက်မှုများနှင့် ပတ်သက်သည့် တိုင်ကြားမှုများကိုသာ ကိုင်တွယ်မည်ဖြစ်ကာ တရားရုံးကသာဖြေရှင်းရမည်ဖြစ်သည့် မြေယာ အသုံးပြုခွင့်ဆိုင်ရာ အငြင်းပွားမှုများကို ကိုင်တွယ်မည်မဟုတ်ပါ။

၆.၂။ အဆင်မပြေမှုများ ညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

၇၃။ ထိခိုက်ခံရသောသူများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆက်စပ်သွားလာလုပ်ဆောင်ရမည့် နေရာများကိုသိရှိစေရန် PIB နှင့် တိုင်ပင်ဆွေးနွေးပွဲများမှတစ်ဆင့် သတင်းအချက်အလက်ပေးမည်ဖြစ်သည်။ အကယ်၍ ထိခိုက်ခံစားရသော ပုဂ္ဂိုလ်တစ်ဦးသည် ရေးသားတိုင်ကြားမှုကို မိမိအနေဖြင့် လုံလောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိဟု ခံစားရပါက အခြားဒေသခံအဖွဲ့အစည်း၊ NGO၊ မိသားစုဝင်၊ ကျေးရွာလူကြီးများ၊ အရာရှိများကို မိမိကိုယ်စားရေးသားရန် အကူအညီရယူနိုင်သည်။ DPTSC သည် တိုင်ကြားမှုကို ဖြေရှင်းရာတွင် သက်ဆိုင်သည့် ကုန်ကျစရိတ်များအားလုံး (အစည်းအဝေး၊ တိုင်ပင်ဆွေးနွေးပွဲ၊ ဆက်သွယ်ပြန်ကြားရေး၊ အစီရင်ခံခြင်း၊ သတင်းအချက်အလက်ဖြန့်ဖြူးခြင်း) ကို ကျခံရမည်။ အဆင်မပြေမှု အမျိုးအစားတစ်ခုချင်းစီကို ဖြေရှင်းရာတွင် လိုက်နာရန် လုပ်ထုံးလုပ်နည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ DMS ရလဒ်



(၁) မိမိတို့၏ ပစ္စည်းဥစ္စာများအပေါ် DMS ရလဒ်နှင့် ပတ်သက်၍ မကျေနပ်သော အိမ်ထောင်စုသည် ပြီးစီးသွားသော DMS ပုံစံပေါ်တွင် ယင်းသို့ကျေနပ်မှုမရှိကြောင်းဖော်ပြလျက် လက်မှတ်ရေးထိုးကာ ACC အနေဖြင့် ပြန်လည်သုံးသပ်ပေးရန်၊ အခြား ACC စစ်တမ်းကောက်ယူသည့်အဖွဲ့တစ်ခုဖြင့် ပြန်လည် အကဲဖြတ်ပေးရန် တောင်းဆိုရမည်။

(၂) အကယ်၍ ၎င်းအိမ်ထောင်စုသည် ပြန်လည်သုံးသပ်မှု၊ ပြန်လည်အကဲဖြတ်ချက်များကို ကျေနပ်မှုမရှိသေးလျှင် ၎င်း၏ ကိုယ်စားလှယ်သည် DMS ပုံစံကို အပြီးသတ်၊ လက်မှတ်ထိုးကာ စာအားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ DPTSC PMU အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီထံသို့ ထိခိုက်သွားသောပစ္စည်းဥစ္စာများအား ပြန်လည်စစ်ဆေး အချက်အလက် ကောက်ယူပေးရန်၊ ပြန်လည်အကဲဖြတ်ပေးရန် တောင်းဆိုရမည်။

(၃) DPTSC PMU အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီသည် တိုင်ကြားမှုကို လက်ခံရရှိသည်မှ ၁၅ ရက်အတွင်း စစ်ဆေးရေးအဖွဲ့အသစ်တစ်ခုကိုဖွဲ့စည်းကာ ထိခိုက်သောပိုင်ဆိုင်မှုများကို ပြန်လည်တိုင်းတာပြီး ကွဲလွဲချက်များတွေ့ရှိပါက ပြန်လည်ပြင်ဆင်ရမည်။ အိမ်ထောင်စုသည် DPTSC PMU အဆင်မပြေမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီ၏ လုပ်ဆောင်မှု၊ ရလဒ်များကို ကျေနပ်မှုမရှိသေးပါက ၎င်းအနေဖြင့် ထိုအမှုကို DPTSC ခရိုင်ရုံး အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေး ကော်မတီထံသို့ အယူခံတင်ပြရမည်။

(၄) DPTSC ခရိုင်ရုံး အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီသည် တိုင်ကြားမှုကို ၁၅ ရက်အတွင်း ဖြေရှင်းရမည်။ အကယ်၍ အိမ်ထောင်စုသည် ခရိုင်အဆင့်၏ ဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိသေးပါက ယင်းအမှုကို DPTSC ပြည်ထောင်စုအဆင့်ရုံး အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီထံသို့ ပို့ဆောင်ရမည်။

(၅) DPTSC ပြည်ထောင်စုအဆင့်ရုံး အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီသည် တိုင်ကြားမှုကို ၁၅ ရက်အတွင်း ဖြေရှင်းရမည်။ အကယ်၍ အိမ်ထောင်စုသည် ပြည်ထောင်စုအဆင့်ရှိ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသေးပါက ယင်းအမှုကို ဖြေရှင်းရန် တရားစီရင်ရေးလုပ်ငန်းစဉ်ထံသို့ ပို့ဆောင်ရမည်။

ခ။ ထိခိုက်သောပစ္စည်းဥစ္စာများအပေါ်ပိုင်ဆိုင်မှုနှင့်အခွင့်အရေး

(၁) အကယ်၍ တိုင်ကြားမှုသည် ထိခိုက်သော ပစ္စည်းဥစ္စာ၏ ပိုင်ဆိုင်မှု၊ အခွင့်အရေး သို့မဟုတ် ထိန်းချုပ်နိုင်မှုနှင့် သက်ဆိုင်ပါက ACC သည် ယင်းကိစ္စကို ဖြေရှင်းရန် အငြင်းပွားနေသောဘက်များနှင့် တိုင်ပင်ဆွေးနွေးကာ ကြားဝင်စေ့စပ်ပေးမည်ဖြစ်သည်။

(၂) အကယ်၍ တိုင်ပင်ဆွေးနွေးခြင်း၊ ကြားဝင်စေ့စပ်ပေးခြင်းဖြင့် အမှုကိစ္စကို မဖြေရှင်းနိုင်ပါက ယင်းကိစ္စကို တရားရုံးတွင် ဆက်လက်ဖြေရှင်းရန် သက်ဆိုင်ရာ အိမ်ထောင်စုများကို ACC က အကြံပေးမည်ဖြစ်သည်။

ဂ။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကိုညှိနှိုင်းတန်ဖိုးဖြတ်ရာတွင် သတ်မှတ်ချက်နှင့် မညီညွတ်မှုများ

(၁) အကယ်၍ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို တန်ဖိုးဖြတ်ရာတွင် ACC သည် သဘောတူညီထားသည့်အတိုင်း တွက်ချက်ခြင်း၊ လျော်ကြေးပေးခြင်းမရှိဟု အိမ်ထောင်စုများက ထင်မြင်လျှင် ၎င်းတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို လွှဲပြောင်းပေးရန် ငြင်းဆိုနိုင်ကာ DPTSC PMU အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီထံသို့ ယင်းသတ်မှတ်ချက်နှင့် မညီညွတ်မှုများကို နှုတ်အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ အသိပေး အကြောင်းကြားရမည်။



(၂) DPTSC PMU အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီသည် တိုင်ကြားမှုလက်ခံရရှိပြီးနောက် ၁၅ ရက်အတွင်း ဖြေရှင်းရမည်။ အကယ်၍ အိမ်ထောင်စုသည် PMU အဆင့်၏ ဖြေရှင်းဆုံးဖြတ်မှုကို မကျေနပ်ပါက ယင်းအမှုကိစ္စကို DPTSC ခရိုင်ရုံး အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေး ကော်မတီထံသို့ ပို့ဆောင်နိုင်သည်။

(၃) DPTSC ခရိုင်ရုံး အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေး ကော်မတီသည် တိုင်ကြားမှုကို လက်ခံရရှိပြီး ၁၅ ရက်အတွင်းဖြေရှင်းမည်။ အကယ်၍ အိမ်ထောင်စုသည် ခရိုင်အဆင့်၏ ဖြေရှင်းဆုံးဖြတ်မှုကို မကျေနပ်ပါက ယင်းအမှုကိစ္စကို DPTSC ပြည်ထောင်စုအဆင့်ရုံး အဆင်မပြေမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီထံသို့ ပို့ဆောင်နိုင်သည်။

(၄) DPTSC ပြည်ထောင်စုအဆင့်ရုံး အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေး ကော်မတီသည် တိုင်ကြားမှုကို လက်ခံရရှိပြီး ၁၅ ရက်အတွင်းဖြေရှင်းမည်။ အကယ်၍ အိမ်ထောင်စုသည် ပြည်ထောင်စုအဆင့်၏ ဖြေရှင်းဆုံးဖြတ်မှုကို မကျေနပ်ပါက ယင်းအမှုကိစ္စကို တရားစီရင်ရေးလုပ်ငန်းစဉ်ထံသို့ ဆက်လက်ပို့ဆောင် ဖြေရှင်းနိုင်သည်။

ဃ။ REGDP အကောင်အထည်ဖော်ခြင်းနှင့်တည်ဆောက်ရေးလုပ်ငန်းမှထိခိုက်မှုများ

(၁) REGDP အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ကြိုတင်မျှော်လင့်မထားသော သို့မဟုတ် လျော့ပါးသက်သာစေရန် စီမံမထားသော ဆောက်လုပ်ရေးဆိုင်ရာထိခိုက်မှုများကို တိုင်ကြားရာတွင် လုပ်ထုံးလုပ်နည်းများသည် ပစ္စည်းဥစ္စာများကို ညှိနှိုင်းတန်ဖိုးဖြတ်ရာတွင် သတ်မှတ်ချက်နှင့်မညီညွတ်မှုများအပေါ် တိုင်ကြားမှုများ အတိုင်းပင်ဖြစ်သည်။



၇။ မူဝါဒပိုင်းဆိုင်ရာ နှင့် ဥပဒေရေးရာ မူဘောင်

၇.၁။ ADB ၏ မူဝါဒများနှင့် မြန်မာနိုင်ငံ၏ မူဝါဒများ စေ့စပ်ပေါင်းဆုံခြင်း

၇၄။ ADB ၂၀၀၉ SPS နှင့် ကာယကံရှင်ဆန္ဒမပါဘဲ ပြန်လည်နေရာချထားခြင်းဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများအကြား ကွာဟချက်များကို TL သုံးခုအား တည်ဆောက်ရာတွင် ပါဝင်သည့် ပြန်လည်နေရာချထားရေးကိစ္စများနှင့် ဆီလျော်မှုအပေါ်အခြေခံကာ အကဲဖြတ်သုံးသပ်ထားပါသည်။ (ဇယား ၂၈)။ ပုဂ္ဂလိကပိုင်ဆိုင်မှုများအပေါ် စီမံကိန်း၏ ထိခိုက်မှုများနှင့် ပတ်သက်သော ကိစ္စရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (၁) မြေယာဆုံးရှုံးမှု (၂) TL စင်္ကြံအတွက် သီးနှံပင်များနှင့် သစ်ပင်များ ယာယီဆုံးရှုံးခြင်း (၃) အဆောက်အအုံများဆုံးရှုံးခြင်း (၄) TL ကြောင့် မြေယာအသုံးပြုနိုင်မှု တစ်စိတ်တစ်ပိုင်းအကန့်အသတ်များရှိလာခြင်း (၅) တာဝါတိုင်၏ အောက်ခြေကို တည်ဆောက်ရာတွင် စိုက်ပျိုးသီးနှံများ အပြီးတိုင် ဆုံးရှုံးခြင်း (၆) လုပ်ငန်းလုပ်ကိုင်သည့် အဆောက်အအုံများ နှင့် အလားအလာရှိသည့် ဝင်ငွေများ ယာယီဆုံးရှုံးမှု (၇) ထိခိုက်သော ပိုင်ဆိုင်မှုများအတွက် လျော်ကြေးနှုန်းထား (၈) ထိခိုက်ခံရသော အုပ်စုများသို့ အထောက်အပံ့ နှင့် (၉) ထိခိုက်ခံရသော ပြည်သူများနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်မှု။

၇၅။ ကာယကံရှင်ဆန္ဒမပါဘဲ ပြန်လည်နေရာချထားခြင်းနှင့် သီးခြားပတ်သက်သော ဥပဒေများ မြန်မာနိုင်ငံတွင် မရှိပါ။ သို့သော် စီမံကိန်းပါ ကိစ္စရပ်များနှင့် ဆီလျော်သော ဥပဒေ ၃ ခု ရှိပါသည်။ (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂) ၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေ (၃) ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (ကြေညာချက်အမှတ် ၆၁၆/၂၀၁၅)။ နိုင်ငံတွင်းရှိ မြေအားလုံး၏ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားပါသည်။ (အပိုဒ် ၃၇)။ ၂၀၁၂ လယ်ယာမြေဥပဒေ ကလည်း LUC ဖြင့် လယ်ယာမြေများအသုံးပြုခွင့်ပေးအပ်ခြင်းကို သတ်မှတ်ပြဌာန်းခြင်းဖြင့် မြေအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်းကို ထပ်မံဖော်ပြထားပါသည်။ LUC သည် အခြေခံအားဖြင့် ဌာနရုံးအသုံးပြုခွင့်သာဖြစ်ပြီး ဘိုးဘွားပိုင်အဖြစ် သတ်မှတ်ပေးခြင်းမဟုတ်ပါ။ LUC ရရှိရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများကြောင့် အိမ်ထောင်စုတိုင်းတွင် ယင်း LUC မရှိကြပါ။ အကယ်၍ မြေကို နိုင်ငံတော်က ပြန်လည်ရယူခဲ့လျှင် အဆိုပါမြေပေါ်တွင် ထူထောင်ထားသော ပိုင်ဆိုင်မှုများအတွက် LUC ကိုင်ဆောင်ထားသူကို “သင့်တော်သော လျော်ကြေး” ပေးအပ်ရမည်ဟု ဥပဒေတွင် ပြဌာန်းထားပါသည်။ (အပိုဒ် ၂၆)။

၇၆။ ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများသည် မြန်မာနိုင်ငံရှိ ဥပဒေများနှင့် ADB ၏ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာမူဝါဒထုတ်ပြန်ကြေညာချက် (၂၀၀၉) အကြားရှိ ကွာဟချက်များကို ပေါင်းကူးပေးသဖြင့် အရေးပါပါသည်။ ကွာဟချက်များကို ပေါင်းကူးပေးသော တိကျသည့် ဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အိမ်ရာရွှေ့ပြောင်းရမှု သို့မဟုတ် တိုင်းရင်းသားမျိုးနွယ်စုများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်သော စီမံကိန်းများဆိုင်ရာ သီးသန့်ကိစ္စများနှင့် စပ်လျဉ်း၍ သီးခြားလုပ်ထုံးလုပ်နည်း ထုတ်ပြန်ခြင်းမပြုမီ အိမ်ရာရွှေ့ပြောင်းရမှု သို့မဟုတ် တိုင်းရင်းသားမျိုးနွယ်စုများအပေါ် ထိခိုက်မှုရှိနိုင်သည့် စီမံကိန်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများက သီးခြား ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။ ယင်းသို့ သီးခြားလုပ်ထုံးလုပ်နည်းများမရှိလျှင် ယင်းစီမံကိန်းအားလုံးသည် ကမ္ဘာ့ဘဏ်အုပ်စု၊ အာရှဖွံ့ဖြိုးရေးဘဏ်အပါအဝင် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး အဖွဲ့အစည်းများက



လက်ခံထားသော ဆန္ဒမပါသောနေရာပြောင်းရွှေ့မှုနှင့် တိုင်းရင်းသားမျိုးနွယ်စုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရမည် (အပိုဒ် ၇)။

၇၇။ ထို့အပြင် စီမံကိန်းကြိုတင်ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် အများပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ခြင်းကို ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် အထူးအလေးထားဖော်ပြထားပါသည်။ ဆွေးနွေးတိုင်ပင်မှုပြုရန် လိုအပ်ချက်ကို ဤဥပဒေ၏ နေရာ (ဂ) နေရာတွင် ဖော်ပြထားပါသည် (အပိုဒ် ၁၃၊ ၁၆၊ ၃၄၊ ၃၆၊ ၃၇၊ ၃၉၊ ၅၀၊ ၆၁)။ ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ရည်မှန်းချက်များပြည့်ဝစေရန် တိုင်ပင်ဆွေးနွေးခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများသည် အဓိကကျကြောင်း ADB ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂၀၀၉) က ယူဆပါသည် (စာပိုဒ် ၃၂)။ ADB ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂၀၀၉) ပါ ဆီလျော်သော လိုအပ်ချက်များပြည့်ဝစေရန် REGDP က လုပ်ဆောင်မည်ဖြစ်သည် (ဇယား ၃၂)။ ယင်းလိုအပ်ချက်များပြည့်ဝစေခြင်းသည် စီမံကိန်းအနေဖြင့် နိုင်ငံတော်ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းလည်း ဖြစ်ပေသည်။

ဇယား ၃၁ - TL ကြောင့် ထိခိုက်မှုများ၊ ADB ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂၀၀၉) ပါ ဆီလျော်သော ပြဌာန်းချက်များ နှင့် REGDP လုပ်ဆောင်ချက်များ

ကိစ္စရပ်များ	ထိခိုက်မှုများ၊ ADB ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂၀၀၉)	REGDP ပါလုပ်ဆောင်ချက်များ
မြေယာ အပြီးအပိုင် ဆုံးရှုံးမှု	ရယူသိမ်းဆည်းသော အိမ်၊ မြေ နှင့် အခြားပိုင်ဆိုင်မှုများအတွက် လျော်ကြေးနှုန်းထားကို အပြည့်အဝ ပြန်လည်အစားထိုးနိုင်သော တန်ဖိုးဖြင့် တွက်ချက်မည်ဖြစ်သည်။ တွက်ချက်မှုကို အောက်ပါတို့ အပေါ်တွင် အခြေခံမည် (၁) မျှတသောဈေးကွက်ပေါက်ဈေး (၂) အရောင်းအဝယ်ပြုရာတွင် ဆက်စပ်ကုန်ကျစရိတ်များ (၃) အတိုးငွေ (၄) အကူးအပြောင်းနှင့် ပြန်လည်ထူထောင်ရေးစရိတ်များ (၅) အခြား အကျိုးဝင်သော ပေးရန်ရှိငွေများ၊ အကယ်၍ ရှိခဲ့လျှင် (နောက်ဆက်တွဲ ၂၊ စာပိုဒ် ၁၀)	အပြည့်အဝပြန်လည်အစားထိုးနိုင်သော တန်ဖိုးဖြင့် မြေယာလျော်ကြေးပေးမှု တွက်ချက်မှုကို အောက်ပါတို့အပေါ်တွင် အခြေခံမည် (၁) မျှတသောဈေးကွက်ပေါက်ဈေး (၂) အရောင်းအဝယ်ပြုရာတွင်ဆက်စပ်ကုန် ကျစရိတ်များ (၃) အတိုးငွေ (၄) အကူးအပြောင်းနှင့် ပြန်လည်ထူထောင်ရေးစရိတ်များ (၅) အခြား အကျိုးဝင်သော ပေးရန်ရှိငွေများ၊ အကယ်၍ ရှိခဲ့လျှင်
အဆောက်အအုံ အပြီးအပိုင်ဆုံးရှုံးမှု	ရယူသိမ်းဆည်းသော အိမ်၊ မြေ နှင့် အခြားပိုင်ဆိုင်မှုများအတွက် လျော်ကြေးနှုန်းထားကို အပြည့်အဝ ပြန်လည်အစားထိုးနိုင်သော တန်ဖိုးဖြင့် တွက်ချက်မည်ဖြစ်သည်။ တွက်ချက်မှုကို အောက်ပါတို့ အပေါ်တွင် အခြေခံမည် (၁) မျှတသောဈေးကွက်ပေါက်ဈေး (၂)	အပြည့်အဝပြန်လည်တည်ဆောက်နိုင် သောတန်ဖိုးဖြင့် အဆောက်အအုံကို လျော်ကြေးပေးမှု ဖြိုဖျက်ထားသောပစ္စည်းများကို



ကိစ္စရပ်များ	ထိခိုက်မှုများ၊ ADB ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂၀၀၉)	REGDP ပါလုပ်ဆောင်ချက်များ
	အရောင်းအဝယ်ပြုရာတွင် ဆက်စပ်ကုန်ကျစရိတ်များ (၃) အတိုးငွေ (၄) အကူးအပြောင်းနှင့် ပြန်လည်ထူထောင်ရေးစရိတ်များ (၅) အခြား အကျိုးဝင်သော ပေးရန်ရှိငွေများ၊ အကယ်၍ ရှိခဲ့လျှင် (နောက်ဆက်တွဲ ၂၊ စာပိုဒ် ၁၀)	ရယူသိမ်းဆည်းခွင့် လွှဲပြောင်းပေးခြင်းနှင့် အခြေခံခွင့်ပြုထောက်ပံ့ငွေ
သီးနှံ နှင့် သစ်ပင်များ ယာယီ နှင့် အပြီးအပိုင် ဆုံးရှုံးမှု	ဝင်ငွေ နှင့် အသက်မွေးဝမ်းကျောင်းဆုံးရှုံးမှုများကို အပြည့်အဝ ပြန်လည်အစားထိုးနိုင်သောတန်ဖိုးဖြင့် ချက်ချင်းပေးလျော်ရန်။ ထို့အပြင် မရွှေ့ပြောင်းရမီအခြေအနေနှင့် ယှဉ်လျှင် ၎င်းတို့၏ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်စေရန် သို့မဟုတ် အနည်းဆုံး နဂိုမူရင်းအခြေအနေ ပြန်လည်ရရှိစေရန် အထောက်အပံ့များပေးရန် (နောက်ဆက်တွဲ ၂ စာပိုဒ် ၁၂)	ရာသီအလိုက် သီးနှံများအတွက် လျော်ကြေးမှာ သုံးရာသီစာရိတ်သိမ်းမှု နှင့် ညီမျှသည်။ ရာဘာပင်များအတွက် လျော်ကြေးမှာ ၅ နှစ်စာ အထွက်ပမာဏနှင့် ညီသည်။ သီးပင်စားပင်များအတွက်လျော်ကြေးမှာ ၅ နှစ်စာ အထွက်ပမာဏဖြစ်သည်။ အပြည့်အဝအစားထိုးနိုင်သော တန်ဖိုးတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ထိခိုက်မှုမတိုင်မီအထိ ထိန်းသိမ်းမှုစရိတ်များပါဝင်သည်။
TL ကြောင့် မြေအသုံးပြုမှု တစ်စိတ်တစ်ပိုင်း အကန့်အသတ် အတားအဆီးဖြစ်ခြင်း	ဆန္ဒမပါဘဲ မြေယာအသုံးပြုမှုအကန့်အသတ်အတားအဆီးနှင့် ကြုံရခြင်းတွင် ဆန္ဒမပါဘဲအိမ်ယာရွှေ့ပြောင်းရခြင်းဆိုင်ရာ လိုအပ်ချက်များကို အသုံးပြုသည် (နောက်ဆက်တွဲ ၂ စာပိုဒ် ၅)	ဆုံးရှုံးသွားသောပိုင်ဆိုင်မှုများနှင့် ၎င်းတို့၏ ထုတ်လုပ်မှုတန်ဖိုးများကို အစားထိုးနိုင်သောတန်ဖိုးဖြင့် ပေးလျော်သည်။ အသက်မွေးဝမ်းကျောင်းမှု ပြန်လည်ထူထောင်ရေးဗျူဟာများကို စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်းရေးဆွဲကာ ထိခိုက်သောအိမ်ထောင်စုများက ရယူအသုံးပြုနိုင်သည်။ အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်ဒီဇိုင်းပုံစံပြီးစီးမှ လုပ်ဆောင်မည်ဖြစ်သည့် မွမ်းမံထားသော REGDP မပြီးမီအခြားရွေးချယ်ဖွယ် သီးနှံများကို ဆုံးဖြတ်သည်။ မွမ်းမံထားသော REGDP အတွင်းတွင်



ကိစ္စရပ်များ	ထိခိုက်မှုများ၊ ADB ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂၀၀၉)	REGDP ပါလုပ်ဆောင်ချက်များ
		ဝင်ငွေပိုမိုမမြင့်မားသော်မှ တန်းတူဝင်ငွေ ပေးစွမ်းနိုင်မည့် သီးနှံများကို ဖော်ပြထားမည်။ စိတ်ပါဝင်စားမှုနှင့် ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ရန် အဓိပ္ပါယ်ပြည့်ဝသော တိုင်ပင်ဆွေးနွေးမှုများကို AH များနှင့် ပြုလုပ်သွားမည်။^၁
စီးပွားရေး အဆောက်အအုံများ နှင့် ဝင်ငွေဆုံးရှုံးခြင်း	စီးပွားရေးသုံးအဆောက်အအုံများကို ရယူသိမ်းဆည်းရသည့်အခါ ထိခိုက်ခံရသော စီးပွားရေးလုပ်ငန်းပိုင်ရှင်များသည် ယင်းတို့၏ လုပ်ငန်းများကို ပြန်လည်ထူထောင်ရန် ကုန်ကျစရိတ်များ၊ အကူးအပြောင်းကာလတွင် ဆုံးရှုံးသောအသားတင်ဝင်ငွေများ၊ ပြောင်းရွှေ့ ပြန်လည်အခြေတည်ရသည့် ကုန်ကျစရိတ်များတို့ကို ခံစားခွင့်ရှိသည် (နောက်ဆက်တွဲ ၂ စာပိုဒ် ၁၂)	ပျက်စီးသွားသောအဆောက်အအုံများ နှင့် ဆုံးရှုံးသွားသောဝင်ငွေအတွက် လျော်ကြေး၊ ပြောင်းရွှေ့ခြင်းအတွက် အထောက်အပံ့တို့ကို ပေးမည်။ အဆောက်အအုံဟောင်းမှ ရယူနိုင်သော ပစ္စည်းများကိုလည်း ရယူခွင့်ပေးမည်။
ထိခိုက်သော ပိုင်ဆိုင်မှုများအတွက် လျော်ကြေးနှုန်းထား	ရယူသိမ်းဆည်းသော အိမ်၊ မြေ နှင့် အခြားပိုင်ဆိုင်မှုများအတွက် လျော်ကြေးနှုန်းထားကို အပြည့်အဝပြန်လည်အစားထိုးနိုင်သော တန်ဖိုးဖြင့် တွက်ချက်မည်ဖြစ်သည်။ တွက်ချက်မှုကို အောက်ပါတို့ အပေါ်တွင် အခြေခံမည် (၁) မူတည်သောဈေးကွက်ပေါက်ဈေး (၂) အရောင်းအဝယ်ပြုရာတွင် ဆက်စပ်ကုန်ကျစရိတ်များ (၃) အတိုးငွေ (၄) အကူးအပြောင်းနှင့်ပြန်လည်ထူထောင်ရေးစရိတ်များ (၅) အခြား အကျိုးဝင်သော ပေးရန်ရှိငွေများ၊ အကယ်၍ ရှိခဲ့လျှင် (နောက်ဆက်တွဲ ၂၊ စာပိုဒ် ၁၀)	အပြည့်အဝပြန်လည်တည်ဆောက်နိုင် သောတန်ဖိုးဖြင့် သီးနှံများ၊ သစ်ပင်များနှင့် အဆောက်အအုံများကို လျော်ကြေးပေးမှု
သက်ရောက်မှုခံရသူ များအနက် ထိခိုက်လွယ်သော အုပ်စုများကို ထည့်သွင်းမှု	ထိခိုက်လွယ်သောပုဂ္ဂိုလ်များအတွက် ပြန်လည်နေရာချထားရေး အစီအစဉ်တွင် သီးခြားအထောက်အပံ့ပေးရန် အစီအစဉ်များ ထည့်သွင်းထားပါမည်။ သို့မှသာ ၎င်းတို့သည် စီမံကိန်းမတိုင်မီ အခြေအနေနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ ဝင်ငွေများ တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ (နောက်ဆက်တွဲ ၂ စာပိုဒ် ၂၁)	စိုက်ပျိုးမွေးမြူရေးအထောက်အပံ့နှင့် လေ့ကျင့်သင်ကြားပေးခြင်း ^၁ စီမံကိန်းအလုပ်အကိုင်များတွင် ဦးစားပေးခန့်ထားခြင်း လျော်ကြေးအပြင် ငွေကြေးအထောက်အပံ့ပေးခြင်း
အချက်အလက် ထုတ်ပြန်ရန် နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ချက်	ပြန်လည်နေရာချထားရေးဆိုင်ရာအချက်အလက်များကို ထိခိုက်ခံရသောသူများ နားလည်လွယ်သောပုံစံ၊ ဘာသာစကား တို့ဖြင့် အလွယ်တကူတွေ့မြင်နိုင်သောနေရာ၊ သင့်တော်သော အချိန်တွင် ဖော်ပြပေးထားရမည်။ ဆန္ဒမပါဘဲ ပြန်လည်နေရာ ချထားခံရသည့် ထိခိုက်မှုများပါဝင်သည့် စီမံကိန်းအတွက် အဓိပ္ပါယ်ပြည့်ဝသော တိုင်ပင်ဆွေးနွေးပွဲများကို ကျင်းပရမည်။	အချက်အလက်ထုတ်ပြန်ခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို ကျင်းပကာ ADB နှင့် နိုင်ငံတော်၏ ဥပဒေများ၏ လိုအပ်ချက်များနှင့် ပြည့်မီစေရန် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးတိုင်ပင်ပွဲများကို သင့်လျော်သော ဘာသာစကား၊



ကိစ္စရပ်များ	ထိခိုက်မှုများ၊ ADB ကာကွယ်စောင့်ရှောက်မှုမူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂၀၀၉)	REGDP ပါလုပ်ဆောင်ချက်များ
		စာရွက်စာတမ်းနှင့် ပုံ အထောက်အကူတို့ဖြင့် ထပ်မံစိစစ်ရမည်။
သတ်မှတ်မထားရသေးသော အခြားဆုံးရှုံးမှုများ	ငွေချေးယူသူသည် မြေမှလွဲ၍ အခြားပိုင်ဆိုင်မှုများဆုံးရှုံးမှု (အိုးအိမ်စသည်) နှင့် အခြားမြေပေါ်တွင် ထူထောင်ထားသောအရာများအတွက် အပြည့်အဝပြန်လည် အစားထိုးနိုင်သော တန်ဖိုးဖြင့် လျော်ပေးမည်ဖြစ်သည်။ (နောက်ဆက်တွဲ ၂ စာပိုဒ် ၈)	မျှော်လင့်မထားသော ဆန္ဒမပါဘဲတွေ့ကြုံရသည့် ထိခိုက်မှုများရှိလာသည့်အခါ မှတ်တမ်းတင်၊ လျော့ပါးသက်အောင်စေရန်ပြု၊ နစ်နာကြေးပေးအပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။
^၁ အထောက်အပံ့များ နှင့် လေ့ကျင့်သင်တန်းပေးခြင်းများ၏ အမျိုးအစား နှင့် အတိုင်းအတာတို့အား လိုအပ်ချက်အပေါ်တွင် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး နည်းစနစ်တကျ လေ့လာမှုများ နှင့် အိမ်ထောင်စုအဆင့် ဆွေဇနွေးတိုင်ပင်မှုများကို အခြေခံ၍ ဆုံးဖြတ်မည် ဖြစ်ပါသည်။		



၇.၂။ REGDP ရေးဆွဲရေး နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ

၇၈။ ပြန်လည်နေရာချထားခြင်းနှင့် ဌာနတိုင်းရင်းသားမျိုးနွယ်စုများအပေါ် ထိခိုက်မှုများရှိနိုင်သော စီမံကိန်းများသည် ADB မှ ပြဌာန်းထားသော အချက်များအပါအဝင် နိုင်ငံတကာအလေ့အကျင့်ကောင်းများကို လိုက်နာလုပ်ဆောင်ရန် ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်လုပ်ထုံးလုပ်နည်းများတွင် ပြဌာန်းထားသဖြင့် REGDP ရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်းများကို ADB ၏ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ မူဝါဒထုတ်ပြန်ကြေညာချက် (၂၀၀၉) တွင် ပါရှိသည့် ဆီလျော်သော မူဝါဒများက လမ်းညွှန်မည်ဖြစ်ပါသည်။ ယင်းမူဝါဒများသည် ADB ကာကွယ်စောင့်ရှောက်မှုများ၏ ရည်ရွယ်ချက် သုံးခုကို ရရှိစေရန် ရည်ရွယ်ပါသည်။ (၁) စီမံကိန်းများကြောင့် ပတ်ဝန်းကျင်နှင့် ထိခိုက်ခံရသော ပြည်သူများအပေါ်တွင် ကျရောက်သောဆိုးကျိုးများကို ဖြစ်နိုင်လျှင် ရှောင်ရှားရန် (၂) အကယ်၍ ရှောင်ရှားရန် မဖြစ်နိုင်ခဲ့လျှင် စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် ထိခိုက်ခံရသော ပြည်သူများအပေါ် ကျရောက်သည့် ဆိုးကျိုးများကို အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်၊ ကုစား၊ လျော်ကြေးပေးခြင်းများ လုပ်ဆောင်ရန် (၃) ငွေချေးယူသူအဖွဲ့အစည်းအနေဖြင့် ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုစနစ်များကို ကြိုဆိုအောင်ဆောင်ရွက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးဆိုင်ရာ အဆိုးကြုံနိုင်ခြေများကို စီမံခန့်ခွဲနိုင်သောစွမ်းရည်ကို ဖွံ့ဖြိုးစေရေးဆောင်ရွက်ခြင်းတို့တွင် အကူအညီပေးရန်။

၇၉။ အဆိုပါမူများကို ဖန်တီးရာတွင် ADB ၏ ကျား/မဆိုင်ရာနှင့် ဖွံ့ဖြိုးရေးမူဝါဒရည်မှန်းချက်များကို ထည့်သွင်းစဉ်းစား ပါသည်။ ၎င်းတို့သည် ကျား/မ ဆိုင်ရာမျှတမှုကို မြှင့်တင်ကာ အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်စေပြီး ၎င်းတို့၏ လိုအပ်ချက်များကို အဆုံးအဖြတ်ပြုသည့် လုပ်ငန်းစဉ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားရန်ရည်ရွယ်ပါသည်။ ၎င်းမူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အခြားရွေးချယ်နိုင်ဖွယ် စီမံကိန်းပုံစံများနှင့် စီမံကိန်းနယ်မြေအတွင်းရှိ ပြည်သူလူထုအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေနိုင်မည့် သင့်လျော်သော လူမှုရေး၊ စီးပွားရေး၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုဆိုင်ရာ၊ အင်္ဂုဏ်သိက္ခာဆိုင်ရာ နည်းလမ်းအခြေများကို ရှာဖွေကာ၊ မြေနှင့် အခြားပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို ရယူသိမ်းဆည်းခြင်း နှင့် လူအများကို ရွှေ့ပြောင်းနေရာချထားခြင်းတို့ကို ရှောင်ရှား သို့မဟုတ် တတ်နိုင်သမျှအနည်းဆုံးဖြစ်စေရန် လုပ်ဆောင်မည်။

(၂) စီမံကိန်းလာရောက်မည်ကို ကြိုတင်မျှော်လင့်၍ဖြစ်စေ စီမံကိန်းအတွင်းပါဝင်ကြောင်း မဆုံးဖြတ်ရမီဖြစ်စေ နေရာကို ကြိုတင်ရှင်းလင်းခြင်းလုပ်ဆောင်မည်မဟုတ်။

(၃) စစ်တမ်းကောက်ယူခြင်းနှင့် DMS ဆောင်ရွက်စဉ်အတွင်း ထိခိုက်သောနယ်မြေအတွင်းတွင် နေထိုင်၊ အလုပ်လုပ်ကိုင်၊ စီးပွားရေးဆောင်ရွက် သို့မဟုတ် စိုက်ပျိုးလျက်ရှိသော ထိခိုက်ခံရသည့် အိမ်ထောင်စုများသည် ၎င်းတို့ ဆုံးရှုံးသွားသော ပိုင်ဆိုင်မှုများ၊ ဝင်ငွေများ၊ စီးပွားရေးလုပ်ငန်းများကို ပြန်လည်အစားထိုးနိုင်သောတန်ဖိုးဖြင့် လျော်ကြေးရရှိရန် ခံစားခွင့်ရှိသည်။ ထို့အပြင် စီမံကိန်းမတိုင်မီက ရှိခဲ့သော နေထိုင်မှုအဆင့်အတန်း၊ ဝင်ငွေရရှိသည့်အတိုင်းအတာ၊ ထုတ်လုပ်နိုင်မှုအစွမ်းထက် ပိုမိုကောင်းမွန် သို့မဟုတ် အနည်းဆုံး နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်စေရန် အထောက်အပံ့များကိုလည်း ပေးအပ်မည်ဖြစ်သည်။

(၄) မြေယာပိုင်ဆိုင်မှုအဆင့်အတန်း၊ လူမှုရေးနှင့် စီးပွားရေးအခြေအနေ နှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ရည်မှန်းချက်များပြည့်ဝစေရေးတွင် ခွဲခြားဆက်ဆံမှုများပေါ်ပေါက်စေနိုင်သည်။ မည်သည့် အချက်အလက်များ ရှိစေကာမူ ထိခိုက်ခံရသော အိမ်ထောင်စုများသည် လျော်ကြေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အထောက်အပံ့များကို ခံစားခွင့်ရှိသည်။



(၅) TL ပုံစံချခြင်း၊ အကောင်အထည်ဖော်ခြင်း နှင့် စီမံကိန်းလည်ပတ်ခြင်းအဆင့်များအတွင်းတွင် ၎င်းတို့ လူမှုဘဝကို ထိခိုက်မှုကိစ္စများနှင့် စပ်လျဉ်း၍ ထိခိုက်ခံရသောအိမ်ထောင်စုများကို အပြည့်အဝ တိုင်ပင်ဆွေးနွေးမှုများ ပြုမည်ဖြစ်ကာ ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများလည်း ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် ပိုင်ဆိုင်မှုများကို ရယူသိမ်းဆည်းခြင်း၊ အသုံးပြုခြင်းများအတွက် အစီအစဉ်များကိုလည်း ထိခိုက်ခံရသောအိမ်ထောင်စုများနှင့် တိုင်ပင်ဆွေးနွေးပွဲအတွင်းတွင် လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းအိမ်ထောင်စုများသည် သတင်းအချက်အလက်များကို ကြိုတင်ရရှိကြမည်ဖြစ်ကာ နစ်နာကြေးများနှင့် အခြားအထောက်အပံ့များကိုလည်း ရရှိကြမည်ဖြစ်သည်။

(၆) အကယ်၍ ထိခိုက်ခံရသော အိမ်ထောင်စုများက ပိုင်ဆိုင် သို့မဟုတ် စီမံခန့်ခွဲနေသော အရင်းအမြစ် တစ်စုံတစ်ရာ - ဥပမာအားဖြင့် အများပိုင်ဖြစ်သော စားကျက်မြေနေရာ - ကို ရယူခြင်း သို့မဟုတ် ၎င်းတို့အသုံးပြုခွင့်ကို အတားအဆီး ဖြစ်စေခြင်းများရှိခဲ့ပါက အခြားအလားတူ အရင်းအမြစ်တစ်ခုကို ၎င်းတို့အနေဖြင့် ရယူအသုံးပြုခွင့် သေချာစေမည့် အစီအမံများ ထည့်သွင်းခြင်းဖြင့် ထိခိုက်မှုကို ကုစားရန် ဆောင်ရွက်ထားပါသည်။

(၇) အဆောက်အအုံများ၊ အဆောက်အအုံဟောင်းများထဲမှ ပြန်လည်ရယူနိုင်သောပစ္စည်းများ၏ တန်ဖိုး၊ ကာလတန်ဖိုးလျော့မှု၊ အခွန်အခများ၊ တံဆိပ်ခေါင်းခွန်များ၊ အဖိုးအခ နှင့် အခြားစရိတ်များကို ထိခိုက်ခံရသော အခြားပိုင်ဆိုင်မှုများအတွက် ပေးအပ်သောလျော်ကြေးအနက်မှ နှုတ်ယူမည်မဟုတ်ပါ။

(၈) အကယ်၍ ထိခိုက်ခံရသော ပိုင်ဆိုင်မှုတစ်စုံတစ်ရာအတွက် မြေအသုံးပြုခွင့်ဆိုင်ရာ အငြင်းပွားမှုဖြစ်ပေါ်လာပါက ယင်းကိစ္စကို ယခု REGDP တွင် ပါဝင်သည့် အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးစနစ်နှင့် ကိုင်တွယ်ဖြေရှင်းပါမည်။

(၉) ယာယီသဘောသဘာဝအားဖြင့် ထိခိုက်သော မြေနှင့် အဆောက်အအုံများကို စီမံကိန်းမတိုင်မီ အခြေအနေသို့ ရောက်အောင် ပြန်လည်လုပ်ဆောင်ပေးမည်ဖြစ်သည်။

(၁၀) REGDP ရေးသားစဉ် နှင့် အကောင်အထည်ဖော်ဆောင်ရွက်အတွင်းတွင် ကြားနာခြင်း၊ အဆင်မပြေနှစ်နာမှုများကို ဖြေရှင်းခြင်းများအတွက် ထိရောက်သော စနစ်များ ထားရှိပါမည်။

(၁၁) လက်ရှိရှိနေသော လူမှုရေး၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အလေ့အထများကို လေးစားပါမည်။

(၁၂) အလွန်အမင်းဆင်းရဲနွမ်းပါးခြင်းကြောင့် လူမှုရေး၊ စီးပွားရေးအရ ထိခိုက်လွယ်သော အုပ်စုများကို ကာကွယ်ရန်အတွက် ထိခိုက်မှုလျော့ပါးသက်သာစေရန်၊ လုပ်ဆောင်မှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ချက်များကို ဖြည့်စွက်ရန်အတွက် REGDP အတွင်းတွင် အထူးအစီအမံများ ထည့်သွင်းသွားပါမည်။

(၁၃) ယခု REGDP ကို ပြင်ဆင်ရေးသားစဉ်အတွင်းတွင် လုံလောက်သောအရင်းအမြစ်များကို သတ်မှတ်ကာ ကတိကဝတ် ပြုသွားပါမည်။ ၎င်းတွင် သဘောတူညီထားသော စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကာလအတွင်း လျော်ကြေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာစရိတ်များအတွက် လုံလောက်မည့် ဘတ်ဂျက်ငွေကြေးဆိုင်ရာ အထောက်အပံ့အပြင် မြေယာရယူသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်း နှင့် ပြန်လည်ထူထောင်ခြင်းလုပ်ဆောင်မှုများအတွက် ကြီးကြပ်ရန်၊ ဆက်သွယ်ချိတ်ဆက်ရန်၊ စောင့်ကြည့်ရန်အတွက် လုံလောက်သော လူသားအရင်းအမြစ်များကိုလည်း ပံ့ပိုးမည်ဖြစ်ပါသည်။



(၁၄) ပြန်လည်နေရာချထားမှု စီမံခန့်ခွဲရေးစနစ်၏ အစိတ်အပိုင်းအဖြစ် သင့်လျော်သော အစီရင်ခံခြင်း၊ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းစနစ်များကို သတ်မှတ် တည်ထောင်ထားရှိမည်ဖြစ်သည်။

(၁၅) REGDP သို့မဟုတ် ၎င်း၏ အကျဉ်းချုပ်ကို မြန်မာ နှင့် မွန်ဘာသာများသို့ ပြန်ဆိုမည်ဖြစ်ပြီး ထိခိုက်ခံရသော အိမ်ထောင်စုများ နှင့် အခြားစိတ်ဝင်စားသော အုပ်စုများအနေဖြင့် ဖတ်ရှုနိုင်ရန် မြို့နယ် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ထားရှိပေးမည်ဖြစ်သည်။

(၁၆) နေရာတစ်ခုအတွက် လျော်ကြေးပေးအပ်မှုကို ကျေနပ်ဖွယ်ဆောင်ရွက်မပြီးမချင်း (၂) သဘောတူညီထားသော ပြန်လည်ထူထောင်ရေးအစီအစဉ် မရောက်ရှိမချင်း (၃) နေရာတစ်ခုသည် ပိုင်ဆိုင်မှုအငြင်းပွားမှု မကင်းမချင်း - အတည်ပြုထားသော REGDP အရ ဆောက်လုပ်ရေးကန်ထရိုက်တာအား နယ်မြေတစ်ခုအတွက် လုပ်ငန်းစတင်လုပ်ဆောင်ခွင့်ကို ထုတ်ပေးလိမ့်မည်မဟုတ်ပါ။

(၁၇) စီးပွားရေးလုပ်ငန်းအဆောက်အအုံများဆုံးရှုံးသော ထိခိုက်ခံရသည့် အိမ်ထောင်စုများကို ဆောက်လုပ်ရေး လုပ်ငန်းများ မလုပ်ဆောင်မီ ငွေသားလျော်ကြေးများ ပေးအပ်မည်ဖြစ်ပါသည်။ သို့မှသာ ၎င်းအိမ်ထောင်စုများအနေဖြင့် အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရန် အချိန်လုံလောက်စွာ ရရှိမည်ဖြစ်သည်။ ထိခိုက်သောအိမ်ထောင်စုကို အပြည့်အဝ ပေးလျော်မှု မပြီးမချင်း၊ ရွှေ့ပြောင်းနေရာချမှုမပြီးမချင်း မည်သည့် ပိုင်ဆိုင်မှုကိုမျှ ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်မှုအတွင်း ဝင်ရောက်ခြင်းများကို လုပ်ဆောင်မည် မဟုတ်ပါ။



၈။ ခံစားခွင့်

၈၀။ ဇယား ၃၂ တွင် ပါရှိသော ခံစားခွင့် ဇယားတွင် ကြိုတင်သတ်မှတ်သိရှိထားသော အဓိက ဆုံးရှုံးမှုအမျိုးအစားများ နှင့် ခံစားခွင့်များ၏ သက်ဆိုင်ရာသဘောသဘာဝ၊ အတိုင်းအတာများကို ဖော်ပြထားသည်။ REGDP ကို ပြန်လည်မွမ်းမံစဉ်အတွင်း ထိခိုက်လွယ်သောအုပ်စုများအတွက် သင့်လျော်သော အထူးအထောက်အပံ့ အပါအဝင် အမှန်တကယ်ဆုံးရှုံးမှုအပေါ် အခြေခံကာ အပြီးသတ်ခံစားပိုင်ခွင့်များကို ဆုံးဖြတ်ရာတွင် ကောက်ယူထားသောစစ်တမ်းနှင့် DMS တို့ကို အခြေခံအဖြစ်အသုံးပြုမည်ဖြစ်သည်။ အမှန်တကယ်အစားထိုးနိုင်မည့် နှုန်းထားကို သတ်မှတ်ရန် ဈေးကွက်ပေါက်ဈေး စစ်တမ်းကောက်ယူမှုကိုလည်း လုပ်ဆောင်မည်။ ဖော်ပြထားသော အဆင့်အတန်းများကို လျော့ချမည်မဟုတ်ဘဲ မွမ်းမံထားသော REGDP တွင် ပိုမိုကောင်းမွန်စေရန် လိုအပ်သလို ဆောင်ရွက်သွားမည်။

ဇယား ၃၂ - မြန်မာ - လျှပ်စစ်ဓါတ်အားကွန်ရက်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအောက်ရှိ TL သုံးခုအတွက် ခံစားခွင့် ဇယား

ဆုံးရှုံးမှုအမျိုးအစား	ခံစားခွင့်ရှိသော အိမ်ထောင်စု	ခံစားခွင့်
မြေဆုံးရှုံးမှု	LUC နှင့် အသိအမှတ်ပြု နိုင်သော မြေပိုင်ဆိုင်မှု အထောက်အထားရှိသူ အိမ်ထောင်စုများအားလုံး	(၁) ဆုံးရှုံးသွားသော မြေပိုင်ဆိုင်မှုအခွင့်အလမ်းအတွက် ဈေးကွက်ပေါက်ဈေးဖြင့် ပေးလျော်မှု
အစိုးရပိုင်မြေရှိ ဆုံးရှုံးသွားသော အဆောက်အအုံ	အစိုးရပိုင်မြေအတွင်းရှိ ပုဂ္ဂလိက အဆောက်အအုံ ပိုင်ရှင်အားလုံး	(၁) ဖယ်ရှားခြင်းမပြုမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင် အကြောင်းကြားခြင်း (၂) အဆောက်အအုံများအတွက် ပြန်လည်အစားထိုးနိုင်သော တန်ဖိုးဖြင့် ပေးလျော်မှု (၃) ကြွင်းကျန်ပစ္စည်းများ ရယူခွင့် (၄) အရွှေ့အပြောင်းနှင့် အခြေခံလိုအပ်ချက်အတွက် ခွင့်ပြုအထောက်အပံ့ (၅) အကယ်၍ မြေပိုင်ဆိုင်မှု မရှိပါက ထိခိုက်လွယ်သည့် အိမ်ထောင်စု အဖြစ် ခံစားခွင့်ပေးခြင်း
ရာသီ သီးနှံများ	မြေပိုင်ဆိုင်သူ အမျိုးအစားအားလုံး	(၁) သီးနှံရာသီ ၃ ရာသီစာရိတ်သိမ်းတန်ဖိုးနှင့် ညီမျှသော လျော်ကြေး (၂) တည်ဆောက်ရေးမလုပ်ဆောင်မီ သီးနှံများကို ရိတ်သိမ်းရန် ရွေးချယ်မှု (၃) လက်ရှိသီးနှံများကို ရိတ်သိမ်းရန် ရက်ပေါင်း ၆၀ ကြိုတင် အသိပေးခြင်း
ရာဘာနှင့် သစ်သီးပင်များ	မြေပိုင်ဆိုင်မှု အမျိုးအစား အားလုံး	(၁) အရွယ်ရောက်အပင်များအတွက် ၅ နှစ်စာ အထွက်နှင့် ညီမျှသော လျော်ကြေး (၂) သက်တမ်း ၅ နှစ်အောက် သို့မဟုတ် ထုတ်လုပ်စွမ်းအားအဆင့်သို့ မရောက်သေးသည့် အပင်များအတွက် လက်ရှိ သစ်သားဈေးကွက်



ဆုံးရှုံးမှုအမျိုးအစား	ခံစားခွင့်ရှိသော အိမ်ထောင်စု	ခံစားခွင့်
		ပေါက်ဈေးအပေါ်အခြေခံသော လျော်ကြေး (၃) စီမံကိန်းလုပ်ဆောင်ချက်များကို နှောင့်နှေးမှု မဖြစ်စေခဲ့လျှင် သစ်ပင်များ၊ အခြားနှစ်ရှည်ပင်များကို ခုတ်လှဲကာ သစ်သားကို အခမဲ့ ရယူခွင့် (၄)စင်္ကြံအတွင်းတွင် ရာဘာပင်များကို အစားထိုးရန်အတွက် ကာလတို သီးနှံပင်များစိုက်ပျိုးရန် အထောက်အပံ့ ^၁
စီးပွားရေးလုပ်ငန်း အဆောက်အအုံနှင့် ဝင်ငွေ	အဆောက်အအုံ တရားဝင်ပိုင်ရှင်များ	(၁) စစ်တမ်းနှင့် DMS ရလဒ်များအပေါ် အခြေခံထားသော အဆောက်အအုံ၏ ပြန်လည်အစားထိုးနိုင်မည့်တန်ဖိုးနှင့် ညီမျှသော လျော်ကြေး၊ ယင်းကို လျော်ကြေးကော်မတီက ထပ်မံဆုံးဖြတ်မည်။ (၂) အဆောက်အအုံပြန်လည်တည်ဆောက်ရာတွင် ကုန်ကျစရိတ် (၃) ကြွင်းကျန်ပစ္စည်းများကို အခမဲ့ရယူခွင့် (၄) ဆုံးရှုံးသောဝင်ငွေအတွက် လျော်ကြေး (၅) ရွှေ့ပြောင်းစရိတ်
တည်ဆောက်ရေး ကာလအတွင်း ယာယီ ထိခိုက်မှု	မြေပိုင်ဆိုင်မှုအမျိုးအစား အားလုံး၊ ပိုင်ဆိုင်မှုအမျိုးအစား	(၁) ယာယီ၊ စက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရွှေ့ပြောင်းခြင်းကြောင့် ထိခိုက်သော သီးနှံများနှင့် အဆောက်အအုံ များကို ကန်ထရိုက်တာက ပေးလျော်မည်။ (၂) အဆိုပြုထားသော ဓါတ်ကြိုးလိုင်းနယ်နိမိတ် (ROW) ပြင်ပရှိ မြေယာများ ယာယီအသုံးပြုမှုတိုင်းတွင် ကန်ထရိုက်တာနှင့် မြေသုံးစွဲသူအကြား သဘောတူစာချုပ်ရှိရမည်။ (၃) ယာယီအသုံးပြုသော မြေများကို နဂိုမူရင်းအခြေအနေ သို့မဟုတ် ပိုမိုကောင်းမွန်သော အခြေအနေသို့ ပြန်လည်ထူထောင်ပြီးနောက်တွင် အသုံးပြုခွင့်ရှိသူထံ ပြန်လည်ပေးအပ်ရမည်။
ထိခိုက်လွယ်သော အုပ်စုများ၏ ဆုံးရှုံးမှု	ထိခိုက်လွယ်သော အုပ်စုများ	(၁) စိုက်ပျိုးမွေးမြူရေးအထောက်အပံ့ နှင့် လေ့ကျင့်သင်ကြားပေးခြင်း ^၁ (၂) လျော်ကြေးအပြင် ငွေသားထောက်ပံ့ငွေပေးခြင်း
ကြိုတင်သိရှိသတ်မှတ်ထားသော အခြားဆုံးရှုံးမှုများ	ထိခိုက်ခံရသူအားလုံး	မျှော်လင့်မထားသော ဆန္ဒမပါဘဲတွေ့ကြုံရသည့် ထိခိုက်မှုများ ရှိလာသည့်အခါ ADB ၏ လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ မူဝါဒများအရ မှတ်တမ်းတင်၊ လျော့ပါးသက်သာစေရန်ပြု၊ နစ်နာကြေးပေးအပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။
^၁ အထောက်အပံ့များ နှင့် လေ့ကျင့်သင်တန်းပေးခြင်းများ၏ အမျိုးအစား နှင့် အတိုင်းအတာတို့အား လိုအပ်ချက်အပေါ်တွင် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး နည်းစနစ်တကျ လေ့လာမှုများ နှင့် အိမ်ထောင်စုအဆင့် ဆွေးနွေးတိုင်ပင်မှုများကို အခြေခံ၍ ဆုံးဖြတ်မည် ဖြစ်ပါသည်။		



၈၁။ လျော်ကြေးကို လက်ရှိဈေးကွက်ပေါက်ဈေးဖြင့် တွက်ချက်ကာ ငွေသားဖြင့်ပေးမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် လျော်ကြေးကို ဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးမည်။ REGDP ရေးဆွဲချိန်တွင်ရှိသော ဈေးနှုန်းများသည် စီမံကိန်းအကောင်အထည်ဖော်ချိန်တွင် ရှိနေမည့် ဈေးနှုန်းများနှင့် မတူညီနိုင်သဖြင့် ချိန်ညှိပြင်ဆင်မှုများ ပြုလုပ်ရမည်။ ဈေးကွက်ပေါက်ဈေးဖြင့် ပေးလျော်သည့်အပြင် စင်္ကြံအတွင်းတွင် ရာဘာစိုက်ပျိုးရန်မဖြစ်နိုင်တော့သည့် အပင်စိုက်ပျိုးသူများ နှင့် ထိခိုက်လွယ်သောအုပ်စုများသည် စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ အထောက်အပံ့ကို ရရှိပါမည်။ ရာဘာစိုက်ပျိုးသူများသည် စင်္ကြံတလျှောက်ရှိ မြေယာများအတွင်း အနိမ့်ဆုံးအနေဖြင့် ရာဘာမှ ရရှိသည့် ပမာဏနှင့် တူညီသော ပမာဏကို ရရှိနိုင်မည့် ရေတို ရာသီအလိုက် သီးနှံများ ပြောင်းလဲစိုက်ပျိုးရန်အတွက် အကူအညီများ ရရှိမည်ဖြစ်သည်။ခံစားခွင့်ဇယားပါ ပေးအပ်သော လျော်ကြေးနှင့် အထောက်အပံ့များသည် အိမ်ထောင်စုများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းကို မူရင်းအခြေအနေသို့ ပြန်လည်ထူထောင်ရန် လုံလောက်သည်ဟု သတ်မှတ်ပြီး ဝင်ငွေပြန်လည်ရရှိစေရေး အစီအမံများ ထပ်မံဖော်ဆောင်ရန် မလိုအပ်ပါ။ ယင်းအထောက်အပံ့များကို ပေးအပ်ရာတွင် DPTSC သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီစဉ် လက်တွဲလုပ်ဆောင်မည်ဖြစ်သည်။

၈၂။ တာဝါတိုင်တစ်ခု (မြေ ၁၆ စတုရန်းမီတာ) ကြောင့် ထိခိုက်ခံရသော အိမ်ထောင်စုများ၏ ပျမ်းမျှဝင်ငွေဆုံးရှုံးမှုမှာ လယ်ယာထုတ်လုပ်မှု တစ်နှစ်လျှင် ၁ ဒေါ်လာအောက် နည်းပါးပါသည်။ ထိခိုက်မှုမရှိသည့် မြေယာအစိတ်အပိုင်းအတွင်း သီးနှံများကို တိုးမြှင့်စိုက်ပျိုးကာ ၎င်းဆုံးရှုံးသွားသော ဝင်ငွေပမာဏကို ပြန်လည် ရရှိနိုင်သည်။ DL အမြင့်ကန့်သတ်ချက်ကြောင့် ထိခိုက်သွားသော အိမ်ထောင်စုများအနက် ပြန်လည်ရရှိစေရန်ပြုလုပ်ရမည့် ပမာဏမှာ တစ်နှစ်လျှင် ၂၁၀ ဒေါ်လာဖြစ်သည်။ ယင်းသည် အိမ်ထောင်စုတွင် စင်္ကြံ၏ မီတာ ၁၀၀ ပါဝင်သည့် မြေရှိပြီး ရာဘာစိုက်ပျိုးလျက်ရှိသည် (တစ်ဟက်တာလျှင် ၄၅၇ ဒေါ်လာ x ၀.၄၆ ဟက်တာ) ဟု ယူဆတွက်ချက်ခြင်းဖြစ်သည်။ အကယ်၍ အိမ်ထောင်စုသည် ကန့်သတ်ထားသော ဧရိယာအတွင်းတွင် နှမ်းကို တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးပါက ၃၇၅ ဒေါ်လာ ရရှိမည် (၄၀၈ ဒေါ်လာ x ၀.၄၆ ဟက်တာ x သီးနှံရာသီ ၂ ရာသီ) ဖြစ်ကာ ဆုံးရှုံးသောဝင်ငွေ၏ နှစ်ဆခန့်ထိ ရရှိမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အိမ်ထောင်စုများ နှမ်းနှင့် အခြား စီးပွားဖြစ် ရာသီ သီးနှံများ (ဥပမာ - မြေပဲနှင့် ပဲအမျိုးမျိုး) စိုက်ပျိုးနိုင်စေရန် နည်းပညာနှင့် သွင်းအားစုအကူအညီများပေးမည်ဖြစ်သည်။

၈၃။ ထိခိုက်မှုရှိသော ဧရိယာအတွင်းတွင် နောက်ဆုံးစာရင်းပိတ်ရက်အတွင်း မှတ်တမ်းဝင်ထားသော ထိခိုက်ခံရသောသူများ သည် ၎င်းတို့၏ ထိခိုက်သွားသော ပိုင်ဆိုင်မှုများအတွက် လျော်ကြေးနှင့် စီမံကိန်းမတိုင်မီက ၎င်းတို့ရှိခဲ့သော နေထိုင်မှု အဆင့်အတန်း၊ ဝင်ငွေရရှိမှုအတိုင်းအတာနှင့် ထုတ်လုပ်မှုအဆင့်တို့ထက် ပိုမိုကောင်းမွန်စေရန် သို့မဟုတ် အနည်းဆုံးမူရင်း အခြေအနေ ပြန်လည်ရောက်ရှိစေရန်အတွက် သီးသန့် အထောက်အပံ့တို့ကို ခံစားခွင့်ရှိမည်ဖြစ်သည်။ နောက်ဆုံးစာရင်း ပိတ်ရက်မှာ စစ်တမ်းကောက်ယူမှုနှင့် DMS ဆောင်ရွက်မှုတို့၏ နောက်ဆုံးရက်ဖြစ်သည်။ နောက်ဆုံးစာရင်းပိတ်ရက်လွန်မှ စီမံကိန်းအခွဲ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက် နေထိုင်လာသူများသည် လျော်ကြေး သို့မဟုတ် အခြားအထောက်အပံ့ များကို ခံစားခွင့်ရှိမည် မဟုတ်ပါ။ ထိခိုက်ခံရသော အိမ်ထောင်စုများသည် ဆောက်လုပ်ရေးလုပ်ငန်းများမစတင်မီ လျော်ကြေးများ ရရှိကြမည်ဖြစ်ပါသည်။



၉။ ပြန်လည်နေရာချထားရေး ဘက်ဂျက် နှင့် ဘဏ္ဍာရေးအစီအစဉ်

၉.၁။ ဘက်ဂျက် နှင့် တန်ဖိုးသတ်မှတ်သည့် နည်းစနစ်

၈၄။ TL တစ်ခုချင်းစီအတွက် REGDP အကောင်အထည်ဖော်ဆောင်ရွက် ဘက်ဂျက်မှာ အလုံ-သီတာ TL (ကမ်းနားလမ်း) အတွက် ၆၂၈၀၃ ဒေါ်လာ၊ မော်လမြိုင်-ရေး-ထားဝယ် TL အတွက် ၃၀၇၈၆၃၀ ဒေါ်လာ နှင့် အလုံ-သီတာ TL (ဒလ) အတွက် ၁၃၁၄၂၇ ဒေါ်လာဖြစ်သည်။ (ဇယား ၃၃၊ ၃၄၊ ၃၅ နှင့် ၃၆)။ ထိခိုက်ခံရသောသူများအတွက် လျော်ကြေးနှုန်းထားနှင့် အထောက်အပံ့များကို စစ်တမ်းနှင့် DMS ရလဒ်များ၊ REGDP အကောင်အထည်ဖော်သည့်အချိန်ရှိ ဈေးကွက်ပေါက်ဈေးတို့အပေါ် အခြေခံကာ ပြန်လည်သုံးသပ်ချိန်ညှိပြင်ဆင်မည်ဖြစ်သည်။ ဆုံးရှုံးသောပစ္စည်းအမျိုးအစားတစ်ခုချင်းအလိုက် လျော်ကြေးတွက်ချက်သော နည်းမှာ အောက်ပါအတိုင်းဖြစ်သည်။ -

- (၁) မြေယာ - တာဝါတိုင်အခြေ တည်ဆောက်ရန်အတွက် ရယူမည့် မြေယာအတွက် လျော်ကြေးအား စပါးခင်း နှင့် ရာဘာစိုက်ခင်းဟူသည့် စိုက်ပျိုးမြေ အမျိုးအစား ၂ မျိုးအတွက် ကွင်းဆင်းကောက်ယူခဲ့သည့် မြေဈေးပေါ်တွင် အခြေခံ၍ တွက်ချက်ပါသည်။
- (၂) ရာသီအလိုက်သီးနှံများ - မော်လမြိုင်-ရေး-ထားဝယ် TL နှင့် အလုံ-သီတာ TL (ဒလ) တို့တွင် ထိခိုက်ခံရသော တစ်ခုတည်းသော ရာသီအလိုက်သီးနှံမှာ စပါးဖြစ်သည်။ တစ်ဟက်တာအတွက် လျော်ကြေးနှုန်းသည် ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာအတွင်းတွင် စစ်တမ်းကောက်ယူခဲ့သော လယ်ယာအတွင်း ပေါက်ဈေးများအပေါ် အခြေခံထားပါသည်။ ထုတ်လုပ်မှုအတွက် စုစုပေါင်းအမြတ်အား အသားတင်ရောင်းချမှုများဖြင့် စား၍ရသော ပမာဏ (margin of profit) သည် အလွန်နည်းပါးသောကြောင့် လယ်ယာအတွင်းပေါက်ဈေးများအတွင်းမှ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို နှုတ်ယူခြင်းမပြုပါ။
- (၃) ရာဘာထုတ်လုပ်မှု - ရာဘာထုတ်လုပ်မှုအတွက် လျော်ကြေးပမာဏကိုလည်း အလားတူပင် စက်တင်ဘာ-အောက်တိုဘာ စစ်တမ်းအတွင်း ကောက်ယူခဲ့သော ပေါက်ဈေးများအပေါ် အခြေခံထားပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်ကို နှုတ်ယူခြင်းမပြုပါ။ ရာဘာပင်တစ်ပင်မှ ထုတ်လုပ်မှုများ ပြုလုပ်ရာတွင် ၅ နှစ်သက်တမ်းရှိရန် လိုအပ်သောကြောင့် လျော်ကြေးအတွက် ၅ နှစ်စာ ထုတ်လုပ်မှုနှင့်ညီမျှသည့် ပမာဏကို သတ်မှတ်ထားပါသည်။
- (၄) အဆောက်အအုံ - အဆောက်အအုံများအတွက် ခန့်မှန်းတွက်ချက်မှုကို ၂၀၁၇ စက်တင်ဘာ-အောက်တိုဘာအတွင်းတွင် စစ်တမ်းကောက်ယူခဲ့သော ဒေသတွင်းရှိ ကုန်ကြမ်းတန်ဖိုး၊ လုပ်အား၊ သယ်ယူပို့ဆောင်မှု နှင့် ဆောက်လုပ်ရေးစရိတ် အပေါ်အခြေခံထားသည်။ ပစ္စည်းယိုယွင်းတန်ဖိုးကျဆင်းမှု၊ ဆက်စပ်ကုန်ကျစရိတ်များနှင့် အခွန်များကို ပြန်လည်နှုတ်ယူခြင်း မပြုပါ။
- (၅) ဝင်ငွေဆုံးရှုံးမှု - ဆုံးရှုံးသည့် ဝင်ငွေကို တွက်ချက်ရာတွင် ဈေးဆိုင်၏ နေ့စဉ်စုစုပေါင်းဝင်ငွေအား လုပ်ငန်း ဆောင်ရွက်သည့် ရက်အရေအတွက်နှင့် မြှောက်ကာ ၎င်းမှ အရင်းအနှီးငွေကို နှုတ်ခြင်းဖြင့် ခန့်မှန်းတွက်ချက်ပါသည်။



ဇယား ၃၃ - TL ၃ ခုအတွက် ဘက်ဂျက်အကျဉ်းချုပ် (၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်)

TL	စုစုပေါင်း ဘက်ဂျက် (ဒေါ်လာ)
မော်လမြိုင်-ရေး-ထားဝယ်	၃၀၇၆၆၃၀
အလုံ-သီတာ (ကမ်းနားလမ်း)	၆၂၈၀၃
အလုံ-သီတာ (ဒလ)	၁၃၁၄၂၇

ဇယား ၃၄ - ဆုံးရှုံးသွားသည့် ပုဂ္ဂလိကပိုင်ဆိုင်မှုများအတွက် ပေးလျှော်ရန် ဘက်ဂျက် - အလုံ-သီတာ TL (ကမ်းနားလမ်း)

စဉ်	ဖော်ပြချက်	ယူနစ်ကုန်ကျစရိတ် (USD)	ယူနစ် အရေအတွက်	စုစုပေါင်း (USD)
၁	နည်းလမ်း ၁ အတွင်းရှိ ယာယီဈေးဆိုင်များအတွက် ပြောင်းရွှေ့မှု ထောက်ပံ့ငွေ - အလုံ-သီတာ	၁၅၀/ဈေးဆိုင်	ဈေးဆိုင် ၂၉၀ လုံး	၄၃၅၀၀
၂	ထိခိုက်လွယ်သည့် အုပ်စုများအတွက် အသက်မွေးဝမ်းကျောင်းမှု အထောက်အပံ့	၂၅၀/အိမ်ထောင်စု	အိမ်ထောင်စု ၂၄ စု ^၁	၆၀၀၀
	ပေါင်း			၄၉၅၀၀
၃	စီမံခန့်ခွဲမှုစရိတ် (စဉ် ၁ မှ ၃ အထိ၏ ၁၅%)			၇၄၂၅
၄	အရေးပေါ် (စဉ် ၁ မှ ၃ အထိ၏ ၁၀%)			၄၉၅၀
၅	စောင့်ကြည့်ခြင်း နှင့် အကဲဖြတ်ခြင်း (စဉ် ၁ မှ ၅ အထိ၏ ၁.၅%)			၉၂၈
	စုစုပေါင်း (စဉ် ၁ မှ ၅)			၆၂၈၀၃
^၁ ထိခိုက်လွယ်သည့် အိမ်ထောင်စု ၂၄ စုမှာ အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စု ၁၇ စု နှင့် အလွန်နွမ်းပါးသည့် အိမ်ထောင်စု ၇ စု တို့ ဖြစ်သည်။				

ဇယား ၃၅ - ဆုံးရှုံးသွားသည့် ပုဂ္ဂလိကပိုင်ဆိုင်မှုများအတွက် ပေးလျှော်ရန် ဘက်ဂျက် - မော်လမြိုင်-ရေး-ထားဝယ်

စဉ်	ဖော်ပြချက်	ယူနစ်ကုန်ကျစရိတ် (USD)	ယူနစ်အရေအတွက်	စုစုပေါင်း (USD)
၁	တာဝါတိုင်အခြေတည်ဆောက်ရာ	၂၇၁၄/ဟက်တာ	၀.၃၅ ဟက်တာ	၉၅၀



စဉ်	ဖော်ပြချက်	ယူနစ်ကုန်ကျစရိတ် (USD)	ယူနစ်အရေအတွက်	စုစုပေါင်း (USD)
	တွင် ပြန်လည်ရယူခဲ့သည့် စပါးခင်း ဧရိယာ (တာဝါတိုင် ၂၁၄ ခု x ၁၆ စတုရန်း မီတာ)			
၂	တာဝါတိုင်အခြေတည်ဆောက်ရာ တွင် ပြန်လည်ရယူခဲ့သည့် ရာဘာ စိုက်ခင်း ဧရိယာ (တာဝါတိုင် ၃၈၅ ခု x ၁၆ စတုရန်း မီတာ)	၆၃၃၃၅/ဟက်တာ	၀.၆၂ ဟက်တာ	၃၉၂၆၈
၃	စကြိုန်အတွင်းရှိ စပါးခင်းများအတွက် ၃ ရာသီစာ လျော်ကြေး	၁၂၉၉/ဟက်တာ (၄၃၃ x ရိတ်သိမ်း သီးနှံ ၃)	၄၀၅.၀ ဟက်တာ	၅၂၆၀၉၅
၄	ရာဘာ ၅ နှစ်စာ ထုတ်လုပ်မှု လျော်ကြေး	၂၂၈၅/ဟက်တာ	၇၁၈.၄ ဟက်တာ	၁၆၄၁၅၄၄
၅	ရာဘာစိုက်ပျိုးသူများအနေဖြင့် အခြားဝင်ငွေမြင့်မားစွာ ရရှိနိုင်သည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် နည်းပညာပံ့ပိုးမှု	၂၅၀/ဟက်တာ	၇၁၈.၄ ဟက်တာ	၁၇၉၆၀၀
၆	ထိခိုက်လွယ်သည့် အုပ်စုများအတွက် အသက်မွေးဝမ်းကျောင်းမှု အထောက်အပံ့	၂၅၀/လူတစ်ဦး	အိမ်ထောင်စု ၇၉ စု	၁၉၇၅၀
၇	အဆောက်အအုံ			
	ထားဝယ် နှင့် ရေး ဓါတ်အားခွဲရုံများ တွင် အပေါ့စားပစ္စည်းများဖြင့် ဆောက်လုပ်သည့် အိမ် ၈ လုံး	၁၀၀၀/အဆောက် အအုံ	အဆောက်အအုံ ၈ ခု	၈၀၀၀
	ရေး ဓါတ်အားခွဲရုံရှိ ကွန်ကရစ်ဖြင့် ဆောက်လုပ်သည့် အိမ် ၁ လုံး	၂၀၀၀/အဆောက် အအုံ	အဆောက်အအုံ ၁ ခု	၂၀၀၀
	ပြောင်းရွှေ့မှုအတွက် ထောက်ပံ့ငွေ (အဆောက်အအုံတန်ဖိုး၏ ၁၂%)	၁၂၀/အဆောက် အအုံ	အဆောက်အအုံ ၉ ခု	၁၂၀၀
	ဆုံးရှုံးသွားသည့် အသားတင် ဝင်ငွေ အတွက် လျော်ကြေး ၃၀၀/လ/အိမ်ထောင်စု	၉၀၀/အိမ်ထောင်စု	အိမ်ထောင်စု ၉ စု	၈၁၀၀
	ပေါင်း			၂၄၂၆၅၀၇
၈	စီမံခန့်ခွဲမှုစရိတ် (စဉ် ၁ မှ ၇ အထိ၏ ၁၅%)			၃၆၃၉၇၆



စဉ်	ဖော်ပြချက်	ယူနစ်ကုန်ကျစရိတ် (USD)	ယူနစ်အရေအတွက်	စုစုပေါင်း (USD)
၉	အရေးပေါ် (စဉ် ၁ မှ ၇ အထိ၏ ၁၀%)			၂၄၂၆၅၀
၁၀	စောင့်ကြည့်ခြင်း နှင့် အကဲဖြတ်ခြင်း (စဉ် ၁ မှ ၉ အထိ၏ ၁.၅%)			၄၅၄၉၇
	စုစုပေါင်း (စဉ် ၁ မှ ၉ အထိ)			၃၀၇၈၆၃၀
^၁ ထိခိုက်လွယ်သည့် အိမ်ထောင်စု ၇၉ စုအနက် ၃၈ စုမှာ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများဖြစ်ပြီး ၈ စု မှာ မသန်စွမ်းသူရှိသော အိမ်ထောင်စုများဖြစ်ကာ ၃၃ စု မှာ အလွန်နွမ်းပါးသည့် အိမ်ထောင်စုများဖြစ်ကြသည်။				

ဇယား ၃၆ - ဆုံးရှုံးသွားသည့် ပုဂ္ဂလိကပိုင်ဆိုင်မှုများအတွက် ပေးလျှော်ရန် ဘက်ဂျက် - အလုံ-သီတာ TL (ဒလ)

စဉ်	ဖော်ပြချက်	ယူနစ်ကုန်ကျစရိတ် (USD)	ယူနစ် အရေအတွက်	စုစုပေါင်း (USD)
၁	တာဝါတိုင်အခြေတည်ဆောက်ရာတွင် ပြန်လည်ရယူခဲ့သည့် ဧရိယာ (တာဝါတိုင် ၄၆ ခု x ၁၆ စတုရန်းမီတာ)	၂၀၀၀၀/ဟက်တာ	၀.၀၇၅ ဟက်တာ	၁၅၀၀
၂	စကြိုန်အတွင်းရှိ စပါးခင်းများအတွက် ၃ ရာသီစာ လျော်ကြေး	၁၂၉၉/ဟက်တာ (၄၃၃ x ရိတ်သိမ်းသီးနှံ ၃)	၇၆.၂၈ ဟက်တာ	၉၉၀၈၈
၃	ထိခိုက်လွယ်သည့် အုပ်စုများအတွက် အသက်မွေးဝမ်းကျောင်းမှု အထောက်အပံ့	၂၅၀/အိမ်ထောင်စု	အိမ်ထောင်စု ၁၂ စု ^၁	၃၀၀၀
	ပေါင်း			၁၀၃၅၈၈
၄	စီမံခန့်ခွဲမှုစရိတ် (စဉ် ၁ မှ ၄ အထိ၏ ၁၅%)			၁၅၅၃၈
၅	အရေးပေါ် (စဉ် ၁ မှ ၄ အထိ၏ ၁၀%)			၁၀၃၅၉
၆	စောင့်ကြည့်ခြင်း နှင့် အကဲဖြတ်ခြင်း (စဉ် ၁ မှ ၅ အထိ၏ ၁.၅%)			၁၉၄၂
	စုစုပေါင်း (စဉ် ၁ မှ ၆ အထိ)			၁၃၁၄၂၇
^၁ ထိခိုက်လွယ်သည့် အိမ်ထောင်စု ၁၂ စုအနက် ၈ စုမှာ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများဖြစ်ပြီး ၁ စု မှာ မသန်စွမ်းသူရှိသော အိမ်ထောင်စုဖြစ်ကာ ၃ စု မှာ အလွန်နွမ်းပါးသည့် အိမ်ထောင်စုများဖြစ်ကြသည်။				



၉.၂။ ရန်ပုံငွေအရင်းအမြစ် နှင့် စီးဆင်းမှု

၈၅။ ပြန်လည်နေရာချထားရေးအတွက် ရန်ပုံငွေများအားလုံးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နှင့် ADB အကြားတွင် သဘောတူညီထားသည့် ဘဏ္ဍာရေးအစီအစဉ်အရ MOEE က ပေးအပ်မည်ဖြစ်သည်။ ဒေသဆိုင်ရာ GAD သည် ဆုံးရှုံးမှုများအတွက် (သီးနှံ၊ သစ်ပင်များ၊ အဆောက်အအုံများ နှင့် ဝင်ငွေ) လျော်ကြေးခန့်မှန်းတွက်ချက်မှုကို လုပ်ဆောင်ကာ MOEE ထံသို့တင်ပြမည်။ MOEE သည် ယင်းငွေပမာဏကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့၏ ဘဏ်စာရင်းအတွင်းသို့ ပေးသွင်းထားမည် ဖြစ်သည်။

၉.၃။ နစ်နာကြေးပေးလျော်သည့် နည်းလမ်း

၈၆။ လျော်ကြေးကို ငွေသားဖြင့် ပေးအပ်မည်ဖြစ်သည်။ ဖြစ်နိုင်သောအခါတိုင်းတွင် လျော်ကြေးကို ဇနီး ခင်ပွန်း နှစ်ဦးစလုံးက ကိုယ်တိုင်လက်ခံရယူကာ အသိအမှတ်ပြုစာရွက်စာတမ်းပေါ်တွင် နှစ်ဦးလုံးလက်မှတ်ရေးထိုးရမည်။ ထိခိုက်ခံရသော ပုဂ္ဂိုလ်တွင် ဘဏ်စာရင်းရှိပါက ဘဏ်မှလွှဲပြောင်းပေးသည့် နည်းလမ်းကို ဦးစားပေးရွေးချယ်မည်။ ငွေသားဖြင့် ပေးအပ်မှုကို အနည်းဆုံး ဖြစ်စေရန်အတွက် လျော်ကြေးကို ဘဏ်မှ လွှဲပြောင်းပေးမည်ဖြစ်သည်။ အကယ်၍ ဇနီး နှင့် ခင်ပွန်းတို့သည် ဘဏ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ၎င်းတို့ထံတွင် ဘဏ်စာရင်းမရှိခဲ့လျှင် ၎င်းတို့အမည်ဖြင့် ဘဏ်စာရင်းဖွင့်လှစ်နိုင်ရန် စီမံကိန်းက ကူညီမည်။



၁၀။ အကောင်အထည်ဖော်ဆောင်ရေး အချိန်ဇယား

၈၇။ REGDP ကို ၉ လတာအတွင်း အကောင်အထည်ဖော်မည်ဖြစ်သည် (ဇယား ၃၇)။ အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ် ပုံစံဒီဇိုင်းပြီးစီးသည့်အခါတွင် ထိခိုက်သောအိမ်ထောင်စုများကို သတ်မှတ်မည်ဖြစ်ပါသည်။ ထိခိုက်သော အိမ်ထောင်စုများသည် ၎င်းတို့ အိမ်ထောင်စုတစ်ခုချင်း ရရှိမည့် လျော်ကြေးနှုန်းထားကို သတ်မှတ်ရာတွင် အခြေခံအဖြစ်အသုံးပြုမည့် စစ်တမ်း ကောက်ယူမှုနှင့် DMS တို့တွင် ပူးပေါင်းပါဝင်မည်ဖြစ်သည်။ စီမံကိန်းဆိုင်ရာ အချက်အလက်များ (ရည်မှန်းချက်၊ တည်နေရာ၊ လုပ်ဆောင်ချက်များ နှင့် အချိန်ဇယား) တို့ကို ထိခိုက်ခံရသော အိမ်ထောင်စုများနှင့် အခြားအကျိုးဝင်ပတ်သက်သူများသို့ ထုတ်ပြန်မည်ဖြစ်သည်။ DMS ရလဒ်များနှင့် လျော်ကြေးနှုန်းထားများ သတ်မှတ်ခြင်းတို့တွင် ထိခိုက်ခံရသောအိမ်ထောင်စုများနှင့် အနီးကပ် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်မည်ဖြစ်သည်။

ဇယား ၃၇။ မြန်မာ - လျှပ်စစ်ဓါတ်အားကွန်ရက်ဖွံ့ဖြိုးရေးစီမံကိန်း အောက်ရှိ TL ၃ ခု အတွက် REGDP အကောင်အထည် ဖော်ဆောင်ရေး အချိန်ဇယား (USD ဖြင့်)

စဉ်	လုပ်ဆောင်ချက်	ပထမ ၃ လပတ်			ဒုတိယ ၃ လပတ်			တတိယ ၃ လပတ်		
		၁	၂	၃	၁	၂	၃	၁	၂	၃
၁	အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်ပုံစံဒီဇိုင်း အပေါ်အခြေခံ၍ ထိခိုက်မည့် အိမ်ထောင်စုများကို သတ်မှတ်ခြင်း	—	—							
၂	အဆိုပြုထားသော စီမံကိန်းနှင့် ဖြစ်လာနိုင်သည့် ဆုံးရှုံးမှုများကို ထိခိုက်မည့် အိမ်ထောင်စုများကို အကြောင်းကြားခြင်း	—	—	—						
၃	စစ်တမ်းကောက်ယူမှုနှင့် DMS တို့တွင် ထိခိုက်မည့် အိမ်ထောင်စုများပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း	—	—	—						
၄	ထိခိုက်မည့် အိမ်ထောင်စုများအကြားတွင် စစ်တမ်းကောက်ယူမှုနှင့် DMS ဆောင်ရွက်ခြင်း		—	—	—	—				
၅	ဈေးကွက်ပေါက်ဈေးစစ်တမ်းကောက်ယူခြင်း				—					
၆	အချက်အလက်များထုတ်ပြန်ခြင်း၊ DMS နှင့် ဈေးကွက်စစ်တမ်းရလဒ်များ၊ လျော်ကြေးနှုန်းထား များကို ထိခိုက်မည့် အိမ်ထောင်စုများနှင့် တိုင်ပင်ဆွေးနွေးခြင်း				—	—				
၇	စစ်တမ်းနှင့် DMS ရလဒ်များကို အခြေခံကာ REGDP ကို မွမ်းမံခြင်း					—				
၈	မွမ်းမံထားသော REGDP ကို ADB မှ အတည်ပြုရန် တင်ပြခြင်း					—				
၉	လျော်ကြေးအတွက် ခန့်မှန်းကုန်ကျငွေကို DC မှ ပြင်ဆင်ခြင်းနှင့် DPTSC သို့ တင်ပြခြင်း						—			



၁၀	GAD ၏ ငွေစာရင်းသို့ ငွေလွှဲပြောင်းပေးခြင်း									
၁၁	ထပ်တိုးလျှော်ကြေးနှင့် အထောက်အပံ့ ရန်ပုံငွေများ အတွက် ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်ခြင်း						—			
၁၂	ထိခိုက်ခံရသောသူများကို လျော်ကြေးပေးခြင်း						—	—	—	
၁၃	အဆင်မပြေနှစ်နာမူများ ညှိနှိုင်းဖြေရှင်းရေးစနစ်ကို လည်ပတ်လုပ်ဆောင်ခြင်း				—	—	—	—	—	—
၁၄	လုပ်ငန်းခွင်နေရာ ရှင်းလင်းမှုလုပ်ဆောင်ခြင်း									—
၁၅	ဝင်ငွေပြန်လည်ထူထောင်ခြင်းနှင့် အခြားအထောက်အပံ့များ အကောင်အထည်ဖော်ခြင်း								—	—
၁၆	REGDP အကောင်အထည်ဖော်မှုကို စောင့်ကြည့် အကဲဖြတ်ခြင်း							—	—	—

၈၈။ ပြန်လည်နေရာချထားရေးဆိုင်ရာ ထိခိုက်မှုများနှင့် လျော်ကြေးတို့နှင့် ပတ်သက်ပြီး ထိခိုက်ခံရသောသူများထံမှ တိုင်ကြားမှုများကို လက်ခံကာ ဖြေရှင်းပေးရန်အတွက် GRM ကို လည်ပတ်လုပ်ဆောင်ပါသည်။ လျော်ကြေးပေးမှုများ စောင့်ကြည့်အကဲဖြတ်ခြင်းကို လျော်ကြေးပေးသည့်အချိန်တွင် စတင်လုပ်ဆောင်ပါမည်။ ထိခိုက်ခံရသော အိမ်ထောင်စုများ လျော်ကြေးငွေ လက်ခံရရှိပြီးနောက် ၁၅ ရက်အကြာတွင် လုပ်ငန်းခွင်နေရာနှင့် စပ်လျဉ်းသော အငြင်းပွားမှု အတားအဆီးများ မရှိကြောင်း သေချာမှသာ လုပ်ငန်းခွင်နေရာအတွက် ရှင်းလင်းခြင်းများကို စတင်လုပ်ဆောင်မည် ဖြစ်ပါသည်။



၁၁။ ပြန်လည်နေရာချထားခြင်းအတွက် အင်စတီကျူးရှင်းဆိုင်ရာ မူဘောင်

၈၉။ MOEE သည် DPTSC PMU မှတဆင့် REGDP အကောင်အထည်ဖော်ခြင်းကို ကြီးကြပ်မည်ဖြစ်သည် (ဇယား ၃၇)။ ၎င်းသည်အောက်ပါတို့ကို သေချာစေမည် (၁) ပြန်လည်နေရာချထားရေးဆောင်ရွက်မှုများတွင် GAD နှင့် ချိတ်ဆက်ဆောင်ရွက်မှု ချောမွေ့စေရန် (၂) ပြန်လည်နေရာချထားရေးဆောင်ရွက်မှုများတွင် အချိန်ဇယားအတိုင်း လုပ်ဆောင်ခြင်း နှင့် စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ခြင်းများလုပ်ဆောင်ရာတွင် ADB ဘက်သို့ အာမခံသေချာစေခြင်း (၃) ပြန်လည်နေရာချထားရေးဆောင်ရွက်မှုများအတွက် ဘတ်ဂျက်နှင့် ရန်ပုံငွေများ ပေးအပ်ခြင်း (၄) ထိခိုက်ခံရသောသူများသို့ ပြန်လည်နေရာချထားခြင်းနှင့်ဆိုင်သော အချက်အလက်များထုတ်ပြန်ခြင်း၊ တိုင်ပင်ဆွေးနွေးမှုများဆောင်ရွက်ခြင်း (၅) ထိခိုက်ခံရသောသူများသို့ သဘောတူညီထားသော လျော်ကြေးငွေများ အလျင်အမြန်ပေးအပ်ခြင်း (၆) GRM ကိုဖွဲ့စည်းခြင်း၊ လုပ်ဆောင်ခြင်းနှင့် တိုင်ကြားမှုများကို အလျင်အမြန်ဖြေရှင်းခြင်း (၇) စောင့်ကြည့်လေ့လာမှုအစီရင်ခံစာများရေးသားခြင်းနှင့် ADB သို့ဆောလျင်စွာ တင်ပြခြင်း။

၉၀။ PMU သည် စင်္ကြံပြင်ပရှိမြေကို ယာယီအသုံးပြုရာတွင် မြေအသုံးပြုခွင့်ရှိသူနှင့် စာချုပ်စာတမ်းဖြင့်လုပ်ဆောင်ခြင်း၊ မြေယာကို မူရင်းအခြေအနေသို့ ပြန်လည်ထူထောင်ခြင်း အပါအဝင် စက်၊ ယာဉ်များ နှင့် ဆောက်လုပ်ရေးပစ္စည်းများ ရွှေ့ပြောင်းမှုကြောင့် ပျက်စီးသွားသော ပိုင်ဆိုင်မှုများအတွက် ပေးလျော်ရန် တာဝန်ရှိမှု ကန်ထရိုက်တာ၏ စာချုပ်တွင် ပါဝင်စေရန် သေချာစေမည်။ စာချုပ်ပါအချက်အလက်များကို ကန်ထရိုက်တာက လိုက်နာမှုရှိမရှိကိုလည်း PMU က စောင့်ကြည့်ကြီးကြပ်မည်။ နေ့စဉ် REGDP အကောင်အထည်ဖော်မှုများတွင် PMU သည် GAD ၊ ဒေသန္တရအာဏာပိုင်များ၊ ထိခိုက်ခံပြည်သူများတို့နှင့် အတူလက်တွဲလုပ်ဆောင်မည်ဖြစ်သည်။

ဇယား ၃၈။ မြန်မာလျှပ်စစ်ဓါတ်အားကွန်ရက်ဖွံ့ဖြိုးရေးစီမံကိန်း၏ REGDP အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် တာဝန်ရှိသော အုပ်စုများ (USD ဖြင့်)

စဉ်	လုပ်ဆောင်ချက်	တာဝန်ရှိအုပ်စု
၁	အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်ဒီဇိုင်းပုံစံအပေါ် အခြေခံ၍ ထိခိုက်ခံရသောအိမ်ထောင်စုများကို သတ်မှတ်ခြင်း	GAD၊ ဒေသန္တရအာဏာပိုင်များ၊ ထိခိုက်ခံရသောသူများ
၂	အဆိုပြုထားသောစီမံကိန်းနှင့် ဖြစ်လာနိုင်သော ထိခိုက်ဆုံးရှုံးမှုများ အကြောင်းကို ထိခိုက်ခံရသောအိမ်ထောင်စုများကို အကြောင်းကြားခြင်း	GAD၊ ဒေသန္တရအာဏာပိုင်များ၊ ထိခိုက်ခံရသောသူများ
၃	စစ်တမ်းကောက်ယူမှုနှင့် DMS တို့တွင် ထိခိုက်ခံရသောသူများ ပူးပေါင်းပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း	GAD၊ ဒေသန္တရအာဏာပိုင်များ၊ ထိခိုက်ခံရသောသူများ
၄	ထိခိုက်ခံရသောအိမ်ထောင်စုများအကြားတွင် စစ်တမ်းကောက်ယူခြင်း၊ DMS ဆောင်ရွက်ခြင်း	GAD၊ ဒေသန္တရအာဏာပိုင်များ၊
၅	ဈေးကွက်ပေါက်ဈေးစစ်တမ်း ကောက်ယူခြင်း	GAD၊ ဒေသန္တရအာဏာပိုင်များ၊
၆	အချက်အလက်များထုတ်ပြန်ခြင်း၊ DMS နှင့် ဈေးကွက်ပေါက်ဈေး	ဒေသန္တရအာဏာပိုင်များ၊



	စစ်တမ်းရလဒ်များ၊ လျော်ကြေးနှုန်းထားများကို ထိခိုက်ခံရသောသူများနှင့် တိုင်ပင်ဆွေးနွေးခြင်း	
၇	စစ်တမ်းနှင့် DMS ရလဒ်များအပေါ်အခြေခံကာ REGDP ကို မွမ်းမံခြင်း	DPTSC နှင့် ဒေသန္တရအာဏာပိုင်များ၊
၈	မွမ်းမံထားသော REGDP ကို အတည်ပြုရန် ADB ထံသို့ တင်ပြခြင်း	DPTSC
၉	လျော်ကြေးအတွက် ခန့်မှန်းကုန်ကျငွေကို တွက်ချက်ခြင်း	DPTSC ၊ GAD နှင့် ဒေသန္တရအာဏာပိုင်များ၊
၁၀	GAD ၏ ဘဏ်စာရင်းသို့ ရန်ပုံငွေများ လွှဲပြောင်းပေးခြင်း	DPTSC
၁၁	နောက်တိုးလျော်ကြေးများနှင့် အထောက်အပံ့အတွက် ရန်ပုံငွေများအတွက် ခန့်မှန်းကုန်ကျငွေကို တွက်ချက်ခြင်း	DPTSC နှင့် GAD
၁၂	ထိခိုက်ခံရသောသူများသို့ လျော်ကြေးပေးခြင်း	GAD ၊ ဒေသန္တရအာဏာပိုင်များ၊
၁၃	အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးစနစ် လည်ပတ်လုပ်ဆောင်ခြင်း	GAD ၊ ဒေသန္တရအာဏာပိုင်များ၊ ထိခိုက်ခံရသောသူများ
၁၄	လုပ်ငန်းခွင်နေရာရှင်းလင်းခြင်း	ထိခိုက်ခံရသောသူများနှင့် ကန့်သတ်ရှိတာ
၁၅	ဝင်ငွေပြန်လည်ထူထောင်ရေးလုပ်ဆောင်မှုများနှင့် အခြားအထောက်အပံ့များကို အကောင်အထည်ဖော်ခြင်း	GAD ၊ ဒေသန္တရအာဏာပိုင်များ၊ ထိခိုက်ခံရသောသူများ
၁၆	REGDP အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း	DPTSC နှင့်ထိခိုက်ခံရသောသူများ



၁၂။ စောင့်ကြည့်ခြင်း နှင့် အကဲဖြတ်ခြင်း

၉၁။ ထိခိုက်ခံရသော အိမ်ထောင်စုများ၏ လူမှုစီးပွားအခြေအနေစစ်တမ်းကောက်ယူမှုနှင့်အတူ စောင့်ကြည့်မှုကို စတင် လုပ်ဆောင်မည်ဖြစ်သည်။ ထိခိုက်ခံရသော အိမ်ထောင်စုများ၏ စီမံကိန်းမတိုင်မီတွင်ရှိသည့် အခြေခံမူလအခြေအနေအဖြစ်သတ်မှတ်သော အခြေအနေကို စစ်တမ်းရလဒ်က ညွှန်ပြနေသည်။ GAD သည် REGDP အကောင်အထည်ဖော်ခြင်း တိုးတက်မှုအခြေအနေ လစဉ်အစီရင်ခံစာကို တင်ပြမည်ဖြစ်သည်။ အစီရင်ခံစာတွင် REGDP အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ REGDP ရလဒ်များ၊ လိုက်နာလုပ်ဆောင်ရန်အချက်များနှင့် ကိုက်ညီမှုတို့ ပါဝင်မည်ဖြစ်သည် (ဇယား ၃၉)။ DPTSC သည် လစဉ်အစီရင်ခံစာများကို ADB သို့ တင်ပြရန် စီမံကိန်းသုံးလပတ်အစီရင်ခံစာများအဖြစ် စုစည်းမည်ဖြစ်သည်။

ဇယား ၃၉။ အတွင်းစောင့်ကြည့်မှုများအတွက် အညွှန်းကိန်းများ၊ နည်းစနစ်များနှင့် စောင့်ကြည့်သည့်အကြိမ်ရေ

အစိတ်အပိုင်း	အညွှန်းကိန်း	နည်းစနစ်	အကြိမ်ရေ
REGDP အကောင်အထည်ဖော်ခြင်း	- ပေးအပ်သောလျော်ကြေးပမာဏ - ဆုံးရှုံးမှုအမျိုးအစားအလိုက်ပေးလျော်ထားသော ထိခိုက်သည့် အိမ်ထောင်စုအရေအတွက် - ပြုလုပ်ခဲ့သော တိုင်ပင်ဆွေးနွေးပွဲအရေအတွက် - တိုင်ပင်ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကျား/မ အလိုက် အရေအတွက် - တိုင်ကြားမှုအမျိုးအစားအလိုက် ရရှိသော တိုင်ကြားမှုနှင့် လျော်ကြေးဖြင့် ဖြေရှင်းခဲ့မှု အရေအတွက် - ယာယီထိခိုက်မှုများနှင့် ပတ်သက်ပြီး လက်ခံရရှိသောတိုင်ကြားမှု နှင့် ကန့်သတ်တားမြစ် စီမံခန့်ခွဲရေး အဖွဲ့က ဖြေရှင်းခဲ့သော အရေအတွက်ကို တိုင်ကြားမှု အမျိုးအစားအလိုက် ဖော်ပြချက် - လျော်ကြေးပေးအပ်ရာတွင် ဇနီးနှင့်ခင်ပွန်းနှစ်ဦးလုံး၏ လက်မှတ်ဖြင့် လက်ခံရယူခဲ့သော အရေအတွက် - အထူးအထောက်အပံ့ရယူခဲ့သော ထိခိုက်လွယ်သောအုပ်စုများ အရေအတွက်ကို အထောက်အပံ့ အမျိုးအစားအလိုက် ဖော်ပြချက်	ကြီးကြပ်ရေးအစီရင်ခံစာများကို ပြန်လည်သုံးသပ်ခြင်း နှင့် အတည်ပြုခြင်း၊ ဝယ်ယူရေးစာရွက်စာတမ်းများ ပြန်လည်သုံးသပ်ခြင်း၊ ဒေသန္တရအာဏာပိုင်များ၊ GAD နှင့် DPTSC ဝန်ထမ်းများကို အင်တာဗျူးခြင်း ထိခိုက်ခံရသူများကို အင်တာဗျူးခြင်း လျော်ကြေးနှင့် စီမံခန့်ခွဲမှု ကုန်ကျစရိတ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း	REGDP ရည်မှန်းချက်များ မပြည့်မီမချင်း REGDP အကောင်အထည်ဖော်စဉ် အတွင်း လစဉ်လုပ်ဆောင်ရန်



အစိတ်အပိုင်း	အညွှန်းကိန်း	နည်းစနစ်	အကြိမ်ရေ
	• စင်္ကြံအတွင်းတွင် ရာသီသီးနှံများ ပြောင်းလဲစိုက်ပျိုးရန် အထောက်အပံ့ ရရှိသော ရာဘာစိုက်ပျိုးသူ အရေအတွက် • တည်နေရာအလိုက် ရွှေ့ပြောင်းခဲ့သည့် ဈေးဆိုင် အရေအတွက် • မျှော်လင့်မထားသော ကိစ္စရပ်များကို အမျိုးအစားအလိုက် ဖော်ပြချက်		
လုပ်ငန်းလည်ပတ်သည့် အဆင့်	• ပြုလုပ်ခဲ့သော တိုင်ပင်ဆွေးနွေးပွဲ အရေအတွက် • တိုင်ပင်ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ကျား/မအလိုက် အရေအတွက် • တိုင်ကြားမှုအမျိုးအစားအလိုက် ရရှိသော တိုင်ကြားမှုနှင့် လျော်ကြေးဖြင့်ဖြေရှင်းခဲ့မှု အရေအတွက် • ယာယီထိခိုက်မှုများနှင့် ပတ်သက်ပြီး လက်ခံရရှိသောတိုင်ကြားမှု နှင့် ကန်ထရိုက်တာ၏ စီမံခန့်ခွဲရေး အဖွဲ့က ဖြေရှင်းခဲ့သော အရေအတွက်ကို တိုင်ကြားမှု အမျိုးအစားအလိုက် ဖော်ပြချက် • လျော်ကြေးပေးအပ်ရာတွင် ဇနီးနှင့်ခင်ပွန်းနှစ်ဦးလုံး၏ လက်မှတ်ဖြင့် လက်ခံရယူခဲ့သော အရေအတွက် • အထူးအထောက်အပံ့ရယူခဲ့သော ထိခိုက်လွယ်သောအုပ်စုများ အရေအတွက်ကို အထောက်အပံ့ အမျိုးအစား အလိုက်ဖော်ပြချက် • စင်္ကြံအတွင်းတွင် ရာသီသီးနှံများ ပြောင်းလဲစိုက်ပျိုးရန် အထောက်အပံ့ ရရှိသော ရာဘာစိုက်ပျိုးသူ အရေအတွက် • စင်္ကြံအတွင်းတွင် ရာသီသီးနှံများ ပြောင်းလဲစိုက်ပျိုးခဲ့သော	ကြီးကြပ်ရေးအစီရင်ခံစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း၊ ဝယ်ယူရေးစာရွက်စာတမ်းများ ပြန်လည်သုံးသပ်ခြင်း၊ ဒေသန္တရအာဏာပိုင်များ၊ GAD နှင့် DPTSC ဝန်ထမ်းများကို အင်တာဗျူးခြင်း ထိခိုက်ခံရသူများကို အင်တာဗျူးခြင်း လူမှုစီးပွားစစ်တမ်းရလဒ် နမူနာစစ်တမ်းကောက်ယူခြင်း နှင့် ရလဒ်များကို အခြေခံမျဉ်း အချက်အလက်များနှင့် နှိုင်းယှဉ်ခြင်း ထိခိုက်ခံရသော ရာဘာစိုက်ပျိုးသူများ၊ ဈေးဆိုင်ရှင်များ၊ ထိခိုက်လွယ်သောအုပ်စုများနှင့် သီးခြားရွေးချယ်အုပ်စုလိုက် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း	လျော်ကြေးပေးအပ်ခြင်း ပြီးစီးပြီးနောက် တစ်နှစ်အကြာ



အစိတ်အပိုင်း	အညွှန်းကိန်း	နည်းစနစ်	အကြိမ်ရေ
	ရာဘာစိုက်ပျိုးသူ အရေအတွက် • တည်နေရာအလိုက် ရွှေ့ပြောင်းခဲ့သည့် ဈေးဆိုင် အရေအတွက် • ထိခိုက်ခံရသော အိမ်ထောင်စုများ၏ ဝင်ငွေ • မျှော်လင့်မထားသောကိစ္စရပ်များကို အမျိုးအစားအလိုက် ဖော်ပြချက်		

၉၂။ လျော်ကြေးပေးအပ်မှု ပြီးစီးပြီးနောက် တစ်နှစ်အကြာတွင် ဖြေရှင်းဖွယ်ရှိနေသောကိစ္စရပ်များ၊ အထူးအထောက်အပံ့ ပေးအပ်ရန် လိုအပ်သောအုပ်စုများ၏ အဆင့်အတန်း နှင့် ထိခိုက်သောအိမ်ထောင်စုများ၏ ဝင်ငွေအဆင့်အတန်းတို့ကို သတ်မှတ်ရန်အတွက် စောင့်ကြည့်ခြင်းကို လုပ်ဆောင်မည်ဖြစ်သည်။ ထိခိုက်သော အိမ်ထောင်စုများအကြားတွင် နမူနာစစ်တမ်း ကောက်ယူမှုတစ်ခုကိုလည်း လုပ်ဆောင်ကောင်းလုပ်ဆောင်မည်ဖြစ်သည်။ ယင်းစစ်တမ်းကောက်ယူမှုတွင် အခြေခံမျဉ်း သတ်မှတ်သည့် စစ်တမ်းတွင်အသုံးပြုခဲ့သော မေးခွန်းများကို အသုံးပြုမည်ဖြစ်သည်။ စီမံကိန်းမတိုင်မီနှင့် စီမံကိန်းရောက်ရှိပြီး နောက်တွင် ထိခိုက်ခံရသော အိမ်ထောင်စုများ အထူးသဖြင့် ထိခိုက်လွယ်သော အိမ်ထောင်စုများ၏ နေထိုင်မှုအခြေအနေများ ခြားနားချက်ကို ပြသရန် ၎င်းစစ်တမ်းနှစ်ခုမှ ရလဒ်များကို နှိုင်းယှဉ်မည်ဖြစ်သည်။ စစ်တမ်းရလဒ်နှင့် အချက်အလက် ကောက်ယူသော အခြားနည်းစနစ်များကို အခြေခံကာ ကုစားပေးရန် လုပ်ဆောင်မှုများကို ထိခိုက်ခံရသော သူများနှင့်အတူ ဒီဇိုင်းပုံစံထုတ်ပြီး စီမံကိန်းမရှိခင်ကာလနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏အခြေအနေ ပိုမိုကောင်းမွန်လာခြင်းမရှိလျှင်သော်မှ မူရင်းအခြေအနေတွင် ရှိနေခြင်း သေချာစေရန် လုပ်ဆောင်မည်ဖြစ်သည်။



နောက်ဆက်တွဲ ၁

အင်တာဗျူးပြုလုပ်သူ၏ အမည်- _____ အင်တာဗျူးပြုလုပ်သည့်ရက်စွဲ-
____/____/၂၀၁၇

က။ စစ်တမ်းဖြေကြားသူ

၁။ အမည် : _____
 ၂။ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ : _____
 ၃။ အသက် (နှစ်) : _____
 ၄။ ကျား/မ : (က) ကျား (ခ) မ _____
 ၅။ လူမျိုးအုပ်စု : _____
 ၆။ ကိုးကွယ်သည့်ဘာသာ : _____
 ၇။ ကျေးရွာ : _____
 ၈။ မြို့နယ် : _____
 ၉။ ဓါတ်အားပို့လွှတ်ရေးလှိုင်း : _____

ခ။ လူမှုပထဝီနှင့် အလုပ်အကိုင်ဆိုင်ရာအချက်အလက်

ခ(၁)။ မိသားစုဝင်အရေအတွက်စုစုပေါင်း - _____ ကျား _____ မ _____

၂။ အိမ်ထောင်စုဝင်များ၏ အချက်အလက်များ

SL	အင်တာဗျူးဖြေကြားသူနှင့် တော်စပ်ပုံ	ကျား/မ	အသက်	ပညာရေး (အသက် ၆ နှစ်နှင့် အထက်)	ပင်မအလုပ်အကိုင် (အသက် ၁၅ နှစ်နှင့် အထက်)
၁					
၂					
၃					
၄					
၅					
၆					



၇					
၈					
၉					
၁၀					
၁၁					

သင်္ကေတပြုရန် ညွှန်ကြားချက် (Coding instruction)

ပညာရေး- ၁. ပညာမတတ် ၂. မူလတန်း ၃. အလယ်တန်း ၄. အထက်တန်း ၅. တက္ကသိုလ်အဆင့် ၆. တက္ကသိုလ်ဘွဲ့ရ
၇. အသက်မွေးဝမ်းကျောင်းပညာ

အလုပ်အကိုင်- ၁. စိုက်ပျိုးရေး၊ ၂. စီးပွားရေး၊ ၃. အစိုးရအလုပ်အကိုင် ၄. ပုဂ္ဂလိကအလုပ်အကိုင် ၅. နေ့စားအလုပ် ၆. အိမ်မှုအလုပ် ၇. အလုပ်မရှိ ၈. ကျောင်းသား ၉. အသေးစိတ်ဖော်ပြပါ

ခ(၃)။ မသန်စွမ်းသောမိသားစုဝင်အရေအတွက်(နားမကြား၊ ဆွံ့အ၊ မျက်မမြင်၊ ကိုယ်လက်မသန်စွမ်း) : _____

က။ မြေပိုင်ဆိုင်မှု

၁.၁။ စိုက်ပျိုးမြေ: _____ ဧက ၁.၂ ပိုင်ဆိုင်မှုပုံစံ: _____ (LUC, Lease, Free Occupancy)
၂.၁ သစ်သီးခြံ _____ ဧက ၂.၂ ပိုင်ဆိုင်မှုပုံစံ: _____ (LUC, Lease, Free Occupancy)
၃.၁ ရာဘာခြံ _____ ဧက ၃.၂ ပိုင်ဆိုင်မှုပုံစံ: _____ (LUC, Lease, Free Occupancy)
၄.၁ လူနေထိုင်ရာ: _____ ဧက ၄.၂ ပိုင်ဆိုင်မှုပုံစံ: _____ (LUC, Lease, Free Occupancy)
၅.၁ စီးပွားရေး : _____ ဧက ၅.၂ ပိုင်ဆိုင်မှုပုံစံ: _____ (LUC, Lease, Free Occupancy)
၆.၁ အခြား _____ ဧက ၆.၂ ပိုင်ဆိုင်မှုပုံစံ: _____ (LUC, Lease, Free Occupancy)
စုစုပေါင်း - _____ ဧက

ဃ။ ၂၀၁၆ ခုနှစ်တွင် စိုက်ပျိုးသော သီးနှံများ

	မှတ်သန်ရာသီ	ခြောက်သွေ့ရာသီ	သီးနှံရောင်းချေး(လယ်တွင်းပေါက်ချေး)
၁.၁ စပါး	စိုက် / မစိုက်	စိုက် / မစိုက်	_____ ကျပ် / _____
၁.၂ ပဲအမျိုးမျိုး	စိုက် / မစိုက်	စိုက် / မစိုက်	_____ ကျပ် / _____
၁.၃ မြေပဲ	စိုက် / မစိုက်	စိုက် / မစိုက်	_____ ကျပ် / _____
၁.၄ နှမ်း	စိုက် / မစိုက်	စိုက် / မစိုက်	_____ ကျပ် / _____
၁.၅ နေကြာ	စိုက် / မစိုက်	စိုက် / မစိုက်	_____ ကျပ် / _____
၁.၆ အခြား (ဖော်ပြပါ) _____			

၂ သစ်ပင်သီးနှံ - အပင်အရေအတွက် ထွက်ကုန်ရောင်းချေး (စိုက်ခင်းရောင်းချေး)

AF-Consult Switzerland Ltd

TA 9179-MYA:

လျှပ်စစ်ဓါတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း -

စီမံကိန်းအကြံပြုဆောင်ရွက်ရေးနည်းပညာအထောက်အပံ့- ၄၂၇၂

ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ် -

ဓါတ်အားပို့လွှတ်ရေးအစီအစဉ်အပိုင်းဒီဇင်ဘာ ၂၀၁၇



၁.၁ သစ်သီးပင်- _____ ကျပ်/_____

၂.၂ ရာသာပင်များ- _____ ကျပ်/ပေါင်

ငါ။ ရေနံမိလ္လာ

င(၁)။ သောက်ရေ အရင်းအမြစ် - ပိုက်ရေ/အဝီစိတွင်း/ရေတွင်း/စမ်းချောင်း/ရေအိုင် သို့မဟုတ် မြစ် သို့မဟုတ် ဆည်ရေ သွင်းမြောင်း

င(၂)။ အိမ်သာ - ရေလောင်း သို့မဟုတ် ရေလုံ/ကျင်းအိမ်သာ/ပုံးအိမ်သာ/အခြား/မရှိ

စ။ ၂၀၁၆ ခုနှစ် အသားတင်ဝင်ငွေ

စိုက်ပျိုးရေး - _____ ကျပ်

စီးပွားရေး - _____ ကျပ်

နေစား နှင့် လခစား - _____ ကျပ်

လွှဲငွေ - _____ ကျပ်

တိရစ္ဆာန်ရောင်းချမှု - _____ ကျပ်

အခြား (ပိုင်ဆိုင်မှုများကို ငှားရမ်းခြင်း၊ သစ်တောထွက်ပစ္စည်းရောင်းချခြင်း၊ လက်ဆောင်ရရှိခြင်း) - _____ ကျပ်

စုစုပေါင်း - _____ ကျပ်

ဆ။ ၂၀၁၆ ခုနှစ် နှစ်စဉ် အိမ်ထောင်စုအသုံးစရိတ်

အစားအစာ - _____ ကျပ်

ပညာရေး - _____ ကျပ်

ကျန်းမာရေးစောင့်ရှောက်မှု - _____ ကျပ်

အိုးအိမ် - _____ ကျပ်

အဝတ်အစား၊ ဖိနပ် နှင့်အခြားတစ်ကိုယ်ရည်အသုံး - _____ ကျပ်

ဖျော်ဖြေရေးနှင့် ပွဲလမ်းဆင်နွှဲမှုများ - _____ ကျပ်

အခြား - _____ ကျပ်

စုစုပေါင်း _____ (ထောင်ပေါင်း) ကျပ်

ဇ။ ဓါတ်အားပို့လွှတ်ရေးလှိုင်းစီမံကိန်းအကြောင်းသိရှိမှု(မှန်ကန်သောအဖြေကို ဝိုင်းပါ)

AF-Consult Switzerland Ltd

TA 9179-MYA: လျှပ်စစ်ဓါတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း -

စီမံကိန်းအကြံပြုဆောင်ရွက်ရေးနည်းပညာအထောက်အပံ့- ၄၂၇၂

ပြန်လည်နေရာချထားရေးနှင့် တိုင်းရင်းသားလူမျိုးအုပ်စုများ ဖွံ့ဖြိုးရေး အစီအစဉ် -

ဓါတ်အားပို့လွှတ်ရေးအစီအစဉ်အပိုင်းဒီဇင်ဘာ ၂၀၁၇



- သိရှိပါသည် / မသိရှိပါ

ဈ။ ဤဓါတ်အားဖို့လွှတ်ရေးလှိုင်းစီမံကိန်းကြောင့်သင့်ရပ်ရွာအပေါ် ရရှိနိုင်သည့် ကောင်းကျိုးသက်ရောက်မှုများ

ည။ ဤဓါတ်အားဖို့လွှတ်ရေးလှိုင်းစီမံကိန်းကြောင့်သင့်ရပ်ရွာအပေါ် ရရှိနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများ

ဋ။ လူမှုစီးပွားဆိုင်ရာ မေးခွန်းများ

ဋ(၁)။ အိမ်

(အဓိက အကာအရံပစ္စည်း) - နေ သို့မဟုတ် သက်ကယ် သို့မဟုတ် အင်ဖက်/ဝါး/ရွှံ့/သစ်သား/အုတ် သို့မဟုတ် ကွန်ကရစ်/ သွပ်ပြား

(ကြမ်းခင်းပစ္စည်း) - ဝါး/သစ်သား/အုတ် သို့မဟုတ် ကွန်ကရစ်/ ကြွေပြား

(အမှီးပစ္စည်း) - နေ သို့မဟုတ် သက်ကယ် သို့မဟုတ် အင်ဖက်/ဝါး/သစ်သား/အုတ်ကြွပ်/သွပ်ပြား

ဋ (၂)။ အိမ်ထောင်စုတွင် အသုံးပြုသည့် စွမ်းအင်

သင်၏ အိမ်ထောင်စုတွင် အောက်ပါ အိမ်တွင်း လုပ်ဆောင်ချက်များ လုပ်ဆောင်ရာ၌ မည်သည့် စွမ်းအင် အမျိုးအစားကို အသုံးပြုသနည်း။	လျှပ်စစ်ဓါတ်အား	ရေနံဆီ	LPG	ရေနံ	ဖယောင်းတိုင်	မီးခွက်	ဘက်ထရီ	စပါးခွံ (လောင်စာအဖြစ်)	မီးစက်	ထင်း	ပုဂ္ဂလိကရေအားလျှပ်စစ်	နေရောင်ပြည့်စွမ်းအင်စနစ်	အခြားစွမ်းအင် (ဖော်ပြပါ)
ချက်ပြုတ်ခြင်း													
မီးထွန်းခြင်း													
အိမ်တွင်း အအေးခံခြင်း (ဥပမာ၊ အဲကွန်းအသုံးပြုခြင်း)													
ရေအူပေးခြင်း													
ရုပ်မြင်သံကြားကြည့်ရှုခြင်း													
ရေခဲသေတ္တာအသုံးပြုခြင်း													
ရေစုပ်ခြင်း													
အခြားအသုံးပြုမှုများရှိပါက (ဖော်ပြပါ)													



၇ (၃)။ စွမ်းအင်ဆိုင်ရာ နှစ်စဉ် အသုံးစရိတ်

အမှန်ဖြစ်ပါ	တစ်နှစ်စာ ပျမ်းမျှ အသုံးစရိတ်ကို ဖော်ပြပါ။
	လျှပ်စစ်ဓါတ်အား ကျပ်
	LPG ကျပ်
	ဘက်ထရီ ကျပ်
	ထင်း ကျပ်
	ဖယောင်းတိုင် ကျပ်
	မီးသွေး ကျပ်
	ကျောက်မီးသွေး ကျပ်
	ရေနံဆီ ကျပ်



နောက်ဆက်တွဲ ၂

အများပြည်သူအတွက် သတင်းအချက်အလက်များပါဝင်သည့်စာအုပ်ငယ် (PIB)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန လျှပ်စစ်ဓါတ်အားကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဓါတ်အားပို့လွှတ်ရေးအစိတ်အပိုင်း

၁။ လျှပ်စစ်ဓါတ်အားကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း - ဓါတ်အားပို့လွှတ်ရေးအစိတ်အပိုင်း ဆိုသည်မှာ အဘယ်နည်း?

ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဒေသများစွာသို့ လျှပ်စစ်ဓါတ်အားပေးနိုင်စေရန်နှင့် လျှပ်စစ်ဓါတ်အားအပေါ်တွင် ယုံကြည်ကိုးစားနိုင်မှု ပိုမိုကောင်းမွန်လာစေရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) ၏ ကြိုးပမ်းအားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းသို့ဖြစ်လာစေရန် MOEE သည် ဓါတ်အား ပို့လွှတ်သည့်လိုင်းများ နှင့် ဓါတ်အားဖြန့်ဖြူးရေးလိုင်းများကို တိုးချဲ့တည်ဆောက်မည်ဖြစ်သည်။ စီမံကိန်းတွင် အစိတ်အပိုင်းနှစ်ခုပါဝင်သည် - ဓါတ်အားပို့လွှတ်ခြင်း နှင့် ဓါတ်အားဖြန့်ဖြူးခြင်းတို့ဖြစ်သည်။ ဓါတ်အားပို့လွှတ်သည့် လိုင်းများသည် လျှပ်စစ်ဓါတ်အားပမာဏများစွာကို ခရီးရှည်သယ်ဆောင်ကာ ဓါတ်အားခွဲရုံများသို့ ပို့ပေးပြီး လျှပ်စစ်ဓါတ်အားကို ဓါတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် အိမ်များ၊ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားအသုံးပြုသူများထံသို့ တိုက်ရိုက်ဆက်သွယ်ပေးသည်။

စီမံကိန်းတွင် စုစုပေါင်း ခန့်မှန်းခြေ အလျား ၄၇၈.၂ ကီလိုမီတာရှိသည့် ဓါတ်အားပို့လွှတ်ရေးလိုင်း ၃ ခုကို တည်ဆောက်မည်ဖြစ်သည်။ အဆိုပါလိုင်းများသည် ဓါတ်အား ၂၃၀ ကီလိုပို. (kV) ကို ပို့လွှတ်မည်ဖြစ်သည်။ ဓါတ်အားပို့လွှတ်ရေးလိုင်းများမှ ပို့လွှတ်သည့် လျှပ်စစ်ဓါတ်အားပမာဏကို ကီလိုပို. (kV) ဖြင့် တိုင်းတာပါသည်။ ဓါတ်အားပို့လွှတ်ရေးလိုင်းများအား နိုင်ငံ၏ ပြည်နယ်/တိုင်းဒေသကြီး ၅ ခုတို့တွင် တည်ဆောက်သွားမည်ဖြစ် ပါသည်။ ဓါတ်အားပို့လွှတ်ရေးလိုင်းတစ်ခုချင်းစီ၏ တည်နေရာ နှင့် အလျားတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

- မန်း-တောင်တွင်းကြီး ဓါတ်အားပို့လွှတ်ရေးလိုင်း၊ မကွေးတိုင်းဒေသကြီး - ၁၅၀ ကီလိုမီတာ
- မော်လမြိုင်-ရေးထားဝယ် ဓါတ်အားပို့လွှတ်ရေးလိုင်း၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး - ၃၂၀ ကီလိုမီတာ
- ရွေးချယ်စရာ နည်းလမ်း ၁ - အလုံ-သီတာ ဓါတ်အားပို့လွှတ်ရေးလိုင်း၊ ရန်ကုန်တိုင်းဒေသကြီး - ၈.၂ ကီလိုမီတာ
- ရွေးချယ်စရာ နည်းလမ်း ၁ - အလုံ-သီတာ ဓါတ်အားပို့လွှတ်ရေးလိုင်း၊ ရန်ကုန်တိုင်းဒေသကြီး - ၁၉.၂ ကီလိုမီတာ



အလုံ နှင့် သီတာ ဓါတ်အားခွဲရုံများကို ဆက်သွယ်မည့် လိုင်းကို ရွေးချယ်သတ်မှတ်ခြင်း မပြုရသေးပါ။ ရွေးချယ်စရာ နည်းလမ်း ၂ ခု ရှိပါသည်။ နည်းလမ်း ၁ တွင် (အလုံ-သီတာ ဓါတ်အားပို့လွှတ်ရေးလိုင်း) သည် ကမ်းနားလမ်းကို ဖြတ်သန်းသွားမည်ဖြစ်သည်။ နည်းလမ်း ၂ တွင်မူ ဒလမြို့နယ်မှတစ်ဆင့် မြစ်ကို နှစ်ကြိမ်ဖြတ်သန်းသွားမည် ဖြစ်သည်။

၂။ ဓါတ်အားပို့လွှတ်ရေးလိုင်း၏အဓိကအစိတ်အပိုင်းများမှာအဘယ်တို့နည်း?

အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် ဓါတ်အားပို့လွှတ်ရေးလိုင်းများအား တာဝါတိုင်များ သို့မဟုတ် တိုင်များဖြင့် အမြင့်မှ သွယ်တန်းမည်ဖြစ်ပါသည်။ မန်း-တောင်တွင်းကြီး နှင့် မော်လမြိုင်-ရေး-ထားဝယ်လိုင်းများတွင် အခြေတိုင်လေးဖက်ရှိသည့် တာဝါတိုင်များကို အသုံးပြုသွားမည်ဖြစ်သည်။ နည်းလမ်း ၂ (အလုံ-ဒလ-သီတာ) တွင်လည်း တာဝါတိုင်များကို အသုံးပြုသွားမည် ဖြစ်သည်။

ရန်ကုန်မြို့အလယ်တွင် နေရာအကန့်အသတ်ရှိသောကြောင့် နည်းလမ်း ၁ (အလုံ-သီတာ ဓါတ်အားပို့လွှတ်ရေး လိုင်း) တွင် တိုင်များကို အသုံးပြုမည်ဖြစ်သည်။ ဓါတ်အားပို့လွှတ်ရေးလိုင်းများ တည်ဆောက်ရာတွင် မီတာ ၄၅၀ ခန့်လျှင် တာဝါတိုင် သို့မဟုတ် တိုင်တစ်လုံးနှုန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ မန်း-တောင်တွင်းကြီးလိုင်းအတွက် တာဝါတိုင် ၃၃၃ ခုခန့် တည်ဆောက်ရမည်ဖြစ်ပြီး မော်လမြိုင်-ရေး-ထားဝယ်လိုင်း အတွက် တာဝါတိုင် ၇၁၂ ခုခန့် တည်ဆောက်ရမည်ဖြစ်သည်။ နည်းလမ်း ၁ (အလုံ-သီတာ TL) တွင် တိုင် ၁၉ လုံး နှင့် နည်းလမ်း ၂ (အလုံ-ဒလ-သီတာ TL) တွင် တာဝါတိုင် ၄၃ ခုခန့် လိုအပ်မည်ဖြစ်သည်။

သို့ရာတွင် ဓါတ်အားပို့လွှတ်ရေးလိုင်းတစ်ခုတွင် လျှပ်စစ်ဓါတ်အားစီးဆင်းမှုကို ထိန်းချုပ်စီမံရန် ဓါတ်အားခွဲရုံများ ကိုလည်း လိုအပ်မည်ဖြစ်သည်။ မန်း-တောင်တွင်းကြီးလိုင်း နှင့် နည်းလမ်း ၁ (အလုံ-သီတာလိုင်း) တို့တွင် လိုင်း၏ အဆုံးတစ်ဖက်စီ၌ ဓါတ်အားခွဲရုံတစ်ရုံစီ တည်ဆောက်ကာ ဓါတ်အားခွဲရုံ ၂ ရုံစီ တည်ဆောက်မည်ဖြစ်သည်။ မန်း-တောင်တွင်းကြီးလိုင်းအတွက် လိုအပ်သည့် ဓါတ်အားခွဲရုံ ၂ ရုံမှာ လက်ရှိတွင် ရှိပြီးသားဖြစ်သည်။ သို့ရာတွင် နည်းလမ်း ၁ (အလုံ-သီတာလိုင်း) အတွက်မူ ဓါတ်အားခွဲရုံ ၁ ရုံသာ ရှိသေးပြီး ကျန် ၁ ရုံကို တည်ဆောက်ရန် လိုသေးသည်။ နည်းလမ်း ၂ (အလုံ-ဒလ-သီတာလိုင်း) တွင် ဓါတ်အားခွဲရုံ ၃ ရုံ ရှိမည်ဖြစ်သည်။ လက်ရှိတွင် ဓါတ်အားခွဲရုံ ၁ ရုံရှိပြီးဖြစ်ကာ ကျန် ၂ ရုံကို တည်ဆောက်သွားမည်ဖြစ်သည်။ မော်လမြိုင်-ရေး-ထားဝယ်လိုင်းတွင် ဓါတ်အားခွဲရုံ ၃ ရုံ ရှိမည်ဖြစ်သည်။ ယင်းအနက် ၁ ရုံရှိပြီးဖြစ်ကာ ကျန် ၂ ရုံကို အစိုးရပိုင်မြေပေါ်တွင် တည်ဆောက် မည်ဖြစ်သည်။

၃။ ဓါတ်အားဖြန့်ဖြူးရေးလိုင်းများကြောင့်လူအများအပေါ်တွင်အဓိကဖြစ်နိုင်သော သက်ရောက်မှုများမှာ အဘယ်တို့နည်း?

ဓါတ်အားပို့လွှတ်ရေးလိုင်းများသည် လုပ်ငန်းလည်ပတ်သည့်အခါတွင် ပိုများသောလူအရေအတွက်ထံသို့ လျှပ်စစ် ဓါတ်အားပို့ပေးနိုင်မည်ဖြစ်သည်။ သို့သော် ယင်းဓါတ်အားလိုင်းများ တည်ဆောက်ရန်အတွက် စက်ပစ္စည်းများ၊ ကိရိယာများ၊ လူများ နှင့် ၎င်းတာဝါတိုင်များ၊ တိုင်များ နှင့် ဓါတ်အားလိုင်းများတပ်ဆင်ရန်လိုအပ်သည့် လုပ်ဆောင်ချက်များအတွက် ဓါတ်အားလိုင်းကြောင်းတစ်လျှောက်လုံးတွင် ၄၆ မီတာကျယ်ဝန်းသော နေရာလွတ် တစ်ခုကို လိုအပ်သည်။ ယင်းအကျယ်အဝန်းကို စင်္ကြံဟုခေါ်သည်။ တည်ဆောက်ရေးကာလအတွင်းတွင် စင်္ကြံအတွင်းရှိ သီးနှံများ နှင့် အဆောက်အအုံများကို ယာယီဖယ်ရှားရန် လိုအပ်ပါသည်။

သို့ရာတွင် မန်း-တောင်တွင်းကြီး နှင့် မော်လမြိုင်-ရေး-ထားဝယ် စင်္ကြံတို့တွင် နေရာလွတ်များ ရရှိနိုင်ခြင်းကြောင့် မည်သည့် အဆောက်အအုံမျှ ထိခိုက်မှုရှိမည်မဟုတ်ပါ။ ထို့ပြင် လိုင်းများတည်ဆောက်ရာတွင် သီးနှံများရှိသည့် နယ်မြေများအား တတ်နိုင်သမျှ ရှောင်ရှားတည်ဆောက်သွားမည်ဖြစ်သည်။ မော်လမြိုင်-ရေး-ထားဝယ် လိုင်းရှိ



ရာဘာစိုက်ခင်းများအတွက်မူ စကြိုန်အတွင်း သီးနှံအမြင့် ၂ မီတာ ကန့်သတ်မှုကို လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ရာဘာစိုက်ပျိုးမှုအား နှစ်စဉ် ရာသီအလိုက်သီးနှံများဖြင့် အစားထိုးရန် လိုအပ်မည်ဖြစ်သည်။ နည်းလမ်း ၁ (အလုံ-သီတာလှိုင်း) တည်ဆောက်ရာတွင် ကမ်းနားလမ်း အလယ်ပိုင်းရှိ ယာယီဈေးဆိုင်များ ထိခိုက်မှု ရှိကောင်း ရှိမည်ဖြစ်သည်။

ခါတ်အားခွဲရုံများအတွက် နည်းလမ်း ၁ (အလုံ-သီတာလှိုင်း) တွင် အစိုးရပိုင်မြေပေါ်တွင် (သီတာ) ခါတ်အားခွဲရုံကို တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။ နည်းလမ်း ၂ (အလုံ-ဒလ-သီတာ) တွင် (သီတာ နှင့် ဒလ) ခါတ်အားခွဲရုံ ၂ ရုံကို တည်ဆောက်မည်ဖြစ်သည်။ ဒလခါတ်အားခွဲရုံ တည်ဆောက်မည့်မြေအတွင်း ပုဂ္ဂလိက မြေယာအသုံးပြုသူများ ရှိပါသည်။ မော်လမြိုင်-ရေးထားဝယ်လှိုင်းအတွက် ခါတ်အားခွဲရုံ ၂ ရုံကို အစိုးရပိုင်မြေပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ သို့ရာတွင် ခါတ်အားခွဲရုံတစ်ရုံ (ထားဝယ်) တည်ဆောက်မည့် မြေအတွင်းမှ အပေါ့စား ပစ္စည်းများဖြင့် ဆောက်လုပ်ထားသည့် စားသောက်ဆိုင်တစ်ခုအား ဖယ်ရှားရမည်ဖြစ်သည်။

၄။ ကျွန်ုပ်တို့၏ သီးနှံများနှင့် ဈေးဆိုင်များ ထိခိုက်မည် မထိခိုက်မည်ကို မည်သည့်အချိန်တွင် သိနိုင်မည်နည်း?

တာဝါတိုင်များအတွက် နေရာအတိအကျနှင့် စကြိုအတွက် အမှတ်အသားများ မြေပြင်ပေါ်တွင် သတ်မှတ်ပြီး နောက်တွင်သာ မန်း-တောင်တွင်းကြီး နှင့် မော်လမြိုင်-ရေးထားဝယ်လှိုင်းများကြောင့် မည်သည့်သီးနှံများ ထိခိုက်မည်ကို သိရှိနိုင်မည်ဖြစ်သည်။ အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်ဒီဇိုင်းပုံစံများ ဆောင်ရွက်ပြီးမှသာ ယင်းလုပ်ဆောင်ချက်များကို လုပ်ဆောင်မည်ဖြစ်သည်။ နယ်နိမိတ်အတွင်းကျရောက်သည့် သီးနှံများကို အသေးစိတ်တိုင်းတာစစ်တမ်းကောက်ယူမှု (DMS) လုပ်ဆောင်မှုမှတစ်ဆင့် မှတ်တမ်းသွင်းမည်ဖြစ်သည်။ အကယ်၍ သစ်၏ သီးနှံများသည် အမှတ်အသားပြုထားသော စကြိုအတွင်းကျရောက်ပါက သင့်အနေဖြင့် ဆုံးရှုံးနိုင်ဖွယ်များကို အကြောင်းကြားကာ သင်နှင့်တိုင်ပင်ဆွေးနွေးမှု ပြုမည်ဖြစ်သည်။ DMS ပြုလုပ်မည့်ရက်ကို သင့်အား အကြောင်းကြားမည်ဖြစ်ကာ DMS မတိုင်မီ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးပွဲများ၊ DMS ဆောင်ရွက်မှုများ တို့တွင် သင့်အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မေတ္တာရပ်ခံမည်ဖြစ်သည်။

ကမ်းနားလမ်းအလယ်ပိုင်းရှိ ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ဈေးဆိုင်များ ထိခိုက်မှုရှိမည် မရှိမည်ကို ခါတ်အားပို့လွှတ်ရေးလှိုင်း၏ အပြီးသတ် တည်နေရာကို သတ်မှတ်ပြီးချိန်တွင် သိရှိရမည်ဖြစ်သည်။ အခြားရွေးချယ်စရာ နည်းလမ်း ၂ ခုကို စဉ်းစားနေဆဲဖြစ်သည်။ နည်းလမ်းတစ်ခုမှာ ခါတ်အားပို့လွှတ်ရေးလှိုင်းအား ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်း၏ ဝင်းအတွင်းရှိ နယ်မြေတစ်ခုအတွင်း ထားရှိရန်ဖြစ်သည်။ အခြားနည်းလမ်းမှာ ခါတ်အားပို့လွှတ်ရေးလှိုင်းများအား အလုံခါတ်အားခွဲရုံမှ မြစ်ကိုဖြတ်၍ ဒလမြို့နယ်မှတစ်ဆင့် တာဝါတိုင်များ ထားရှိပြီး မြစ်ကို နောက်တစ်ကြိမ် ပြန်ဖြတ်ကာ သီတာ ခါတ်အားခွဲရုံသို့ ချိတ်ဆက်ရန်ဖြစ်သည်။ အလုံ-ဒလ-သီတာ နည်းလမ်းတွင် စပါးခင်းများ ထိခိုက်မည်ဖြစ်ပြီး ဒလတွင် ခါတ်အားခွဲရုံသစ်တစ်ခု တည်ဆောက်ရန် လိုအပ်မည် ဖြစ်သည်။ အဆိုပါ ခါတ်အားခွဲရုံအတွက် မြေ ၁၂.၅ ဟက်တာ လိုအပ်မည်ဖြစ်သည်။

၅။ အကယ်၍ မိမိတို့၏ သီးနှံများနှင့်ဈေးဆိုင်များ ထိခိုက်ခဲ့ပါက ပိုင်ရှင်များအနေဖြင့် အစိုးရထံမှ မည်သည့်ကို မျှော်လင့်နိုင်မည်နည်း?

အကယ်၍ ရာသီအလိုက် သို့မဟုတ် ကာလတို သီးနှံများကို ထိခိုက်ခဲ့ပါက အစိုးရသည် ဈေးကွက်ပေါက်ဈေးဖြင့် တစ်ရာသီစာ ရိတ်သိမ်းနိုင်မည့် သီးနှံများနှင့် ညီမျှသော လျော်ကြေးကို ပိုင်ရှင်သို့ပေးမည်ဖြစ်သည်။ တည်ဆောက်ရေးကာလသည် ၄၅ ရက်အတွင်း ပြီးစီးမည်ဖြစ်သောကြောင့် ရာသီအလိုက်သီးနှံများစိုက်ပျိုးသော ရာသီတစ်ရာသီထက် တိုတောင်းမည်ဖြစ်သည်။ အကယ်၍ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေး၏ တန်ဖိုးဖြတ်မှုကို သီးနှံပိုင်ရှင်အနေဖြင့် မကျေနပ်ပါက ပိုမိုမြင့်မားသောဈေးနှုန်းကို ညှိနှိုင်းခွင့်ရှိသည်။



ရာဘာပင်များကို ပေးလျော်ရာတွင် သစ်ပင်များ၏ သက်တမ်းအလိုက် ပေးလျော်မည်ဖြစ်သည်။ အပင်များကို အုပ်စုသုံးစုအဖြစ် ခွဲခြားထားသည် (၁) ၁ နှစ်မှ ၃ နှစ် သက်တမ်း (၂) ၃ နှစ် မှ ၅ နှစ် သက်တမ်း (၃) ၅ နှစ် သက်တမ်း အထက်တို့ဖြစ်သည်။ ရာဘာပင်များသည် အသက် ၅ နှစ်ပြည့်မှသာ ထုတ်လုပ်မှုစတင်နိုင်သဖြင့် ၅ နှစ် သက်တမ်းအထက်ရှိ အပင်များကို ထုတ်လုပ်မှုစွမ်းအားရှိသည်ဟု သတ်မှတ်ကာ အပင်မှ ၅ နှစ်တာ ထွက်ရှိမည့် ပမာဏနှင့် ညီမျှသော အတိုင်းအတာဖြင့် ပေးလျော်မည်ဖြစ်သည်။ ၅ နှစ်သက်တမ်းအောက်ရှိ ရာဘာပင်များ အတွက် သစ်သားတန်ဖိုးသတ်မှတ်ကာ ယင်းအပေါ်တွင် အခြေခံပေးလျော်မည်ဖြစ်သည်။

ယာယီဈေးဆိုင်များအတွက် နည်းလမ်းမှာ ယင်းတို့အား ကမ်းနားလမ်းရှိ အခြားတည်နေရာတစ်ခုသို့ ရွှေ့ပြောင်း ခြင်းဖြစ်သည်။ အစိုးရသည် ယင်းသို့ ရွှေ့ပြောင်းရာတွင် အကူအညီပေးမည်ဖြစ်သည်။ ဈေးဆိုင်များသည် ခေါက်သိမ်းနိုင်သည့် ရွက်ဖျဉ်းများ နှင့် ကမ်းခြေတွင် အသုံးပြုသည့် ထီးများဖြစ်သည့်အတွက် ရွှေ့ပြောင်းမှု ကြောင့် ဝင်ငွေထိခိုက်မည်ဟု မျှော်မှန်းထားခြင်းမရှိပါ။

၆။ ထိခိုက်နိုင်သော သီးနှံများ၊ ဈေးဆိုင်များအတွက် ဈေးကွက်ပေါက်ဈေးသတ်မှတ်ခြင်း၊ ပိုင်ရှင်များနှင့် ညှိနှိုင်းခြင်း၊ လျော်ကြေးပေးအပ်ခြင်းလုပ်ငန်းစဉ်များကို အစိုးရတွင်းမှ မည်သို့က စီမံခန့်ခွဲမည်နည်း ?

လျော်ကြေးလုပ်ငန်းစဉ်ကို စီမံခန့်ခွဲရန် တိုင်းဒေသကြီး/ပြည်နယ်ဌာနဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်သော လျော်ကြေး ကော်မတီတစ်ခုကို တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းမည်ဖြစ်သည်။ ၎င်းကော်မတီ၏ ဖွဲ့စည်းပုံ သည် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ကွဲပြားမှုရှိနိုင်သည်။

၇။ တာဝါတိုင်များ၏ အုတ်မြစ်များ နှင့် ဒလခါတ်အားခွဲရုံတို့အတွက် နေရာယူသည့်မြေအတွက် အစိုးရက ပေးလျော်မည်လော?

အခြေခံဥပဒေအပါအဝင် မြန်မာနိုင်ငံ၏ ဥပဒေများအရ နိုင်ငံတော်အစိုးရသည် နိုင်ငံတွင်းရှိ မြေအားလုံး၏ ပိုင်ရှင်ဖြစ်သဖြင့် အစိုးရသည် မြေအတွက် ပေးလျော်ရန် မလိုအပ်ပါ။ အစိုးရသည် ပုဂ္ဂလိကမြေအသုံးပြုနေသူ များအား မြေယာအသုံးပြုခွင့်ကိုသာပေးထားခြင်းဖြစ်ပြီး မြေပိုင်ဆိုင်မှုကို ပေးအပ်ထားခြင်းမရှိပါ။

၈။ သီးနှံလျော်ကြေးရရှိရန် မြေယာအသုံးပြုလက်မှတ် (LUC) လိုအပ်ပါသလော?

မလိုအပ်ပါ။ သင်၏ သီးနှံများအတွက် လျော်ကြေးရရှိရန် LUC မလိုအပ်ပါ။ သို့သော် သင်သည် သီးနှံများ၏ ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထားတင်ပြနိုင်ရန်နှင့် သင်သီးနှံပိုင်ရှင်ဖြစ်ကြောင်းကို ဒေသအာဏာပိုင်များက အသိအမှတ်ပြုရန် လိုအပ်ပါသည်။

၉။ သီးနှံများအတွက် ပြန်လည်အစားထိုးနိုင်သည့်တန်ဖိုးကို မည်သို့ သတ်မှတ်ပါသလဲ?

လျော်ကြေးသည် ဈေးကွက်ပေါက်ဈေးအတိုင်းဖြစ်ကြောင်းသေချာစေရန် ဒေသန္တရအာဏာပိုင်အဖွဲ့သည် သီးနှံ စိုက်ပျိုးသူများ၊ သီးနှံဝယ်ယူသူများနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်သည်။



၁၀။ အကယ်၍ ကျွန်ုပ်၏ ယာယီဈေးဆိုင်အား အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ရပါက စီမံကိန်းသည် ကျွန်ုပ်အား မည်သို့ အကူအညီပေးမည်နည်း?

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ယာယီဈေးဆိုင်များ ရွှေ့ပြောင်းရမည့် နေရာကို သတ်မှတ်မည်ဖြစ်သည်။ ယာယီဈေးဆိုင်များ၏ ဖောက်သည်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွှေ့ပြောင်းရာတွင် ကမ်းနားလမ်းတစ်လျှောက်သို့ ဦးစားပေး ရွှေ့ပြောင်းမည်ဖြစ်သည်။ အကယ်၍ ရွှေ့ပြောင်းမှုကြောင့် ဝင်ငွေဆုံးရှုံးမှု ရှိပါက ဆုံးရှုံးသည့် ဝင်ငွေနှင့်ညီမျှသည့် ပမာဏအား လျော်ကြေးပေးမည်ဖြစ်သည်။ ဆုံးရှုံးသည့် ဝင်ငွေပမာဏအား ထိခိုက်သည့် ဈေးဆိုင်ရှင်များနှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

၁၁။ ကျွန်ုပ်တို့ ရပ်ရွာအတွင်းရှိ မည်သူမဆို လျော်ကြေးတောင်းဆိုခွင့်ရှိပါသလား ?

မရှိပါ။ DMS အပြီးသတ်ဆောင်ရွက်စဉ်အတွင်းတွင် စစ်တမ်းကောက်ယူခဲ့သော သီးနှံပိုင်ရှင်များသာလျှင် လျော်ကြေးတောင်းဆိုခွင့် ရှိပါသည်။ လျော်ကြေးခံစားခွင့်ကို ဆုံးဖြတ်ရန်အတွက် နောက်ဆုံးသတ်မှတ်ရက်မှာ DMS စတင်လုပ်ဆောင်သည့် ရက်ဖြစ်ပါသည်။ နောက်ဆုံးသတ်မှတ်ရက်လွန်မှ စစ်တမ်းကောက်ယူထားသော မြေများပေါ်တွင် သီးနှံများစိုက်ပျိုးထားသောသူများသည် လျော်ကြေးခံစားခွင့် ရှိမည်မဟုတ်ပါ။

၁၂။ အကယ်၍ ကျွန်ုပ်၏မြေသည် ထိခိုက်ခံရကြောင်း DMS က သတ်မှတ်ခဲ့လျှင် မြေပေါ်မှ ချက်ချင်းဖယ်ရှား ရှင်းလင်းပေးရန် လိုအပ်ပါသလား ?

မလိုအပ်ပါ။ လျော်ကြေးပေးအပ်မှု မပြီးမချင်း သီးနှံများကို စိုက်ပျိုးနိုင်ပါသည်။ လျော်ကြေးအပြည့်အဝပေးအပ်မှု မပြီးစီးမချင်း မည်သည့် သီးနှံများကိုမျှ ဖယ်ရှားရန်မလိုပါ။ အကယ်၍ သီးနှံများအတွက် လျော်ကြေးပေးပြီးလျှင်ပင် တည်ဆောက်ရေးကန်ထရိုက်တာများ၏ လိုအပ်ချက်အပေါ် မူတည်၍ တည်ဆောက်ရေးလုပ်ငန်းများ မဆောင်ရွက် မချင်း သီးနှံများကို ထားရှိနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ စီမံကိန်းသည် သင့်တော်သော အချိန်အပိုင်းအခြား တစ်ခုကို ခွင့်ပြုပေးမည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းစတင်ရန်အတွက် သင်၏မြေကို ရှင်းလင်းရန် အကယ်၍ သင်ကတောင်းဆိုခဲ့လျှင် အကူအညီပေးမည်ဖြစ်သည်။ မည်သည့်အချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ကို စီမံကိန်းက သင့်အား အကြောင်းကြားမည်ဖြစ်သည်။

၁၃။ လျော်ကြေးရရန်အတွက် စီမံကိန်းသို့ စီမံခန့်ခွဲမှုစရိတ် သို့မဟုတ် ဝန်ဆောင်မှုအစိုးအခများ ပေးရန်လိုအပ်ပါသလား?

မလိုအပ်ပါ။ လျော်ကြေးရရန်အတွက် မည်သည့်ဝန်ဆောင်မှုအစိုးအခ၊ မည်သည့်ငွေကြေးတစ်စုံတစ်ရာမျှ ပေးအပ်ရန် မလိုအပ်ပါ။ အကယ်၍ အစိုးရမှ ပုဂ္ဂိုလ်တစ်စုံတစ်ဦး သို့မဟုတ် စီမံကိန်းဝန်ထမ်းတစ်ဦးဦးက ဝန်ဆောင်မှုအစိုးအခ၊ ငွေကြေးတစ်စုံတစ်ရာ သင့်ထံမှ တောင်းဆိုခဲ့ပါက ဒေသဆိုင်ရာကော်မတီ၊ စီမံကိန်းစီမံခန့်ခွဲမှုရုံး (PMO)၊ DPTSC သို့မဟုတ် နေပြည်တော်ရှိ ADB ဌာနရုံးသို့ ကျေးဇူးပြု၍ တိုက်ရိုက် တိုင်ကြားစေလိုပါသည်။



၁၄။ အကယ်၍ မိမိအနေဖြင့် တန်ဖိုးသတ်မှတ်သည့် နည်းစနစ်ကိုဖြစ်စေ၊ လျော်ကြေးငွေပမာဏကိုဖြစ်စေ၊ စီမံကိန်းအကောင်အထည်ဖော်စဉ်အတွင်းတွင် မိမိအပေါ်တိုက်ရိုက်ထိခိုက်သည့် ဆိုးကျိုးများနှင့် ပတ်သက်၍ဖြစ်စေ မကျေနပ်ပါက တိုင်ကြားခွင့်ရှိပါသလော?

ရှိပါသည်။ အကယ်၍ သင့်တွင် မေးခွန်းတစ်စုံတစ်ရာရှိခဲ့လျှင် သို့မဟုတ် DMS ရလဒ်များနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲခဲ့လျှင် ယင်းရလဒ်များကို အခြား ACC စစ်တမ်းကောက်ယူရေးအဖွဲ့တစ်ခုက ပြန်လည်သုံးသပ်အကဲဖြတ်စေရန် ပိုင်ဆိုင်မှုများအတွက် လျော်ကြေးပေးအပ်ရေးကော်မတီထံသို့ သင့်အနေဖြင့် တောင်းဆိုနိုင်ပါသည်။ အကယ်၍ ပြန်လည်သုံးသပ်သည့် ရလဒ် သို့မဟုတ် လျော်ကြေးငွေပမာဏကို မကျေနပ် သေးလျှင် သင်၏ မေးခွန်း သို့မဟုတ် တိုင်ကြားမှုကို DPTSC PMU အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေး ကော်မတီထံသို့ တင်ပြနိုင်ပါသည်။ မေးခွန်း သို့မဟုတ် တိုင်ကြားမှုကို စာဖြင့် ရေးသားပို့ဆောင်ခြင်း၊ တာဝန်ရှိသူကို လူကိုယ်တိုင်တွေ့ဆုံရန် ချိန်းဆိုခြင်းများ ပြုလုပ်နိုင်ပါသည်။

သင်၏ မေးခွန်းများကို ဖြေဆိုရန်၊ လွတ်လပ်၊ ပွင့်လင်းမြင်သာ၊ အချိန်ကိုက်၊ ကျေနပ်ဖွယ်အသွင်ဖြင့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းရန် ကော်မတီတွင် တာဝန်ရှိပါသည်။ သင်၏ တိုင်ကြားမှုအပေါ် ဆုံးဖြတ်ချက် များကို သင့်အနေဖြင့် မကျေနပ်ပါက ယင်းအမှုကို DPTSC ခရိုင်အဆင့် အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေး ကော်မတီထံသို့ တင်ပြနိုင်ပါသည်။ သင့်အမှုအပေါ် ခရိုင်အဆင့်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သေးပါက DPTSC ပြည်ထောင်စုအဆင့်ရှိ အဆင်မပြေမှုများညှိနှိုင်းဖြေရှင်းရေးကော်မတီထံသို့ အယူခံတင်နိုင်ပါသည်။ အကယ်၍ ပြည်ထောင်စုအဆင့်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သေးပါက ၎င်းအမှုကို တရားရုံးသို့ ဆက်လက်တင်ပြနိုင်ပါသည်။

၁၅။ ထိခိုက်ခံရသော အိမ်ထောင်စုတစ်ခုသည် လျော်ကြေးပေးသည့် လုပ်ငန်းစဉ်နှင့် စီမံကိန်းအကောင်အထည် ဖော်ဆောင်မှုကို ထောက်ကူရန် မည်သည်တို့ကို လုပ်ဆောင်နိုင်ပါသနည်း?

ထိခိုက်ခံရသော အိမ်ထောင်စုများသည် စီမံကိန်းအကြောင်းအချက်များကို သိရှိအောင်ဆောင်ရွက်ခြင်း၊ မိမိတို့ ပါဝင်ရန်လိုအပ်သော လုပ်ဆောင်ချက်များတွင် ပါဝင်ဆောင်ရွက်ခြင်းများဖြင့် စီမံကိန်းကို ကူညီနိုင်ပါသည်။ ဖြန့်ဝေထားသော စာရွက်စာတမ်းများကို ဖတ်ရှုခြင်း၊ ဆွေးနွေးတိုင်ပင်ပွဲများတွင် တက်တက်ကြွကြွပါဝင်ခြင်းတို့ဖြင့် စီမံကိန်းအကြောင်း သတင်းအချက်အလက်များကို ရရှိနိုင်ပါသည်။ ယင်းအစည်းအဝေးများကို တက်ရောက်ခြင်းဖြင့် အိမ်ထောင်စုများသည် ထိခိုက်လာနိုင်သည့် ဖြစ်စဉ်များကို သိရှိခြင်း၊ ယင်းတို့ကို ဖြေရှင်းရန်နည်းလမ်းများကို အကြံပြုခြင်းတို့ကို လုပ်ဆောင်နိုင်ပြီး ဆိုးကျိုးများကို လျော့ပါးသက်သာစေရန် လုပ်ဆောင်ရာတွင် ကူညီနိုင်ပါသည်။ အိမ်ထောင်စုများ၏ ပူးပေါင်းပါဝင်မှုကို လိုအပ်သောအခြားတစ်နေရာမှာ DMS လုပ်ဆောင်မှု ဖြစ်ပါသည်။ ၎င်းလုပ်ငန်းတွင် လျော်ကြေးပေးအပ်ရေးကော်မတီအနေဖြင့် အမှန်တကယ်ဖြစ်ပြီး လက်ခံနိုင်သော သီးနှံဈေးကွက်ပေါက်ဈေးများ၊ ဆုံးရှုံးသွားသောဝင်ငွေများကို သတ်မှတ်ရာတွင် အိမ်ထောင်စုများက ကူညီပေးနိုင် ပါသည်။

၁၆။ ယခုစီမံကိန်း၏ ရည်မှန်းချက်များ ပြည့်ဝသည် မပြည့်ဝသည်ကို ကျွန်ုပ်အနေဖြင့် မည်သို့ သိနိုင်ပါမည်နည်း?

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) သည် လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန (DPTSC) မှတဆင့် စီမံကိန်းလုပ်ဆောင်ချက်များကို စောင့်ကြည့်သွားပါမည်။ စီမံကိန်း၏ သက်ရောက်မှုများ၊ ထိခိုက်မှုများ သက်သာစေရေးနှင့် နစ်နာမှုများကို ပေးလျော်ရေး အကောင်အထည်ဖော်မှုများကို အနည်းဆုံး တစ်နှစ်လျှင်



နှစ်ကြိမ် စောင့်ကြည့်ရန် ပြင်ပမှ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုကိုလည်း ငှားရမ်းလုပ်ဆောင်ပါမည်။ ၎င်းအဖွဲ့သည် တွေ့ရှိချက်များကို အခြေခံကာ DPTSC နှင့် ADB သို့ အစီရင်ခံစာ တင်သွင်းပါမည်။ ADB သည် စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ချေးငွေပြန်လည်သုံးသပ်ရေးမစ်ရှင်များမှတစ်ဆင့် စီမံကိန်း လုပ်ဆောင်ချက်များကို ပုံမှန် စောင့်ကြည့်သွားပါမည်။

သိရှိလိုသည်များ၊ အကြံပြုလိုသည်များရှိပါကဆက်သွယ်ရန်

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE)၊ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)၊ အဆောက်အအုံ အမှတ် ၂၇၊ နေပြည်တော်၊ မြန်မာ။

တယ်လီဖုန်း - ၀၉၅ ၆၇-၈၁၀၄၂၈၅

ဖက်စ် - ၀၉၅ ၆၇-၈၁၀၄၂၈၇

မကွေး၊ မော်လမြိုင် နှင့် ရန်ကုန်တို့ရှိ ခရိုင်ရုံးများ

နောက်ဆက်တွဲ ၁ အရ ခံစားခွင့်ဇယားကို ထည့်သွင်းဖော်ပြထားသည်။